


မြန်မာ?

ထိုးကွေးမင်ကြောင်ရလ္လာ

ဆင်ဖြူကျိန်အောင်သိန်း



# မြန်မာ့တိုးကွင်း မင်ကြောင်စလေး

ဆင်ပြူကျွန်း - အောင်သိန်း


အဖုံးပန်းချီ - ရွှေစိုးဟန်



ဝာဇာပဒါန်တုတ် ပြည်သူ့တော်ဌာန

ပေးမအကြိမ်၊ ၁၄၂၆ ရှာ အုပ်ရေ ၂၃,၀၀၀

အမတ် ၅၂၉၊ ၅၃၁၊ ကန္တသည့်လမ်း၊ ရန်ကုန်၏  
စာပေါ်မာနအဖွဲ့ တဲ့ဖက်ညွှန်ကြားရေးမှူး ဦးမျိုးသန်က  
(ယသီမှတ်ပုံတင်အမှတ် ၁၁၁)၌၍ စာမျက်နှာပို့ပို့တိုင်တွင် ရိုက်ခိုပ်၏  
(မှတ်ပုံတင်အမှတ် ၀၃၀၅၂)၌၍ ဖြင့် ထုတ်ဝေသည်။



## မာတိကာ

အခန်း	အကြောင်းအရာ	ဝါယျက်နှာ
နိုင်း	- - - - -	၇
၁။ ဆေးပင်ကြောင်းလေ့	- - - - -	၁၁
၂။ မြန်ပာနှင့် ထိုးကွင်းပင်ကြောင်	- - - - -	၂၃
၃။ ထိုးကွင်းပင်ကြောင်ဆေးများ	- - - - -	၄၅
၄။ ထိုးကွင်းပင်ကြောင်အမျိုးပျိုး	- - - - -	၆၂
၅။ ထိုးကွင်းပင်ကြောင် ထိုးနှုံပုံ	- - - - -	၈၅
၆။ သိပ္ပါဓစတ်ထိုးကွင်းပင်ကြောင်	- - - - -	၁၂၃
- ကွဲဆုံးဆွဲဆုံးများ	- - - - -	၁၃၇
- ကျေပ်းကိုးစာရင်း	- - - - -	၁၄၀

## နိဒါနီး

စာရေးသူသည် ၁၉၇၈ခုနှစ် မတ်လ ပထမပတ် အတွင်းကာ ဖိမိလာတိပိရှာသို့ ရောက်သွားခဲ့လေသည်။ သားသည့် ခရီး ဝံမျှ၊ မကေးမှ မင်းဘူးသို့ကူးရှု မင်းဘူးမှတဆင့် ကားတတန် စီးကာ ခရီးဆက်ရပေသည်။ လမ်းခရီးတလျှောက်တွင် စာ မတတ်သူ ပပေါ်ရေး အသုံးလုံးလှပ်ရှားမှ ဖွင့်ဆိုအတွက် ဆောက်လုပ်ထားသော မှုပိုးများ၊ နေရာအန္တာ စိုက်ထုတား သော ဆောင်ပုဇွဲများ၊ ကြေးကြော်သံများကို တွေ့မြင်ရပါ သည်။ ထိုအခါ မိမိသည်လည်း ထိုလှပ်ရှား တက်ကြနေသူများ သည်။ ထိုအခါ မိမိသည်လည်း ထိုလှပ်ရှား တက်ကြနေသူများ နည်းတောင်းမှတခဲ့ ပြနိုင်ချေသော ကောင်းလေစွဟု တောင့်တစိတ် ဖြစ်ပေါ်လာပါသည်။

မည်ကုံသို့သော ကုသိုလ်ကောင်းမှ လုပ်ရပါမည်နည်းဟု စဉ်းစားသည့်အခါ အဖောက် ပြေးမြင်ပါသည်။ အဖောသည် လုန်ခဲ့သော သီတင်းသုံးပတ်က ကွယ်လွန်ခဲ့သည်။ အဖောတွင် ထိုးကွင်းအူးချေရှုသည်။ အဖောကွယ်လွန်သောအခါ ရှာတွင် ထိုးကွင်းသမားမရှုပြီ။

ဤသို့ဆိုလျှင် ထိုးကွင်း ရှိသူပင်လျှင် ရှားပါးစပြုပြီ ဖြစ် သော ထိုးကွင်းမင်းကြောင်အကြောင်းကို စုဆောင်းရန် မသင့် ပါသလောာ။ ထိုအတွေးထိုးအမေးပြင်ပင် ထိုးကွင်းမင်းကြောင် အကြောင်း မေးမြန်းစုဆောင်းရန် စိတ်ကုံးရခဲ့ပါသည်။

## မြန်မာ့ထိုက္ခင်၊ မင်္ဂလာက္ခင်ဓရ

သို့နောက် ကြိမ်လေးအောင် စာတစောင် ပေတ္တာ ပြုစုရန်  
လိုအပ်ခြင်း ရှိမရှိ သုံးသီးပါသောသည်။ ထိုအခါ ယင်းဓရလှ  
သည် တချိန်သောအခါက မြန်မာတ္ထီ၏ လူမှာဘဝတ် များစွာ  
ပြော သက် ရောက် ခဲ့ပုံးကို ပြန်လည် ဆင် ခြင် မျိုးပါ သည်။  
ထိုကြောင်း ထိုးကွေား ရှိသူများ မကွုယ်ပျောက်မီ စုဆောင်း  
မှတ်သားထားကာ ရေးသား ပြစ်စာင့်သည်ဟု ယူဆလိုက်မိ  
ပါသည်။

ထိုအပြင် နှောက်ထပ်အကြောင်းတကြောင်းလည်း ပေါ်  
လာပြန်၏။ ယင်းအကြောင်းမှာ ယနေ့ တွင်ကျယ်နေသော  
“ဘက်ထရီ စုတ်ထိုးအရှပ်” ထိုးနည်းနင့် များမကြာမိကမှ  
မြန်မာလူငယ်တ္ထီ၏ လက်ဝယ်သို့ ရောက်ရှိလာသော “အပ်ထိုး  
အရှပ်” ထိုးနည်းတို့ပုံးပြစ်ပေသည်။ ထိုနည်းနှစ်နည်းပြင့် ထိုး  
သော အရှပ်များမှာ နဂါးကြီးများ၊ မြွှေ့ကြီးများ၊ ငြောကြီး  
များ၊ အမွှေးရှုပ်တွေးနေသော လှူရှုပ်များနှင့် ခေတ်မိသော  
အခြား အရှပ်များချေည်း မဟုတ်ပေ။ ရှေးနည်း အင်းအိုင်  
ခါးလှည့် လက်ဖူး အမောင် ယံ့ကြည်သုတိသာ ထိုးနှုံးခဲ့သော  
အင်းကွက်များ၊ သန့်လျှက်ထမး ဘလူးများ၊ စမများလည်း  
ရောလျက်နေပေသည်။

တာခါက ခြင်းရှိခဲတ်ပညာကို အနောက်နိုင်များမှဆင်း  
သက်လာသော ပညာပေးသူ မေးမြန်ဖူးသော လူငယ် တ္ထီး  
ကို သွားရောက် သထိရမိပါသည်။

ထိုနည်းတူပင် မြန်မာတ္ထီ၏ထိုးကွေားမင်ကြောင်သည်း  
ကာလ ကြောမြင့်ချိန်တွင် အတေားများ၊ အရေးများ၊ အမှတ်များ၊  
အထိများလာနိုင်စရာ ရှိပေသည်။ ယနေ့ တွင်ကျယ်နေသော  
ဆေးမင်ကြောင်များသည်ပင် ရှေးမြန်မာတ္ထီ၏ ထိုးကွေား မင်

ကြောင်လော့၊ ရွှေးအခါက တွင်ကျယ်ခဲ့ဖူးသော ထိုးကွဲ့  
မင်္ဂလာကြောင်သည်ပင် လက်ရှိဆေးမင်ကြောင် စတင်ရာ အသေး  
စွဲသရိပ်မှ လာသလော စသည်ဖြင့် ရှုပ်ထွေးနိုင်စရာ ရှိပါ  
သည်။

ထိုးကြောင့် အမျိုးသား ယဉ်ကျေးမှုသဘော သက်ဝင်ခဲ့  
သော “မြန်မာတို့၏ထိုးကွဲ့မင်ကြောင်စလေ့” ကို စုဆောင်း  
ဖုတ်တမ်းတင်ရခြင်းသည် ကုသိုလ်ကောင်းမှုတဲ့ ပြုလပ်ပြီးစီး  
ခြင်းဟု၍အဓိပ္ပာယ်သက်ရောက်လိမ့်မည်ဟုပုံကြည်မိပါသည်။

ဤသိပိုစုစုပါသော “မြန်မာတို့၏ ထိုးကွဲ့မင်ကြောင်စလေ့”  
စာအောင်သည် ပြည့်စုစုပါ များစွာလို့မည် ဖြစ်ကြောင်း ကြိုး  
တင်ဝန်ခံရ၍ မသင့်သည်ကိုပယ်ကာ သင့်သည်ကို လက်ခံကြရန်  
မေတ္တာရပ်ခံပါသည်။

ဤစာအုပ် ဖြစ်မြောက်ရေးအတွက် အကူအညီ ပေးခဲ့ကြ  
သော မောင်ချုပ်မြတ် (ပွင့်မြို့)၊ မောင်မြိုးနှောင်း (ဆင်ရှုံး  
ကျေး)၊ ဦးစန်းလွှင်၊ ဆန်းညွှန်ခာတ်ပုံတိုက်၊ စလင်းမြို့၊ ဦးထွန်းဝ  
(ကျောင်းဆရာ) မြောင်းဦးရွာ၊ စေတ္တရာမြို့၊ ကိုသောင်း  
လေး၊ ရှမ်းစရုပ်၊ စကမြို့၊ ဦးသန်းမောင် (စာရေးဆရာ မင်း  
နှယ်) လယ်ကိုင်းမြို့၊ ဦးတင်ဝင်း (သတင်းထောက်)၊ ရွှေစင်  
ဓာတ်ပုံတိုက်၊ ဂုရပ်ကွဲ့က်၊ သာကောတမြို့၊ ဦးထွန်းရုံ၊ ဦးအောင်  
ဝိန်နှင့် မောင်တင်စုံ၊ လေးပင်ကျိုး၊ ချောက်မြို့၊ ပန်းချီအောင်  
မြိုးနှင့် သူခုမအနှစ်းခင်း၊ ဆိပ်ဖြူမြို့မှ ကိုကြည်ဝင်း (ကုန်းရွာ)၊  
ဦးအေးသောင်း (ကိုးထောင်ရွာ)၊ ဆင်ဖြူကျိုးမြို့မှ ဦးအေး  
ကောင်း (ဖျေးမြောက်ဘက်)၊ ဦးဖိုးလှ (သရက်ချုပ်ရွာ)၊  
ဦးခင်မောင်ယဉ် (သီးကုန်းရွာ)၊ ဦးခင် (ရွာသာကုန်းရွာ)၊  
ဦးကျော်မြို့ (ညောင်ကုန်း-ရွားတော့) ဦးဥာဏ်ထူး (မြောင်း

## မြန်ဟူထိုးကွင်း ဖင်ပြောင်းလေ့

ချွော)၊ ဦးမြတန်း (ထုံးချောင်းရွှာ)၊ ဦးထွန်းရှိန် (ခြေတန်း)၊ ဦးစိန်လှ (ရှာသံရွှာ)၊ ချောက်မြို့မှု နေမူးဦး (ချောက်)၊ မောင်ယင်းမာ (ချောက်)၊ ဦးမောင်မောင်-ဒေါ်ခေါ် အငြိမ်းစား၊ ကျေးရွှာမန်နေဂျာ၊ မင်းကုန်းရပ်၊ ပခန်းငယ်နှင့် ဦးလှုပ်င ဒေါ်မြို့ဦး (ကျောင်းဆရာ) ပခန်းငယ်၊ ခင်မောင်အေး (ရေးမြေ) နှင့် မောင်ညီသွေး။ ဦးညွှန်မောင်၊ ပေါ်ဌာနစိတ်၊ တက္က သို့လျှေား ဗဟိစာကြည့်တိုက် ရန်ကုန်။ ဦးကျော်သာန် (မြေ စာရင်းငြာန)၊ ပုသိမ္မို့ကိုင်းစလင်းမြို့ယ်၊ စေတ္ထရာမြို့ယ်ကိုင် ဆိပ်ဖြူမြို့နယ်များမှ ပါတီကောင်စီများအား ကျေးဇူးတင်ပါ ကြောင်း ဖော်ပြုအပ်ပါသည်။

အခန်း ၁

## ဆေးမင်ကြောင်ဓလ္ထု

### ဧရာဝတီက ဆေးမင်ကြောင်

လူ၏ ကိုယ်အရပြား ပေါ်တွင် စဲမြစ္စာ ထင်နေစေရန်  
ထုတ်ဆုံးချုံ အစရှိသော အဆုံးဖြင့် ဆေးရောင် သွေးကာ  
အရပ်များ အမှတ်အသားနှင့် ပန်းကန်တ် စသော အလုအပ  
များ ထိုးနှုန်းထားခြင်းကို မင်ကြောင်ထိုးသည်ဟု ခေါ်ဝေါ်ကြ  
ပေသည်။

အချို့က ထိုးကွုံးထိုးခြင်းအလေအထသည် ပေါ်လီနီးရှင်း  
လူမျိုးများက စတင်ခဲ့ခြုံ ရင်းလူမျိုး တို့၏ ဘာ သာ စ ကား  
Ta Tau မှု Tattoo သို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်ဟု  
ဆိုကြ၏။

မင်ကြောင် ထိုးနှုန်းခြင်း ဓမ္မလွှာသည် ကမ္မာပေါ်ရှိ လူမျိုး  
အများအပြားတွင် ရှိသည်။ သို့ရာတွင် မည်သည့်အချို့အခါ  
က စတင်ပေါ်ပေါက်လာခဲ့သည်ဟုရှိကား မပြောနိုင်ကြသေး  
ပါ။ အစောဆုံးကာလအဖြစ် တွေ့ရှိရသော ဆေးမင်ကြောင်  
အထောက်အထား မှာ ဆိုက်မေးရီးယားဒေသရှိ ရေခဲပြင်များ  
အတွင်းမှ တူးဖော်ရရှိခဲ့သော ဆေးမင်ကြောင်ပါသည် ရှုပ်

## ၁၂ မြန်မာစိုက္ခင်း မင်္ဂလာကြောင်းပေါ်

ဆိုက်ပေးရှိသား ပြည့်နယ်မှ Altia လူမျိုး များ၏ ရေခဲ့သံဃား၏ ပစ္စည်းများပြုပွဲကို လန်းနေမြှုပြု ဖြတ်တံသုံး ပြသဖူးပေသည်။ ယင်းရေခဲ့သံဃား၏ ပစ္စည်းများမှာ ရေခဲ့တဲ့း ဖြစ်နေသော ဘီး၍ ရာစုံမှု ပစ္စည်းများ ဖြစ်ပေ၏။ ထိပ္ပစ္စည်း များတွင် ရွှေငွေ သစ်သားတို့ဖြင့် ပုံလုပ်ထားသော ပစ္စည်း များ၊ ဆင်စွဲယုနှင့်သံသုံး လက်ဝတ်လက်စားများ၊ ဓမ္မားလှု လေးမြား၊ အစရှိသည့်လက်နက်ပစ္စည်းများ၊ လူခေါင်းပြတ်များ နင် အခြောက်လန်းထားသော ယောကျိုးအလောင်းကောင် ကြီးများ ပါဝင်သည် ဆိုပေ၏။

ထိသို့ ပစ္စည်းပစ္စယ စုံလင်စုံကို ထည့်သွင်း မြှုပ်နှံရုံမက လူခေါင်းပြတ်နှင့် အခြောက်လန်းထားသော အလောင်းများ ပါဝင်ခြင်းမှာ သူတိုးစံပဲ ဖြစ်ပေသည်။

ယင်းထုံးစံမှု အကြိုးအကဲတယောက်ကွယ်လွန်ပြီးနောက် သိသူကို မြှုပ်နှံ သရိုက်ရှာသို့ သေသူ၏ ပစ္စည်းပစ္စယများနှင့် ကျေးကျွန်များကိုပဲ တွင်းကြီးထဲထည့်၍ မြှုပ်နှံလိုက်ရလေ့ ရှိသည်။

သို့ကြောင် အ သုံး အ ဆောင် ပ စွဲည်း များ နှင့် တဲ့လျက် အခြောက်လန်းထားသော ယောကျိုးအလောင်းများပါတွေ ရခြင်းဖြစ်ပါ။ ထိယောကျိုးကြီးများ၏ အရေပြားပေါ်တွင် ပါရှုသော အရာများကား အေးရောင်စုံဖြင့် လှုပစ္စာ ထိုးနှုံးထားသော သစ်ခက်သစ်ရှုက်၊ ငါးရှုပ်၊ ငုက်ရှုပ်နှင့် လူရှုပ်များ ဖြစ်ပေသည်။

သို့ရာတွင် အီဂျစ်နိုင်ငြုံမှု ဘီး ၁၇၅၄ ရာစု ၁၀၂၂ ခန့်ကပင်

၁။ “ထိုးကွင်းမေလှု” ဦးတင်ဝင်း (ရေဝကြီး)၊ စာမျက်နှာ ၁၅၁၊ မိုးဝေ စာယူရွှေ့လှုံး၊ စက်ထင်ဘာလ၊ ၁၉၁၀။

ဆေးမင်ကြောင် အတတ် ပေါ်ဖွှန်း နေချုပ်ဟု ယူဆရအသာ  
အ ထောက် အ ထား များလည်း အန္တာကြောရသည်ဟု ဆို၏။  
အဘယ်ကြောင့်ဆိုသော ထိုအချိန်အခါကဆေးစိုးထားခဲ့သော  
ရုပ်အလောင်းများတွင် အပြားစနစ်ဆေးပြု မင်ကြောင်ထိုး  
ထားသည့် သဏ္ဌာန်များ တွေ့ရသောကြောင့်ဖြစ်၏။

### ဆေးမင်ကြောင် ချုပ်သူများ

မြိုတိသု လူမျိုးများသည် ဆေးမင်ကြောင် ထိုးခြင်းကို  
အပျော်ထမ်းသောာ အလှအပ သဘောဖြင့်သာ ထိုးနှံလေးရှုံး  
ကြ၏။ “ဟေ့စတင်း” စစ်ပွဲအပြီး၌ ကျဆုံးသော ဟာရိယ်  
ဘုရင်ကြီး၏ ကိုယ်ပေါ်တွင် နှလုံးသားနေရာ၌ “အက်ဒစ်သ”  
Edith ဟု ထိုးထားသည်ကို တွေ့ကြရ၏။

သတ္တမမြောက် အက်ဒစ်ဘုရင်သည်လည်း ဝေလမင်းသား  
ဘဝကပင် ဆေးမင်ကြောင်ထိုး ဝါသနာပါကာ တကိုယ်လုံး  
တွင် ဆေးမင်ကြောင်များ ထိုးနှံထားခဲ့ပေသည်။ ပဋိမမြောက်  
ဂျေ့ဘုရင်နှင့် စစ်သေနာဟတ် ဟောင်းကြီး မောင်ဂိုမာရိတိ  
သည်လည်း ရှင်းတိုကိုယ်တွင် နိုင်းရှုပ်နှင့် လိပ်ပြာရုပ်များထိုး  
နှံထားခဲ့ကြ၏။

အသက် ဂေ နှစ်ရှို ဒီန်းမတ်ဘုရင်ကြီး ဖရက်ဒရစ်၏ ကိုယ်  
ခန္ဓာကိုမှ ဆေးထိုး ရှုပ်ပြခန်းကြီးဟု ချီးကျျီးကြ ရ သည်။  
အကြောင်းသော်ကား သူတကိုယ်လုံးတွင် ဆေးဆောင်စုအရှပ်  
များ အမျိုးမျိုးထိုးနှံထားသောကြောင့် ဖြစ်ပေ၏။

၂။ “ကော်ရှစ်မင်သူ” အောင်ချုပ်း၊ စာမျက်နှာ ၁၀၄၊ စာပေမီဘ်  
မရှုဇင်း၊ အတွဲ ၇၊ အနှစ် ၃၊ စူစိုင်လ ၁၉၅၈၊

ဂျပန်လူမျိုးထိုး၏ အေးမင်္ဂလာကြောင် ထိုးသည် စလောကား အနုပညာ သဘော ကဲသည်ဟု ဆိုပါသည်။ ထိုးနံလွှဲရှိသော အရှပ်များတွင် ရှိုးရာများသို့ ရှေးဟောင်းသမိုင်းဝင် အာတိ ကောင်များ၏ ပုံသဏ္ဌာန်အမျိုးမျိုး ပါဝင်ပေသည်။ လူအလုံး အရပ်နှင့်အညီ ကြိုးမားသော လူစုံးကောင်းပုံများ၊ ဘီလူး သဘက်ရပ်ကြီး များနှင့် နှစ်ရွှေ့ရုပ်ကြိုးများ အပြင် သစ်ပင်ပုံး ငှက်ပုံး ငါးပုံနှင့် ပန်းပုံများလည်း ထိုးနံကြောင်။

ဂျပန်နိုင်ငံတွင် အေးမင်္ဂလာကြောင် ထိုးခြင်းကို ၁၉ ရက္ခနာစ် အတွင်းက ဥပဒေဖြင့် ပိတ်ပင်ခဲ့ဖူးငြားသော်လည်း ယင်းကိုစွဲ မှာ ပပေါ်က်မသွားပေ။ ငွေကုန်ကြုံကျခံကာ လပေါင်း များစွာ ကြာမြင့်သည်အထိ သည်းခံပြီး ကြိုးစားပမ်းစား အနု စိတ်ရှု ပြီးစီးအောင် ထိုးနံကြောင်သာ ဖြစ်၏။

အုတိယကမ္မာစစ်အတွင်းက နားလို စစ်အကျဉ်းစခန်းရောက် အကျဉ်းသားများအနုက် ကိုယ်ခွဲနာပေါ် လွှဲပေါ်လှုပသော အေး မင်္ဂလာကြောင်ရောင်စုံရှုပါ ထိုးနံထားစံသွားမှာ အခြားအကျဉ်း သားများထက် ပို၍ ကံထိုးခဲ့ကြရ၏။ အ ငြားကြောင်း မူကား အကျဉ်းစခန်း အရာရှိများသည် အကျဉ်းသား၏ ရင်ဘတ်နှင့် ကျောပြင်မှ အေးမင်္ဂလာကြောင် အရေခွဲကို ခွာယူပြီး မီးအိမ် အုပ်ဆောင်း လပ်ကြသောကြောင့် ပြစ်ပေ၏။\*

အချို့သော မလေးရှား လူမျိုးများ၏ အေးမင်္ဂလာကြောင် မှာမူ တင်ပါးတွင် ထိုးနံထားသည်ကို တွေ့မြင်ရ၏။ ကြိုးနံ တင်ပါးတွင် ထိုးနံထားသော အေးမင်္ဂလာကြောင်မှာ အရှပ်များ မဟုတ်ပေ။ လုပ်ဆန်းကြယ်သော ပန်းကန္တ် ဒီဇိုင်းများ အကွက်များ ဖြစ်ကြပေသည်။

\* “အေးမင်္ဂလာကြောင်ထိုး” တိမိုးကြောင်း၊ မြတ်မ္မားကြောင်း၊ ရွှေလိုင်လ ဘဏ္ဍာရှု ခုံ

ဖော်မိုးဘာကျွန်းမြောက်ပိုင်းနဲ့ “တေးရဲ့”လူမျိုး လူငယ် များမှာမူ လူလားမြောက်ခြင်း အထိမ်းအမှတ်အဖြစ် နှုန်းတွင် ဓာတ်မင်္ဂလာကြောင် ထိုးကြော မျက်နှာတပြင်လုံး ရောင်ကိုင်းလာ သည်အထိ ပြင်းထန်သည်လို့၏။

ဥရောပတိကိုတွင် ရွှေးခေတ်အခါက ဂျာမန်လူမျိုး၊ ဂေါလ လူမျိုးများနဲ့ အင်လန်ကျွန်းသား တိုင်းရင်းသား များတွင် ထိုးကွင်းထိုးသော ဓဇလူရှုချုပ်ဗျာ၏။ ရောကြောင်းခရီးပြင့် နယ် သစ် ပယ်သစ် ရှာဖွေခဲ့သော ခေတ်က ပေါ်နေလူမျိုးများသည် မြောက်အမေရိကတိက် ပီရွှေးနိုင်နှင့် မက္ခာစိကို နှိုင်ငံများရှိ တိုင်းရင်းသား လူမျိုးများတွင် ထိုးကွင်းထိုးသော အလယ့် ရိုးကြောင်း တွေ့မြင်ခဲ့ကြရ၏။

မြောက်အမေရိကမှ အင်းထန်း လူမျိုးများ မှာလည်း ကလေး အရွယ်မှ စတင်ပြီး ထိုးကွင်း ထိုးနှင့်လေ့ရှိကြသည်။ ပစိဖိတ်သမ္မတရာအတွင်းရှိ ကျွန်းများမှ ပေါ်လီနီးရှင်းလူမျိုး၊ မာဒိုရ့ လူမျိုးနှင့် မာကေဆ ကျွန်းသား များမှာလည်း ယောက်ဗျားရေး မိန့်မပါ ဓာတ်မင်္ဂလာ ထိုးနှုံကြသည့် ရွှေးကျ သော အစဉ်အလာရှိကြသည်။ အက်ဒီမဲ့ရယ်လတိကျွန်း၊ ဖို့ ကျွန်းနှင့် လျှိုက်ကျွန်းမှ ကျွန်းသများသည်လည်း ဓာတ် ဓာတ်မင်္ဂလာကြောင် ထိုးခြုံခြင်းဖြင့် အလှပြုပြင်နည်းတရပ်အဖြစ် အသုံးပြုကြရ၏။

ဆော်လွန်ကျွန်းသူ မိန့်ကလေးများမှ မျက်နှာနှင့် ရှင် ဘတ်၌ ဓာတ်မင်္ဂလာကြောင် ထိုးပြီးမှသာ အိမ်တော် ပြနိုင်ကြ သည်။ ဖော်မိုးဘာကျွန်းသူများ မှာလည်း ထို့နည်းတူစွာသင်

၄။ “တရုတ်နှင့် ခေါင်းပြတ်လို့၏” ဓာတ်ရှာယ်ဝန်၊ ဓမ္မာရှာယ်ဝန်၊ ဓမ္မာရှာယ်၏ လျှို့ဝှက်ဆန်းကြော် မရှိဘုံး၊ ဘွဲ့ဘုံး ခု။

လက်ထပ်ပွဲမကျင်းပမိတ်၏ မျက်နှာ၌ ဆေးမင်ကြောင် ထိုးနှံကြရ၏။ နယူးဂိန်ကျွန်းမှု ပါပူအန် အမျိုးသမီးများ မှာကား လက်မထပ်မံကားလတ်၏ မျက်နှာကိုချိန်လျက် တကိုယ်လုံးအနဲ့ ဆေးမင်ကြောင် ရေးခြေထိုးနှံထား၍ မင်္ဂလာပွဲကျင်းပသော အခါတ္တိုင်မှ မျက်နှာကို ဆေးမင်ရည် စုတ်ထိုးကြရ၏။

သို့သော် အေဒီ ဘုရားရွှေ အထူး အင်္ဂလန်နှင့် အနောက် ဥရောပတွင် ဆေးမင်ကြောင်ကို ထိုးနံရန်ဝေးစွဲ၊ မြင်ပင်မြင်ဖွဲ့ကြသေးဟန် မတူပေ။ အကြောင်းသော် ဥရောပတိုက်သား အမိပိယာဆိုသူသည် ထိုးကျင်းရှိသော ပစိဖိတ်သမ္မတရာ တောင် ပိုင်းကျွန်းသား များကို ပြပဲပြသရန် ဥရောပသို့ ခေါ်ဆောင် သွားဖူးသည်ဟု သိရှိရသောကြောင့် ပေတည်း။

နယ်သစ်ရှာသူ တော်းဖြစ်သည့် ကဗျာတိန် ကွွဲပိုက်သည်လည်း ထိုးကျင်းရှိသူများကို အင်္ဂလန်သို့ ခေါ်ယူပြသရာ မြင်ရသူတိုင်း အုံသာကြရ၏။ ထိုအခါမှုစရှိ အင်္ဂလန်နှင့်ဥရောပတွင် ထိုးကွဲ့ မင်္ဂလာကြောင် စေတုစားလာရာ မင်္ဂလာကြောင်ဆရာများမှာ လက် မလည်အောင် အလုပ်များခဲ့ကြရ၏။

ထို့ကဲ့သို့ ဆေးမင်ကြောင်ကို လူအများ စိတ်ဝင်စားသည် ကို အကြောင်းပြု၍ “ဒီဗား” မောင်နှံတိုသည် ကြီးကျယ်သော သာသနာဝင် ပန်းချိကားများကို ကျောတွင် ထိုးနံလျက် ပြပဲ သွင်းရာ လူအများ၏ စိုင်းဝန်း အားပေးခြင်း ခံခဲ့ကြရ၏။ ဒီဗား၏ ကျောတွင် ထိုးနံသော ပန်းချိကားမှာ လှယုံနာ နိုဒါပင်ချိ၏ လက်ရာကောင်း တခုဖြစ်သည့် “ခရစ်တော်အား လက်ဝါးကပ်တိုင်တင်ခြင်း” ပန်းချိကားဖြစ်၍ အနီး၏ကျောတွင် ထိုးနံသော ပန်းချိကားမှာ “ခရစ်တော်၏ နောက်ဆုံးညာစာ” ဖြစ်ပေသည်။

ထိုအခါန်အခါက ပြပဲသင်းသော ထိုးကွုဝ်မင်ကြောင်ရှင်  
များအနက် အဘျာ၏ ပြပဲဘခါပြ ဝင်ဇ္ဈာမှာ မြန်မာဇ္ဈာ  
တထောင်ကျပ်မှ တထောင့်ငါးရာထိ ရှိသာဟူ၏။

### ရည်ရွယ်ချက်များ

ဆေးမင်ကြောင် ထိုးနံရာတွင် ရည်ရွယ်ချက်များ ရှိကြပါ  
သည်။ ယင်းတို့မှာ -

(က) အမှတ်အသားအဖြစ် ထိုးနံခြင်း။

(ခ) အလှအပအဖြစ် ထိုးနံခြင်း။

(ဂ) စုလမ်းမှူ အခြေခံ၍ အဆောင်သဘော ထိုးနံ  
ခြင်း။

(ဃ) ထိုးတမ်း စဉ်လာအရ ထိုးနံခြင်း  
တို့ဖြစ်ကြပါသည်။

### အမှတ်အသားအဖြစ်ထိုးနံခြင်း

အက်လန်နိုင်ငံမှ အမျိုးသား လယ်သမား သမဂ္ဂသည် ယင်း  
တို့အဖွဲ့ပိုင် မွေးမြှေရေး ခြံများမှ ကြက်ဆင် များကို လျှို့ဝှက်  
အမှတ်အသား ထိုးသားကြ၏။ ထိုအမှတ်အသား ကိုလည်း  
မှတ်ပုံတင်ထားသည့်အတွက် အဖွဲ့ပိုင်ကြက်ဆင်များ အခါးခံရ  
ပါက ရှာဖွေဖော်ဆီးရန် ခိုင်လုံးသော သက်သေခံရှိပြီး ဖြစ်  
သွားတော့၏။

ထောက်တွေးလျှိုင်ငံမှ သိုးမွေးမြှေသားလူချမ်းသာတော်းသည်

၅။ “ကော်ရရှင်သူ” အောင်ချမ်း၊ စာမျက်နှာ ၁၀၂၊ စာပေါ်မန်မဂ္ဂဇင်း၊  
အထဲ ၃၊ အမှတ် ၃၊ ၄။ ၄၉လိုင်လ ၁၇၇၈ ခု။

လည်း သေတမ်းစာကို သူ၏ ကျော်ပြင်တွင် ဆေးထိုးကာ ရေး  
သားထားခဲ့ဖူးသည် ဆို၏။

ပထမကမ္မာစာစုံ မတိုင်မီ နှစ်များနှင့် စိုးအတွင်း ကလည်း  
အချို့ သူလျှို့များသည် ဆေးမင်္ဂလာကြောင် ထိုးသာ ပညာကို  
အသုံးချဲ့ ကြသည်ဟု ကြားနာ မှတ်သား ရဖူး၏။ ရန်သူ၏  
အရေးကြီးသာ နေရာများကို စတဲ့။ စသည်တို့တွင် ရေးဆွဲ  
မှတ် တမ်း တင် ပြီး ယူ ဆောင် ထွား ရန် မ လွှာယ် ကူ လျချေ။  
ထို့ကြောင့် ဦးခေါင်းကို ပြောင်အောင်ရိတ်ကာ လျှို့ဝှက်သာ  
မြေပုံများကို စတ်ဖြင့်ထိုးနှုန်းသည်။ ဆံပင်ရှည်အောင်ထားပြီးမှ  
ထိုသူကို လိုရာနှင့်သွေ့ပွဲပေးသည်။

မြန်မာနိုင်ငံတွင်လည်း ကုန်းဘောင်ခေတ် နောက်ဆုံးမင်း  
ဆက် မင်းများလက်ထက်တွင် လူကိုယ်၌ အမှတ်အသားပြုမှုကို  
ဆေးမင်္ဂလာကြောင်ထိုးနှင့် အမှတ်အသားပြုလေ့ရှိသည်ကို တွေ့ရ  
ပေ၏။ အမှတ်အသားမှာ နှစ်မျိုးရှိ၏ အကောင်းဘက်မှာ  
ရော အဆိုးဘက်တွင်ပါ အသုံးပြုလေသည်။

ထိုအချိန်အကိုက ခိုးသားအမြှုများကို ရပ်ရွားအေးချမ်းရေး  
အတူက် အဆုံးစိရင်လေ့ရှိ၏။ သို့ရာတွင် အဆုံးစိရင်လောက်  
သည်အထိ အပြစ်မကြီးလေးသူများကိုမှ နဖူးတွင် “ထားပြ”  
ဟူ၍ လည်းကောင်း “သုခိုး” ဟူ၍လည်းကောင်းလက်ဖုန်တွင်  
လည်း “နောက်မဆုံးနှင့်” ဟူ၍လည်းကောင်း ဆေးမင်္ဂလာကြောင်  
ဖြင့်ထိုးရှုလွှတ်တတ်ကြ၏။ ဉ်ကား အဆိုးဘက်တွင် အသုံးပြု  
သာ ဆေးမင်္ဂလာကြောင် အမှတ်အသားပေတည်း။

မြန်မာမင်းများလက်ထက်တော်တွင် အမြှတ်မှုတော်  
ကြီး ဖွဲ့စည်းထားလေ့ မရှိခဲ့ပြားသော်လည်း ကုန်းဘောင်ခေတ်  
၆။ “ဆေးမင်္ဂလာည်စုတ်ထိုး” တိမ်မိုးလိုင်၊ မြေဝတီမဂ္ဂဇား။

နောက်ပိုင်းတွင် တစိတ်တအသ အမြဲဗမ်းတပ်အချို့ ဖွဲ့ည်း  
ထားခဲ့၏။ ယင်းတို့အနက် လွှာတရံးနှင့် ရွှေနှစ်းတော်ကြီး  
အတွက် လောလောဆယ် အသုံးလုံးသူများမှာ ရသင်ထိုက်  
ရာ လယ်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက်နေထိုင်ကြရ၏။  
ယင်းတို့ကို အစုအဝန်း စသည်ဖြင့် သတ်မှတ်ထားရာ ယင်း  
အမှုထမ်းတို့၏ လည်ကုပ်တွင် သေးထိုးကာ အမှတ်အသားပြု  
ထားသဖြင့် “ဆေးထိုးထမ်း”ဟု ခေါ်ပေ၏။

ထို့ဆေးထိုးထမ်းများ ထဲတွင် မြောက်ဒဝယ်၊ တောင်  
ဒဝယ်၊ မြောက်မာရဘင်၊ တောင်မာရဘင်၊ ရွှေပြည့်မှုန်ကင်း၊  
နှစ်စုလက်ပဲ၊ နှစ်စုလက်၍၊ ရွှေးလက်ပဲ၊ ရွှေးလက်၍၊ သော  
သေနတ္ထဲ အမှုထမ်းတို့မှာ လည်ကုပ်၊ လက်ဖမ့်း၊ စသည်တို့၌  
“နတ်ဘီလူး လကျို့သနလျက်ထမ်း” ခြေသွေ့ရှုပ်များ ဆေး  
တော် ရေးမှတ်ထားကြလေသည်။ ( ဦးမောင်မောင်တင်ထံမှ  
ညီးသာမြှုတ်ထံပေးစားအတွဲ၊ အမှတ် ဒါယဉ်ခကျိုးမှုစာစောင်း  
စာမျက်နှာ ဂုဏ်ပြု မျှ )

ထို့မှတဖန် ပါးကွဲက် အာကာသားများဟု ခေါ်တွင်သော  
ရာဇ်တွေမှထမ်း အချို့မှာလည်း အမှုန်ပင် ပါးတွင် အကွက်  
ကြီးများရှိ၏။ ယင်းအကွက်ကြီးများမှာ ဆေးပင်ကြာင်  
ထိုးနှင့်ထားခြင်း ဖြစ်ပေ၏။ ငြင်း “တန်း” အမှုထမ်း များကို  
“ပါးကာက” ဟု ခေါ်သည်။ ထို့ပါးကာကဟုပြု ပါးနှစ်ဘက်တွင်  
မင်နက်ဖြင့် အဂါးပိုင်းအရှေ့ယောက် ထိုးနှင့်ထားရသည်။ ရင်ဘတ်  
တွင်လည်း “သူသတ်” ဟူသား စာတမ်းကို မင်နက်ဖြင့် ထိုးနှင့်  
ထားရသည်။

---

၇။ “စော်ဦးညျှေး” စာမျက်နှာ၏၊ သီတာထွေးပုံနှိပ်တိုက်၊ ကျောက်ပြောင်း၊  
ခီးလောင်ဘာလ ၁၃၆၆။

မြန်မာနိုင်ငံအလုံး နယ်ချွဲလက်တွင်း ကျော်မြို့နောက်  
နှစ်ပေါင်း အတန်ကြာတွင် နောက် လနှယ် ထင်ရှားသော  
တော်လျှော် ဖုန်းကို တရပါ ဖြစ်ပွားခဲ့၏။ ယင်းကား  
သူပုန်ကြီးပေတည်း။

ထိုပုန်ကန်မှုကြီးတွင် ပါဝင်သော ကြွော်တမ်းများကို  
တာဝန်အန္တအရှင်ပိုက်၍ “က တပ်သား”၊ “ခ တပ်သား”ဟု  
ဆေးမင်ကြောင်ထိုးကာ အမှတ်အသားပြု ခွဲခြားခဲ့ဖူးပေ၏။

### အလှအပအဖြစ်ထိုးနှုန်း

ကမ္ဘာပေါ်ရှိ လူများအသီးသီးတို့ ဆေးမင်ကြောင် ထိုးနှုန်း  
ကြားတွင် များသောအားဖြင့် အလှအပ အလိုင်သာ ထိုးနှုန်း  
ကြပေသည်။

မြန်မာနိုင်ငံတွင် ထိုးကြုံး မင်ကြောင်ဓော် ကောင်းခဲ့  
စဉ်က အမျိုးသမီးများလည်း အားကျမခံ ဝင်ထိုးတတ်ကြပါ  
သည်။ထိုသို့ထိုးရာတွင် ပေါင်တာက် တချက်၌ င့်ရှပ် ကြိုး  
ရပ် ငသည်များကို တရပ်စိထိုးနှုန်းများဖြစ်၏။

အခွစ်တ် ဖြစ်သော မြန်မာစုတ်ဖြင့် ထိုးသော ဆေးမင်  
ကြောင်းမှုမြိုင်ချိန်တွင် ဓမ္မတော်အားသုံးဘက် သရီးဘတ်အား  
သုံးအပ်ဖြင့် ထိုးသာ မင်ကြောင်များ ပေါ်ပေါက်လာခဲ့၏။  
ထိုနောက် နှစ်ပေါင်းများစွာ နောင်းပြီမှ အဝတ်ချုပ်အပ်ဖြင့်  
ထိုးသော ဆေးမင်ကြောင် ထိုးနည် သစ် ပေါ်ပေါက်လာခဲ့၏။  
ထိုနည်းနှစ်နည်းဖြင့် ထိုးနှုန်းသော ဆေးမင်ကြောင်များအားလုံး

နိုးပါးသည် အလူအပသက်သက်အတွက် ထိုးနှံသော ဆေးမင်  
ကြာင်များ ဖြစ်ကြပေ၏။

### ဗုံလန်းမူအခြေခံ၍ ထိုးနှံခြင်း

များသောအားဖြင့် ကိုယ်ခန္ဓာအထက်ပိုင်းတွင် ထိုးနှံလုံ  
ရှုကြပါသည်။ နတ်ရပ်များ၊ ဘီလူရပ်များနှင့် အခြားအရပ်  
များကို မန္တန်စာလုံးများခြုံလျက်ဖြစ်စေအင်းကုက်များတွင်  
အင်းဆန်များထွင်း၍ ဖြစ်စေစာလုံးများချည်းဖြစ်စေ ထိုးနှံ  
ကြပေသည်။

အချို့သည် လျှောပေါ်တွင်ပါ ထိုးနှံကြသေး၏။ သို့စုတွင်  
အစက်အပြားက်များသာ အထိုးခံနိုင်ပေသည်။

ဗုံလမ်းမူအခြေခံ၍ အဆောင်အဖြစ် ဆေးမင်ကြာင်ထိုးနှံ  
ရာတွင် ကိုယ်ခန္ဓာအထက်ပိုင်းတွင်သာ ဆေးနိုင် အထိုးများ  
ပါသည်။ သို့စုတွင် ရုံဖုန်ရုံခါလည်း အနက်ခရာင်ဖြင့် ထို့တတ်  
ကြသေး၏။ လက်ယာဘက်လက်ဆစ်၊ လက်ဖမ်းနှင့် လက်  
ကောက်ဝတ်များတွင် တွေ့ရလေ့ရှိသော ဆေးမင်ကြာင်  
အနက်ငက်၊ အနက်ပြားက်များနှင့် ခြေမျက်စိ ဝန်ကျင်တွင်  
တွေ့မြင်ရတတ်သော အနက်စက်များမှာလည်း အဆောင်  
သဘော သက်ဝင်ပေသည်။

### ထိုးတမ်းစဉ်လာအရ ထိုးနှံခြင်း

မြန်မာနိုင်ငံသား ယောကျားများသည် ရွှေးဦးပိုင်းတွင်  
အဆောင် သဘောဖြင့် မင်ကြာင်များ ထိုးနှံလာခဲ့ရမှု

နှုန်းသို့ အလူအပ သဘောသို့ ရွှေလျှောလာခဲ့၏။ ထိုမှ တဖို့ “ထိုးကွင်းရှိမှ ယောကျားပါသသည်” ဟူသော သဘော ထားများ ဝင်ရောက်လာချိန်တွင်မှ ထုံးတမ်းစဉ်လာသဘော သက်ရောက်သွားတော့၏။

မြန်မာနိုင်ငံတော်သူ ချင်းအမျိုးသမီးများသည် မျက်နှာ တပြင်လုံး မည်းမောင်နေအာင် ပါးရဲထိုး (ပါးထိုး၊ ပါးမည်း ထိုး)ခဲ့ကြဖူးပါသည်။ ပါးရဲမပါသော အမျိုးသမီးသည် ပွဲမဝင်၊ မတင့်တယ်ဟု သဘောထားခဲ့ကြ၏။ နောင်အခါတွင် ကာလ ရွှေလျှောပြီး “ပါးကြား-င်”၊ “ပါးကြား” စသည်ဖြင့် စတိ သဘော ထိုးနံခြင်းသို့ ပြောင်းလဲသွားခဲ့ပေ၏။

အခန်း J

## မြန်မာနှင့် ထိုးကွင်းမင်ကြောင်

### မင်ကြောင်အစ မင်သောက

ထိုးကွင်းမင်ကြောင်ကို မင်သော၊ ကော်၊ ကော်ရစ်၊ မင်  
ကော်စိန်ဟူ၍လည်း ခေါ်တွင်ကြပေသေးသည်။

“မင်သော” အခေါ်အဝေါ်ကို ဤဘုရားရပါသည်။

“ပုဂံခေတ်တွင် အဆောက်အအုံ နံရံတို့၏ မင်စာ  
များကို ရေးလေ့ရှိသည်ကိုလည်း တွေ့ရပေသေးသည်။  
ထိုဘုရားမင်စာရေးသောအတတ်ကို ပုဂံခေတ်၏ ပန်သော  
ဟု ခေါ်ခဲ့ဟန်ရှိသည်။ ပန်သောဆုံးသောစကားကို ပုဂံ  
ကျောက်စာတို့တွင် မကြောခဏတွေ့ရသည်။ ထိုစကား  
မှာ နောင်ခေတ်တို့တွင် ဆေးမင်ကြောင်ထိုးသည့်  
အတတ်ကို ခေါ်သည့် ‘မှုင်သော’ ဟူသော စကားနှင့်  
ဆက်သွယ်လျက်ရှိပြီးလျှင်”

များသောအားဖြင့် ဟထိုးမဖက်ပဲ မင်သောဟန်သာအတွေ့  
များ၏။ မင်သည် ကျပ်ခိုး၊ မှိုင်း၊ မင်ဖြစ်၍ သောမှာ ထိုးသွင်း

---

ဂ။ “ပုဂံခေတ်ယဉ်ကျေးမှု” ဦးမိုးလတ်၊ စာမျက်နှာ ၅၀၊ ယဉ်ကျေးမှု  
၁၁၁၁၁၃၊ အတဲ့ ၃၊ အမှတ် ၆၈၊ စန်နိုဝင်ရိုး ၁၇၆၀။

ခြင်း၊ သွေတ်သွင်းခြင်းကို ဆိုလိုပါသည်။ ထိုကြောင် မင်သေ့သူမဟုတ် မင်သေ့မှာ လူအရေပြားအတွင်းသို့ မင်ကိုထိုးသင်း စွဲထင်ခြင်း၊ တစ်တဲ့ခုပေါ်တွင် ပင်ဖြင့် ရေးထိုးခြင်းပင် ဖြစ်ပေသည်။

### မင်သေ့အစ ဝိပါဒ

မင်သေ့ထိုးသည် စလေ့ဖြစ်ပေါ်ပုံတွင် အောက်ပါအတိုင်း အယူအဆသုံးမျိုး ကွဲပြားလျက် ဖော်ပြထားကြသည်ကို တွေ့ရပါသည်။ ယင်းတို့မှာ –

- (က) ပုဂ္ဂိုလ် အရည်းကြီးများက စတင်ခဲ့သည်။
- (ခ) သရေခေတ္တရာ ဥတ္တမသီရိမထေရ်က စတင်သည်။
- (ဂ) ထိုးကွင်းအစ မောင်ကံက

ဟူ၍ ဖြစ်ကြသည်။

### (က) အရည်းကြီးများ စတင်ပုံ

အနော်ရထာမင်းစောလက်ထက် မတိုင်မိ ပုဂ္ဂိုလ်ကြီးတွင် မင်းဆက်ပေါင်း သုံးဆယ် စိုးစံခဲ့ကြ၏။ ထိုမင်းများ၏ လက်ထက်တွင် အရည်းကြီး ရှင်ယောင်များသည် မင်းနှင့် ပြည့်သူ တို့အပေါ်တွင် လူမှုးမျိုးခဲ့သည်။ ဉာဏ်ပေါင်းခဲ့သည်။

သူတို့၏ အကျင့်တရားမှာ သောသာက်ခြင်း၊ လက်ဝေလက်ပန် သတ်ခြင်း၊ ဓားခုတ်လုံးထိုးအတော်၊ လေးမြားပစ်ခတ်ခြင်း အတတ်တို့ကိုလေ့ကျင့်ခြင်း၊ ဓားဝါးကုသခြင်းတို့ဖြစ်၏။ သူတို့ဖြစ်ဖြူးသော တရားများမှာ အင်းအွှိုင်ခါးလျည်း လက်ဖွဲ့

ဂါထာ မန္တန်များကို ကိုးကွယ် ရွှေတ်ဆီ ၈၆ခြင်းနင် စက်သွေး အတတ် မျှော်အတတ်တို့ကို ယုံကြည်စေခြင်းတွဲ ဖြစ်ကြ၏။

ဆရာကြီးစလော့ဗုံးပူည့်က “ရွှေးအတိတော်ပူးပူည့်တွဲ၊ ဆံကေသာ လက်လေးသစ် မုတ်ဆံတဲ့မွေးပရပျော်၊ မည်းညှစ်သည့် စိဝရရှုံး တားတော်အကျင့်ဆီးသော ရှုံးတကဗ္ဗာ့ခေါ်ကြီး၊ ရှင်မထီး”ဟူ၍ နောင်အခါတွင်ရေးသားဖွံ့ဖြိုးရလောက်အောင် ဆံရှုံးထားသည်။ ဒေါက်ချာဆောင်းသည်။ မည်းညှစ်သော သက်နှုန်းကိုဝိတ်ကာ မြင်းစီးအာရက်သောက်၍ န်ပန်းသတ်သည်။ သို့တစေ ထိုအရည်းသုံးဆယ်တွင် အခြားရုံး ပြောက်သောင်း ရှိသည်။

ထိုးကွင်းမင်းကြောင်သည် ထိုအရည်းကြီးများမှ အစပြု၍ ပေါ်ပေါက်လေးသည်ဟု လျေသင်းမင်းရေး “တဇ္ဇာဒီပန့်”တွင် တွေ့မြင်ရသည်ဟု အဆုံးပြုပေသည်။

ထိုခေတ် ထိုအခါက လူများသည် ထိုအရည်းကြီး ထိုအား သခြားတရားထက်သန့်စွာ ယုံကြည်ခဲ့ကြပုံမှာ မဂ်လာသတ္တိသမီး အား အရည်းကြီးတို့ထဲ ပို့ဆက်ကာ ပန်းလီးလှတ် ပူးဇော်သည် အထိ ပြောခဲ့ပေသည်။ ထိုမျှယုံကြည်နေသည့်အတွက် အရည်းကြီးများက ရွှေတ်စေသော ဂါထာများ၊ မန္တန်များကိုလည်း ယုံကြည် အားကိုးမည်မှာ သေချာလှပေ၏။ ထိုဂါထာများ၊ မန္တန်များ ရေသွင်းထားသော လက်ဖွဲ့ ခါးလျဉ်းစေသော အဆောင်များကိုလည်းယုံကြည်အားထားကြမည်သာဖြစ်၏။

၉။ “အရည်းကြီး” မှန်စောထာ စာမျက်နှာ ၈။ သွေးသောက် မရွှေ့င်း၊ အမှတ် ၅၂။ အောက်တို့ဘာလ ၁၄၂၀။  
၁၀။ “ထိုးကြောင်းမင်းကြောင်” စက်နတ်ရှင်း၊ စသုက်နှာ ၁၄၄၁၊ ယဉ်ကျေမှု စာဆောင်၊ ဖေဖော်ဝါရီလ ၁၄၆၀ ခု။

ဤသို့ အင်းကွက်များ၊ ဂါတာများကို ကိုယ်တွင် ထိုးနှံရမှ  
တဆင့် နတ်ရပ်၊ သို့ကြားရပ်၊ ဘီလူး၊ ဒေါင်းနှင့် ယဉ်ရပ်များ  
ပါဝင်လာခြင်းဖြစ်၏။ နတ်များမှာ သာသနာတော်စောင့်နတ်  
ကြီးများ၊ ကမ္မာစောင့် နတ်ကြီးများနှင့် သူရသာတို့ ဖြစ်  
ကြပေသည်။ သို့ကြားမင်းကို အချိုက သောတဗုံးဟု ဆိုကြ  
၏။ မြတ်သိုးတော် သို့ကြားမင်းဟုလည်း အမြတ်တန္ထုံး ခေါ်  
တွင်ကြ၏။

ယုန်ရပ်သည် လမင်းဟူသောသကောဆောင်သည်။ ဒေါင်း  
ရပ်ကား နေမင်းဖြစ်၏။ ဘီလူးများကား ဟောမဝန္တ၊ သာတာ  
ဂိဂိတ္ထိကုန္ပဏီ ယဉ်ကျေးသောဘလူးများနှင့် အာဇာဝက ပုံကြက  
တိုက္ခုသိသော ရိုင်းစိုင်း ကြမ်းကြုတ်သည့် ဘီလူးများကို ရည်  
ရွယ်ပေသည်။

ထိအရပ်များကို အစီရင်ဆေးများတင် မင်္ဂလာင်းရောနွောပြီး ကိုယ်တင်ထိနှင့်ကျ၏။ ထိသို့ ထိနှုန်းပုံကို ကျည်းကန်ရှင်ကြီးရှုံးနှင့်ခဲ့လက သူ၏ ဦးသာသာက ညီမောင်ရွှေဝိုင်းထံပေးသည့်မေတ္တာစာ”တွင် ကြိသို့ ဖော်ပြထား၏။

“ఘడ్లంటి ప్రాదీపికలంటి తీవ్రంగా వ్యాపారాలను కొన్ని

အလိုက်သင့်အနေ၊ ခရာပူ ခရာပတ်၊ အနောက်  
ရေးလည်ဟန်၊ သတ္တရဘန်တောင်ဆင့်၊ မြင့်မိုးတက်  
မြင့်မိုးစုတ်၊ ကုမ္ပဏီ ကြာချပ်က်သွား၊ အင်းနား  
ကိုက်နေ၊ ထောင့်ပြခိန်း၊ အခန်းခန်း အသုံးသွဲ့  
မြည်ရည်များ မြဲကြသည်။ တဆယ့်နှစ်ရပ် အင်မှတ်  
ဘီလာဆုတ် ကိုးသွေးယ်၊ အကျယ်မှာ အနှစ် ဓမ္မဝါ  
ကွန်ခြား၊ ကဗ္ဗာရာဆက် အကျိုးကူး၊ ဆီသူးက်  
ခြော့ချို့ အမွှုံးတွင်မြှုံးကျော်၊ နေကျော် လကျော်၊  
ကျောက်ပေါ် ငော့သွား၊ တဆယ့်ရှစ်ပါးခရာပတ်၊ မကို  
အောက်ရှုံး ရှုံးဖြား၊ ပုဇွဲသာခါမူလ၊ အဆုံးသာခါ  
ကိုးသွေးယ်၊ နေကွာယ်လခံ၊ ဆိတ်တခံစာတခုနှင့် ကြွော်  
တောင် ထောင့်ဖြတ်နား၊ ပတ်က်သွား၊ သီကြား  
တံ့ဆိပ် သီကြား ကျောက်စာတိုင်၊ ဂြိုဟ်ပြိုင်အင်း  
ဂြိုဟ်ဆိုင်အင်း၊ နဝါဒ်သက် ဤင်းသက်၊ အာယု  
ခက်တဝါ၊ အာဇာဝက မျက်ငောင်းထိုး၊ မိုးမခ  
နေမခံ၊ ပါပန်း သောမန်း၊ စာရုံနှင့် ဂကျိုးသွေး၊  
မိတ်ကွဲ်နှင့် နှုန်းကွဲ်နှင့် ပေတက်း သင်းတပုံးမျှော်  
ရုံကြီး ကွန်ချား၊ ကေသာနောက်လှန် နံပါ်နှင့်  
ဗာတ်ပေါ်၊ ဇော်ရှိလာ၊ နဖော့မူလ၊ စာမန်း  
ဘူတာ၊ ဗောရိသာဒေ အထွက်အဝင် ရှင်ထိလတ်  
စက်ပုံး အင်းကွက်စုံ အသေအခွဲတွင်၊ ဂကျိုးချော်  
ဂကျိုးထား၊ အကွဲရာသွား ဂါထာ သွားတိုင်းမသိ  
အများကိုနှုန်းထားလေ့လာ၍” ၁၁

၁၁။ “ကျော်းကုန်ရှုံးကြီး မေတ္တာစာနှင့် ခက်ဆစ်အဖြူ” ရှင်ထူးဆောင်  
အထွေး တည်ဖြတ်၊ စာမျက်နှာ ၉၁၊ ၆၅လိုင်လ ၁၉၅၇ ခု။

အထက်တွင် ဆိုခဲ့ပြီ သော အရည်းကြီးများသည် အနော်  
ရထာမင်းစော၏ အာဏာက်ကြောင့် မင်းနှုပ်ပြည်တော်မှ  
လွှာင်ပြီးရသော်ဖြားလည်း အခြားနေရာ များတင် ဆက်လက်  
ဘုန်းကြီးနေကြကာ ကုန်းဘောင်စော် အထိ ပုံကျောင်း  
ဘုန်းကြီးဟူ၍ တည်ရှိနေခဲ့ကြ၏။

ရှေ့မြန်မာနိုင်း သမိုင်းကို ပြန်ကြည့်လျှင် သူတပါးက  
ကျူးကျော်သောစစ်၊ မခန့်မညား ပြုသူအား ကျိုးစွဲအောင်  
ဆုံးမသောစစ်နှင့် အချင်းချင်းတိုက်ခိုက်ချသောစစ်ပွဲများ ထပ်  
ထပ်ကြမ်း နေခဲ့၏။ သို့ကြောင့် စစ်မက်ထူပြောသော နိုင်ငံ  
တွင် ဓမ္မာ ဆုံးထိုး၊ ဆင်စီးမြင်စီးစသော အတိုက်အခိုက်  
ပညာကျေမ်းကျင်သော အရည်းကြီး များသည် ပုံကျောင်း  
ဘုန်းကြီးအမည်ခံကာ ဆက်လက်ရှုင်သနနှုန်းခြင်းဖြစ်၏။

အင်းဝဘူရင် မင်းခေါင်လက်ထက်၌ သီပါ ကုန်းဘောင်  
စော်သွား ဘုရှိမင်းခေါင်၏ တူမတော်ခင်ပွန်း သို့ကြောင်  
ဘွား ခေါ်ယူလာသော လက်စွေးကျော်နှင့် တောင်စည်းခုံ  
သံသာရာလာ ရှင်ဝရသီလတ္ထု စကားကျောင်းတော် မောက်နှင့်  
စိုက် မျဉ်ဝင်တံ့ခါး အရွှေ့နှစ်တာခြားတွင် အများပေါ်သတ်ရွှေ့  
သတ်ကြရာ သံသာရာလာ၏ ပြိုင်ဘက်လက်စွေးကျော်မှာ ကျော်  
ဘက်သို့ မျက်နှာရောက်သွား၏။

ကုန်းဘောင်စော်သွားက “သေသို့မြင်ပုံး၏။ ယခု အမြင်  
မကောင်း ပါတကား အရှုံးဘုရား”ဟုဆိုလျှင် လက်ပဲလက်ဖြော်  
သပ်လိုက်ပြန်ရာ မျက်နှာရွှေ့သို့ ပြန်ရောက်လာ၏။<sup>၁၂</sup>

ထိုပဲကျောင်း ဘုန်းကြီးတို့၏ အမူအကျင့်မှာ ထောဂဝါဒ

<sup>၁၂</sup> “တွေ့တွေ့ပါနီ” မဟာတေသုသံယာဘဲ့ လျေသင်း အဗ္ဗားနှင့်မင်း  
စာမျက်နှာ ဘျော်၊ မြန်မာဘာရာ သတင်းစာ ပုံနှိပ်တိုက်၊ ၁၉၀၆ ခု။

သာသနာဝင် ရဟန်းတော်များ အမြင်တွင် မည်သိမျှ မတင့်တယ်ပေ။ ထိုကြောင်ပင်လျဉ်....

“ထိတွင်ပင်၊ ဂါမဝါသီ ဗဟိုစာရရှိကြေး ပုဂ္ဂိုလ်တို့ တပည့်ပေါင်းပါ။ ရှင်ပျော်တိသည် ပဲလမ်းသဘင် လက်ဓရ္စာ လက်ပမ်းဆေးမန္တရား လက်ဖွဲ့ထိုးကွဲ့အနဲ့ကို ဆည်ပူခြင်း လုံလလုံကဲ၍ ပရီယတ် ပဋိပတ် ဖြည့်စွမ်းခြင်းကို အားမထင့်ပြီ....

“အဝတ်အစားမှုလည်း တယ်ယူနှင့် ပန်းဆိုး တိန်းသက်ဆိုး၊ ပေါက်ပွင့်ဆိုး နှစ်င်းဆိုးကိုသာ ဟုဇူးပါ။ ရှင်ပါတ္ထိ ဝတ်စားဆိုးဆောင်လေ့ပြုသည်။ ပွဲကျေင်းသားတို့မှာစာသင်စာအံနည်းသည်။ အရက်ထိန်းရည်သောက်စားသည်။ ပဲသဘင်လိုလားသည်။ မီးဖောက်သည်။ စည်တီးသည်။ လက်ခွဲပူးဝင်သည်။ လက်ခွဲသတ်သည်။ ဒန်းကစားသည်။ တော်ဒိန်းအောင် တီးသည်။ ကြေးနှင်းတ်သည်။ ခြေနှင့်ဦးလုံစီးသည်။ ဖော့နားရွှေ့သွောင်း ဝတ်သည်။ နားပန်းဆုံးသားသည်။ ဥထုပ်ဖျား၊ မိုးကြိုးသွား၊ မြော်မြေးခေါင်း၊ ပတောင်းထိုက္ခားစွဲမြို့၊ လင်းနှုတောင်း၊ ဆုမ်းကော်ယောင်း၊ ဥထုပ် ဒေါက်ချာများကို ဆောင်းကြသည်ဖြစ်၍ တောင့် အရည်ဝါသီ ကေစာရနှင့် ဂါမဝါသီ ဗဟိုစာရ ကွဲပြား၌ ဝိသဘာဂါပီ ဖြစ်လေသည်....

သာသနာဝံသ စာတမ်း၊ သာသနာလက်ာရ စာတမ်း ၃ စောင်  
တွင် ဆိုသည်။၁။

အခ ည် ကြီးတဖြစ်လဲ ပွဲကျောင်းပုဂ္ဂိုလ်များ၏အခြေအနေ  
ကို ဟံသာဝတီရောက် မင်းတရားလက်ထက်တွင် ဤသို့ မြင်ရ<sup>၂</sup>  
ပေမည်။

“ထိုမှုတပါး ဟံသာဝတီရောက် မင်းတရား လက်ထက်  
မြို့တွင်းရွှေစော် ဆေးရေးကျောင်းနေ ညာကေသာကရ အမည်  
ရှိသော ပိဋကတ်တော်မသည် နန်းတော်သွေ့ မပြတ်ပင့်၍ အဝင်  
အထွက်များလျှင် မင်းကေရာဇ် မူးတော် မတ်တော်တို့နှင့်  
အကျမ်းဝင်လေသည်ဖြစ်၍ သေကိုများစွာသောက်လေသည်။  
သေယစ်လျှင် ဟစ်ကြေးကြော်ငြာ ကခုန်၍ မူးတော်မတ်တော်  
တို့ကဲ့သို့ နေညွှေမပြတ် ဝင်ထွက်သည်။ ဘဝရှင် မင်းတရားကြီး  
သည် မြို့မြို့အားလျှော်စွာ အာစာရ ပို့ပို့ ဖြစ်လေသည် ဟု၍  
လူ အမှုး အမတ်တို့ကဲ့သို့ စေပါး သုံးဆောင်လေသည်။ ရွှေ  
ဦးထုပ်၊ ရွှေသက်န်း ပေးတော်မူသည်။ သေအရက် ယစ်မူးလူ၍  
နန်းတော်က မထွက်နိုင်လျှင် ရွှေယာဉ်နှင့် ပို့သောအခါ ပို့ရ<sup>၃</sup>  
သည်။ ဆင်နှင့် ပို့သောအခါပို့သည်” ဟူ၍ အတွင်းဝန် လက်ခံ  
နောက်ထား စီရင် သော အလောင်းမင်းတရားကြီး အရေး  
တော်ပုံတွင် ဆိုသည်။၄။

ထိုကဲ့သို့ အခ ည် ကြီး တဖြစ်လဲ ပွဲကျောင်း ပုဂ္ဂိုလ်များ  
တပြည်လုံးသို့ အနဲ့အပြား ရောက်ရှုသွားကာ ရောက်ရာနေရာ  
တွင် ညြောညာင်းအောင် ဆောင်ရွက်နိုင်ခြင်းကြောင့် သူ

၁။ “ထွေ့ဖိန်” စာမျက်နှာ ၁၅၇၃။

၂၄။ “ထွေ့ဖိန်” စာမျက်နှာ ၁၆၇၁။

ထူးချွန် အင်းအိုင် ခါးလျည် လက်ဖွဲ့မန္တရားနှင့် မင်္ဂလာ ထိုးနံခြင်း သည်လည်း တပြည်လုံးသို့ ပျော်သွားသည်ဟု ယူဆရ၏။

တဖန် ထိုပဲကျောင် ပုဂ္ဂိုလ်တို့တွင် ပညာရင်နှီးသောက် စိုးသူ အများအပြားမှာ အသတ်အပုတ်အတိုက်အခိုက် ကျွမ်းကျင်သူများဖြစ်ကာ ကိုယ်တွင် အင်းတော် အရှပ်တွေနှင့် ပြည့်နေပေသည်။ ထိုအခါ ထိုကဲ့သို့သော အင်းတွေ အရှပ်တွေရှိမှ ယောက်ဥားပါသသည် ဟုသော သဘောထားသည် လူအများတွင် ဖြစ်ပေါ်နေပေလိမ့်အည်။

သို့ကြောင် လိုက်သံတုပဲသောအားဖြင့် မင်္ဂလာများ ထိုးနံကြောင်လိမ့်အည်။ သို့သော် ထိုမင်္ဂလာများ ထိုးနံရာတွင် ခက်ခဲသော ကြိုတ်ပေါင်း၊ ကမုန်းပေါင်း၊ ပန်းပေါင်းစသော အရာများ၊ ရှားပါးသော ဓားဝါးများလည်း ပါဝင်ရာ ငွေ့ကြေးမတတ်နိုင်သူတို့ မထိုးနံနိုင်။ ထို့ကြောင် အစီအရင်များ မပါဝင်သော်၍လည်း မသိသုတေသန၏ မျက်မြင်တွေရှိမှ မင်္ဂလာရှိသူ ဖြစ်သည်ဟု၍သာ မြင်စေထွင်စေသော အစီအရင် မပါသည့် “အလူထိုး” မင်္ဂလာများ တွင်ကျယ်ရှုမှ ထိုးကွင်းမင်္ဂလာကြောင် ထိုးခြင်းမဲလေ့ ဖြစ်ပေါ်လာလေသလော။

### (၉) ဉာဏ်သီရိ မထောက် စတင်ခြင်း

သရေခေတ္တရာပါည် မူးမှတ်းလက်ထက် သက္ကရာဇ် ဤဇီခွဲနှင့် တွင် အရွှေ့မှုကုန်းရွာသား တောင်သူ ဦးပေါ်စ-ဒေါ်ဉာဏ်တွေ၏ သားဖြစ်သော ငယ်မည် မောင်မှတ်ကြီး၊ ရဟန်းသူ ဦးဉာဏ်မသီရိသည် မိကျောင်း၏ ဝယ်ဗိုက်မှုရသော ကြေးပုံပိုက်တွင် ရေးမှတ်ထားသည့် အကွဲရာများကို တွေ့ရှိရာမှ စတင်၍ ထို

အက္ခရာများကို လူတို့၏ ကိုယ်တွင် သေးမတ၍ ကြောင်ဖြင့် ထိနှုန်း  
ပေးမှု အစပြု၍ ထိအလေအထ ပေါ်ပေါက်လာခဲ့၏။

သို့သ် တရှတ်ပြည့် ထန်မင်းဆက် ကေရာဇ်တဲ့ကျိန်၏  
နှစ်းတွင်းရေး အတော်ဝန် ပေါ်ကျော်၏ ကဗျာ တပ္ပါဒ္တိ  
ခရစ်နှစ် ဂါဝါခုနှစ်၌ ဆိုက်ဇာက်လာခဲ့ဖူးသော ပျော်အနာပညာ  
သည် အဖွဲ့၏ ကခိုင်ပံ့ကို မှတ်တမ်းတင်ရှု၌ ကြေးဖိုင်ပြီးသော  
စည်ကြီးကို အ ချက် ပေါင်း များစွာ တီးတော်လိုက်လေသည်  
ထိုးကွင်းထိုးထားသည့် ကိုယ်လက်အင်းက လူပုံရှားလာသည်  
ဟူ၍ ပါရှိ၏။

ଶ୍ରୀହୃଷ୍ଣିଲ୍ଲୁଙ୍କ ଯେତେକୁ ମନ୍ଦିରରେ ପାଇଲୁଛନ୍ତି ଅଲ୍ଲାଫିରେ ଏହିଥିରେ  
ପେଟି ପୈଗନ୍ତେ ପ୍ରିଭ୍ୟ ଯୁଦ୍ଧକିର୍ତ୍ତନରେ ॥ ୫ ॥

(g) ත්‍යිගුණීයාත පෙශීන්ගේ

၁-၁၀-၄၀ နေထုတ် ကျောင်းသား သတင်းစာ ဗဟိုသူတေ  
ခန်းတွင် ထိုးကွင်းအစ မောင်ကံကုပ္ပ၊ သဘောသက်ရောက်  
သော ဆောင်ပါးတပ်ဖို့ ပါရှိခဲ့၏။ ဆောင်ပါး၏ သဘောမှုံ  
ကြုံသိဖြစ်ပါသည်။

ထိုးကွင်းမင်္ဂလာက်ကို လက်ချိုးပထမ စတင်ခဲ့သမှာ  
ဘိုးတော်သူရူးလက်ထက် (ဘာရွှေ-ဘာကာ)ထောင်မင်းကြီး၏  
သားမောင်ကံဖြစ်ပေ၏။

၁၅။ “မြန်မာစာပြုစာထိပုဂ္ဂလ်ကျော်များ အဖွဲ့ပြည်ပါယ်” ဒုက္ခနတ်ရှင်စာမျက်နှာ ၁၉ နှင့် “ထိုကွင်းမင်္ဂလာင်း” ဒရိန်တ်ရှင်၊ စာမျက်နှာ ၁၄၄၊ ယဉ်ကျေးမှုစာစောင်၊ ဖေဖော်ဝါရီလ ၁၉၆၁ ခု။

၁၆။ “နှင်းသမိုင်း သုတေသနနှစ်စာစောင် ၃” ယဉ်ကျေးမှုစာနှင့် နိုင်ငံသမိုင်းသုတေသနနှီးဒြောနထုတ်၊ စာမျက်နှာ ၂၅၊ ၁၉၇၈ ခု။

မင်္ဂလာင် ဘူးသာ ဝါဟာရမှာ ပေါင်တွင် မင်ဖြင့်  
ကြောင်ကြောင်ကျားကျား ဖြစ်အောင် ထိုးထဲးသဖြင့် မင်  
ကြောင်ဟု ခေါ်ခြင်းဖြစ်သည်။ မင်ကြောင်မှာ မြို့သုံးကေား၊  
ထိုးကွင်းမှာ ကျေးတော့ ကျေးလက်စကားဖြစ်၏။ ရှုံးအခါ  
က မန်မာယောကျား များသည် ပေါင်လုံးပြည့်အောင် မင်  
ကြောင် မထိုးကြသေးပေ။ ပေါင်နှစ်ဘက်အနက် တဘက်က  
ကြောင်ရှုပ် တဘက်က ကော်ဟုခေါ်သော အမည်းကွက်ကို  
သာ ထိုးလေရှိကြ၏။

မောင်ကံကဗ္ဗူ ထို့ကဲ့သို့ ကုက်တိကွက်ကျား ထိုးခြင်းသည်  
ကြည့်၍ မလှဟု အသူရှုပြီးလျှင် သူကိုယ်ကို ခါးကစပြီး ဒူး  
အထီး ပေါင်နှစ်ဘက်လုံးပြည့်အောင် မင်ကြောင်ရှု ထိုး၏။  
ရှုံးသည်ကို အခြားသူများ လိုက်လံတဲ့ပရာမှ အစပြု၍ နောင်  
လာ နောက်သားများပါ ပေါင်ပြည့်ထိုးကြလသည်။

“ပုံတီးသာဆောင်၊ ခကြောင်တော်ကောင် ကော်တဘက်နှင့်  
ထိုးလက်စမသိမ်း”ဟူသော ရှုံးစာဟောင်းတပုဒ်အရ မောင်  
ကံ အရာက “ကော်”ကိုသာ ထိုးကြေးကြောင်း ထင်ရှားပေ  
သည်။

ထို့ကော် ဟူသော အမည်းကွက်ကိုပင် ရှုံးက “ကော်ရစ်”  
ဟု ခေါ်လေသလောဟုလည်း တွေးစရာ ရှိလသည်။ ရင်းပြင်  
ကော်ရစ်၊ မင်သွေ့ခေါ်သေး ထိုးကွင်းမှာ ရှုံးကျေကျအခါက  
ယခုကဲ့သို့ ရုပ်စုံမျိုးဗော်သေးပဲ ပါးကြောင်းပါးဟက်၊ ဓနကွက်  
မန်ကျည်းရွက်ဖတ်၊ ကန်စွန်းနွယ် စသော အခါပြာက်အမျိုး  
မျိုးကိုသာ ထိုးလေ ထိုးထ ရှိသောကြောင့် ထိုးကွင်းကို  
ရှုံးအခါက အပြောက်မျိုးဘွဲ့ ထည့်သွင်း ရေတွက်ခဲ့  
လသည်။

ဘက္ကိုးတော်လက်ထက်ရေး ပန်းချီကားများ၏ ထိုးကွင်းပုံ များသည် ယခုကဲ့သို့အရပ်အမျိုးမျိုးမဟုတ်သေးပဲ နေ့ကျည်း ရွှေကုပ်ဖော်၊ ကန်စွန်းနှင့် သဏ္ဌာန်များသာ တွေ့ရပေသည်။

အထက်တွင် ဖော်ပြုခြင်းသာ မင်္ဂလာအစ စိုးပုံးမျိုး အနက် ပထမ အယဉ်အမှတ်မှာ စလယ်ဆုံး ပြည့်စုံ၍ ခုတိယောက် အယဉ်အမှတ်မှာ အတွေ့ရနည်းပေသည်။ တတိယအယဉ်အမှတ် မှာ စုံစွဲစားဆင်ခြင်ဖွေ့ဖွေ သင်္ကပေသည်။

မည်သို့ပင်ဖြစ်စေ “ဟထိုး” မပါသာ မင်္ဂလာနှင့် ဟထိုး ပါသာ မှင်သေ့ကို အင်းဝခေတ်လယ်နှင့် ခေတ်နှောင်းတွင် လည်း တွေ့နေရပေသေးသည်။

ရှင်အကုသမာဓိ၏ နေမိဘုခန်းပျို့ ပုံးပိုးပုံးမျိုး –

“အမျိုးသားတို့ ရည်လျားမပျက်၊ အဆက်ဆက် လျှင် ကုက်ကုက်ကွင်းကွင်း၊ ကျောက်ကိုထွေးလည်း မိုးနှင့် မြို့မြို့၊ ပင့်ကူထေးအံ့ဌံး၊ ကြေားပရုံးကို သိုက်သိုက် ချုပ်ချုပ်၊ အုပ်အုပ်းဖုံး စာလုံးကြောကြောကြော မင်္ဂလာ လူလှ ပသအကွဲရှာ မင်း၏၏စာသို့ သာသနာ ငါးထောင် တည်းစေအောင်ဟု စာစောင် နိုသရည်း ဆိုနိုတ် တည်းက ကမ္မည်းမကျေ မတိမိတည်း”

ဟု ဖွဲ့ဆိုထား သုံးနှုန်းထားပါသည်။။။

၁၇။ “ဆင်ယင်ထုံးဖွဲ့မှု” ရွှေကိုင်းသား၊ စာမျက်နှာ ၅၂။ ကြိုးပွားဒရ် ပုံးပိုးတိုက်၊ လက်ဆည်ကန်၊ မနှဲလေး၊ မေလ ၁၉၃၁ ခု နှင့် “အင်းဝလေးမှ ထိုးကွင်းမင်္ဂလာင်း”သာဦး(ရှုံးပြည်)၁-၄၆၆၉ နွဲထုတ်ပို့ထောင်သတော်စာ။

၁၈။ “နေမိဘုခန်းပျို့” စာမျက်နှာ ၁၂၃၊ ဗုဒ္ဓသာသနာအန္တာ၊ ၁၉၃၁ ခု။

ရှင်ကုမှာရကသာပ (ဇွန်-ဇွန်)၏ “ဓမ္မရာသီပါ”တွင်မူ  
၍။

“ဆင်းရွယ်ပြုပြင် မိန်းမေလွင်နှင့်  
ဆံပင်မူဆိတ် အမြိတ်ပြင်လစ်  
လက်သိုးမြှစ်သား ကျွမ်းလစ်ထူးလှုံ  
ဆတ္တာသည်က မဲနှုန်းသားဆိုး  
မှင်သူ့ထိုးနှင့် ခေါက်ခြီးကောင်းမွှု  
ဓမ္မခံကို တတ်ပန်မွှုထူးသား  
လပ်သူများက”<sup>၁၁</sup>

အသက်မေးဝမ်းကျောင်းအတတ်ပညာ များစွာတို့အနက်  
မင်္ဂလာသူ့ထိုးခြင်းကိုလည်း အတတ်ပညာ တပါးအဖြစ် ဖော်ပြ  
ထားသည့်အတွက် မင်္ဂလာသူ့ထိုးသောအလေ့ များစွာတွင်ကျယ်  
နေပြီဟု မှတ်ယူနိုင်ပေသည်။

### ပြည့်ထောင်စုသားတို့၏ ထိုးကွင်းမင်္ဂီဒာ

မြန်မာနိုင်ငံတွင် ထိုးကွင်းမင်္ဂီဒာ (မင်္ဂလာ) ထိုးနှင့်  
ခြင်း စလေ့ကို ပုဂ္ဂိုလ်က စတင်ခဲ့သည်ဟုသော အယူအဆကို  
လက်ခံငြားအဲ။ ထိုးစလေ့သည် နှစ်ပေါင်းထောင်ချိုပြီး မြန်မာ  
နိုင်ငံတွင် တည်ရှိနေပြီ ဆို့ပေမည်။ ထို့မျှကြောညာင်းသော  
ကာလအတွင်း၌ မည်သည့်မင်းဆက်တွင်မျှ ထိုးစလေ့ကို ပိတ်ပင်  
တားမြစ်မှ မပြုရုံသာဘက် နိုင်ငံအကြီးအကဲ ပြည့်ရှုင်မင်းများ  
ကပါ လေ့လာလိုက်စားကာ အားပေးသူမှူး ပြုခဲ့ကြသည်။

၁၉။ “ဓမ္မရာသီပါ” ရှင်ကုမှာရကသာပ၊ “ဒီ” ချုံ၊ ကြောင်း၁၈၈ ဇူလိုင်၂၀၁၇ ခု၊ နယ်လဆန်း ၁၄ ရက်။

ပြည်သူပြည်သား တိုင်းရင်းသားများလည်း ထိုးကွင်း မင်္ဂလာင်ကို မြတ်မြတ်နီးနီး ထိုးနှံခဲ့ကြသည်ကို တွေ့ရပေါ်။

အင်းဝခေတ် ဆင်ဖြူရှင်သံဟသူ (၇၀၃-၇၀၇)သည်လည်း မင်္ဂလာထိုးခြင်းကို မြတ်နီးပံ့ကို မဏီရတနာပုံကျမ်း၌

“ဆင်ဖြူရှင်ကား အလွန်တင့်တယ်လှပစွာ၏။ ခွင့်ရေးလွှား ကာလည်း တတ်စွာ၏။ ဆင်ဖြူရှင် မျက်သူတ်နှင့်တော်ဝယ် ပေါက်စံကာ ကတော်မူသည်ကို ထိုအခါဝယ် လူအများသို့ သည် တင့်လှနိုင်၍ မိမိတို့၏လက်တွင် ကာကဟန် မင်္ဂလာထိုးကြကုန်သောဟန်၏”ဟု ဖော်ပြထားသည်ကို ငွေ့ရပေါ်။<sup>၁၁</sup>

ထိုဗုတန် ဟံသာဝတီ ရှင်ဖြူရှင်မင်းတရား (၉၁၂-၉၄၃) လက်ထက်တွင် သံကြီး၊ တမ်းကြီးများပင် မင်္ဂလာကို အဘယ် မျှ မြတ်နီးရှုက်ယူပြောင်းကို

“မန်မာ ရာဇ်များအရ ဟံသာဝတီ ဆင်ဖြူများရှင် လက်ထပ် အကြပတ်သူ့ သံခေသည့်အနေးတင် ခေါ်လင်းစား လည်း ကောင်းမျိုးစွာ အကေတ်တန်ဆာတို့ကို ဝတ်ရှု ပန်းဆိုး ခေါင်းထပ်နှင့် ပန်းမန်ထူထပ်စွာ ပန်း၏ အကျိုမ်ဝတ်ပဲ “မင်္ဂလာ” ခါးပြက်ပြက်နှင့် အမွှေးအထုံးလိမ်း၍ တက်၏” ဟု ဆိုသည် ဟူသော အမှတ်အသားကို တွေ့ရပေသည်။<sup>၁၂</sup>

သံလျှင်ရာက် မင်းတရား (၉၁၃-၉၄၄)မှု-မှု မင်္ဂလာကို ကိုယ်တိုင် ထိုးနှံရုံသာ-မက သူတပါးကို လည်း သူနည်းတူ အပြည့်ထိုးနှံစေနေ့ သူ၏ “တမျာသက်ကြည် စုနှင့်မည့်ကို” ချိ ရတုတွင်

“ဖြိုးမောက်မသင့်၊ ပတ်မမြင့်တည့်၊ ရွှေနှင့်ငြောက်

၂၁။ “မဏီရတနာပုံကျမ်း” ပထေတ္တာ ရှင်စွားလက်ဗျာ၊ စာမျက်နှာ ၂၅၉။  
၂၂။ “ဆင်ယင်ထုံးနှံမှု” ရွှေကိုင်သား၊ စာမျက်နှာ ၅၂၂။

သာ နံမူဗြိုဇာုရောင် သလင်း တောင်ကို မည်းအောင်ဖြည့်လေ၊ ပြည့်မှုစေလော့။ မြင်ချသည်မှာ ခြောက်ပုည်သခင်၊ နေလုလင်လည်း ဆိုင်လွန်ကဲ တင့်မည်ခဲ့စွာ။ မင်းရဲကျော်စွာ၊ မည်သာလွှဲပေါ့၊ မင်းသွေ့သော်မှာ နံတော်နှစ်ဘက်၊ စွဲန်းမစက်သည်၊ မယ့်က်ပတ်လည် ဝေးသေးသည်။”

စသည်ဖြင့် ညီတော် မင်းရဲကျော်စွာတွင် မင်းသွေ့ အပြည့်မရှိသဖြင့် မင်းသွေ့အပြည့်ရှိသော အခါကျမှသာ ကျေးစေသဝန်ကို လက်ခံရန် တိုက်တွန်းဟန် ရေးဖွဲ့ခဲ့၏။

ဟံသာဝတီရောက်မင်းတရားမဟာဓမ္မရာဇ်ခိပတီ(၁၀၅၅-၁၁၀၂) လက်ထက်တွင် ဘုရင်မင်းမြတ် အလွန် မြတ်နိုးသဖြင့် ငမြှောက်စားခံရသော စာဆိုဝန်ကြီး ပဒေသရာဇာကလည်း “ခါးဝန်းပေါ်စ၊ မင်းသွေ့မြန်င့်၊ သူမျှု့သက်ထူး၊ အကြေးပင်ကိုလောင်းနောက်မို့နှင့်၊ ရှိန်းပျို့ဖတ်ရှင်၊ သည်ထိပ်တင်ကိုသိချင်ကျွန်းမ၊ မေးသည့်တည့်ခလား” စသည်ဖြင့် ရေလားလူးတားတပ်တွင် မင်းသွေ့ရှိသု၏ အလေကို ဖွဲ့စပ်ဆုံးပေ၏။

ကုန်းသောင်ခေတ်တွင်ကား အခေါ်အဝေါ် များလည်း ရှုပ်ထွေးလာသည်။ အမှတ်အသား အထောက်အထားလည်း များပြားလာသည်။ နောင်တွင် လယ်ကိုင်းဝန် သေနတ်ဝန်ဖြစ်လာမည့် ကင်းဝန်မင်းကြီး အလောင်းအလျား စာရေးတော်ကြီး ဦးကောင်းသည် ၁၂၂၃ ခုနှစ်တွင် ရွှေမြို့တော်ဝန်းသာအိုးအား “ပါးပြင်မှာ မင်းသွေးနှင့် ယဉ်ကျေတွေ့ဗုံးမှု” အဆချို့သော လေးချိုးသဖြန့်ဖြင့် သရှုပ်ဖော်လျှိုက်ပေသည်။

တဖန်စလော့ဗုံးပုည်ကလည်း “မှတ်ဆိတ်ဖြူစင် ကြင်ငယ်ထုတ်

နှင့်” အစချိသာ တိုက ဒုံးချင်းတွင် “သုံးရာနစ်ဆယ် ကျဲအူစင်းနှင့် ဘဲတောင်နိမ့်နှင့် ခါးပုံဖွဲ့လှို မင်းတဲ့ ကော် ရစ်ကျော် နှစ်ပေါင်း လူဗုံးအယ်အာင် ကောင်းတဲ့သက်ကြား” ဟဲ လည်းကောင်း။ စာဆိတ်တော် ဦးအင်း ကလည်း အဘိုး အို့ရပ် ဒုံးချင်းတွင် “ရွှေဘုံကုန်းဘောင် တည်ထောက်စက ဖေးလောင်းဖူရားယ် ကျွန်ုတ် ဂုဏ်ပိုင် ရပ်ပိုင် မဝါကြောင့်မျှို့ ဦးသ စွဲရပ်များနောင်၊ ကော်ပုံးကြောင်း ဆောင်ပုံးစွဲ တံတိကြီးနှင့် ကာလပ်ပါ” ဟူ၍ လည်းကောင်း စပ်ဆိုခဲ့ကြ၏။

ထိုးကွင်း မင်ကြောင် သည် မင်းပိုင်း စိုးပိုင်း တွင် သာ တာစားသည် မဟုတ်ပေ။ ပြည်သူ ပြည်သားအတွင်း ကျွေး လက်အထိ ပုံ့နှံလာခဲ့လသည်။

တောသူ တောင်သား ဆင်းရဲသား တို့၏ နယ်မြေသို့ မင်ကြောင်ရောက်ရှိအနုပုံကို “ဇာတ်ချက်ကြို တည်နေရင်းက ချင်းတွင်းမြစ် ညာအခေါင်” အစချိသာ ဒုံးချင်းတွင်

“လှတ်ရုံးလဲလင် အမှန်သို့ ဇာတိမင်းနေ ပျော်ပိုက်ချင်။ မှင်စစ်ပြင် မှင်ကြောင်ထိုး၊ မိရိုးဖလာ သည်စားမကို မချ ရက်လို ခုထက်တိုင်”<sup>၁၂</sup> ဟူ၍ အမည်မသိ စာဆိတ်ဦးက ရေးဖွဲ့ သည့်နည်းတူ သာဝတ္ထိရှာ သိမ့်တကာ “ဦးကြုံ” ကလည်း သူ၏ ကိုတောင်သူ လှမ်းချင်းတွင်

“မင်ကော်ရစ်ကယ်နှင့် ကြိုင်သစ်ကဲ့ပျိုလူ။ ထွန်ရေးငယ်

<sup>၁၂</sup> “စေလ္လားပည့်” စာမျက်နှာ ၉၆။

၂၃။ “သီချင်းပေးသာ” အတိယအုပ်၊ ဦးဖိုးလတ်၊ စာမျက်နှာ ၅၆။

၂၄။ “အကျော်တော့ရွှေ ဓားကျော” ဦးသော်စင်၊ ၆၆ ဒီ၊ ပန်း၊ ခုရှင့်၊

စာမျက်နှာ ၁၅၂။

ပူ ကိုတောင်သူ မနက်စော ကြက်ရေးပြင်ဆင်လို့ ထွန်းနှင့်  
မောင်းတဲ့ ဘောကိုလေး”ဟု ဖော်ပြထားပေသည်။

ရှေးရေး ဘောလယ်တပ်တော်လည်း

(အကျွန်မျှော် ကော်တပိုင်းထောက်နှင့် လူပျိုးဟိုင်း ပါတဲ့  
လာလိမ့်မယ်)’ (နွားနီရွှေဝါ)’ ခွဲသံပြင်းတယ်၊ မင်းလာ  
လိမ့်မယ်။

(ညနေကြီးထောက မျှော်မိတယ်)’ တောာလည်ရာမှာတဲ့  
ကြာထင့်လေး။ (ချုံနှုံတန်းပါလို့ လမ်းမမြင်)’ အကျွန်ကြုံ  
ပါတဲ့ မင်ကော်ရရှိကယ်၊ တောာဆစ်လို့ဝေး ဟူ၍ တွေ့ဗြန်  
ပါသည်။”

“ငြေားထမ်းကြီးတဲ့ ပြည့်စီးမင်းတဲ့” လွှမ်းချင်းတွေ့လည်း  
“အမယ်လေးနှင့် ဒေ့းလေးတို့ စိတ်မတူ။ စွဲပေါ်ပေါ်း  
ခါးတောင်း မင် ကော် ရစ် ကယ် နှင့် ထောက် ချစ် ကယ် သည်လူ  
ကြောင့် ပျိုးပူးတယ်ဟဲ့”ဟု အမည်မသိ စာဆိုတိုးက  
ရေးသီထားပေသည်။”

ထို့ကြောင့် ကော်နှင့်မင်ကော်ရစ် အသုံးသည် ကုန်းဘောင်  
ခေတ်တွင် တွင်တော်ကြီး သုံးနေပြီဟု သီသာနိုင် ပေသည်။  
“ကွဲမ်းအစ်ကြီး နှီတာရဲနှင့် ကြမ်းပြုသူ့ပျော် သာပေါ်ထို့  
တူဝါရီး ထိုးကွင်းမင်ကြောင်နှင့် တွေ့မငရှာင် လွန်အောင်စား  
ဖျားတဲ့ခင်ကြီး”၏ ဆိုသော နှုံးဆစ်ခါးအရဆိုလျှင် ကော်နှင့်  
ကော်ရရှိတို့အပြင် ထိုးကွင်းအသုံးလည်း တွင်နေပြီဟု ဆိုရ  
ပေမည်။

၂၅။ “ဓာတ်ဘာသာ ဓာတ်ကဗျာများ” စာမျက်နှာ ၁၃။

၂၆။ “ဓာတ်ဘာသာ ဓာတ်ကဗျာများ” စာမျက်နှာ ၄၂။

၂၇။ “ဓာတ်ဘာသာ” ဦးအဆောင်၊ စာမျက်နှာ ၁၄၃။

ထိုသို့ လုပ်သားပြည်သူတို့၏ နယ်ပယ်သို့ ပျော်လာခဲ့ဖြူ  
ဖြစ်သော ထိုးကွင်းမင်္ဂလာကြောင် ဓမ္မလုပ်သည် ဗမာလူမျိုးများ  
အတွင်းမှာသာ မဟုတ်မှု၍ မြန်မာ့တန်င်လုံးရှိ ပြည်ဝယ်စု  
သား အများစုထဲသို့ပါ ယဉ်ကျေးမှုစလောတခုအဖြစ် ရောက်ရှိ  
နေခဲ့ပေသည်။

အင်းလေး နမ်းသွေးရှာမှ ဆေးဆရာကြီး ဦးဥာက်ဗိုလ်၏  
မှတ်တမ်းအရမှ အင်းလေးဒေသ အင်းသားတို့၏ ထိုးကွင်းအစ  
မှာ လင်းကင်းရွာ လင်းကင်းကျောင်းမှ ဘုန်းကြီးပူလက်ထက်  
တွင် စတင်သည် ဆိုပေ၏။ ထိုကာလမှာ ဟင်မူးလက်ထက်  
(၁၂၀-၁၂၄) ဖြစ်ပေသည်။

ပအိုးလူမျိုး ယောကျိုးများလည်း ထိုးကွင်းမင်္ဂလာကြောင်  
ထိုးကြော်တွင် ရင်ဘတ်နှင့် လည်ပင်းတွင် ပါ ဆေးနှီးပါမှ  
ယောကျိုးပါသသည် ယူဆခဲ့ကြ၏။<sup>၁၁</sup>

မွန်လူမျိုး များသည် ထိုးကွင်းမင်္ဂလာကြောင် အတတ်ကို  
မြန်မာလူမျိုးများ ထံမှ ရရှိကာ ယောကျိုး များသာမက  
မိန်းများပါ ထိုးနှုံကြသည်။

ရွှေးက မွန်ယောကျိုးများသည် သူ၏ ပေါင်နှစ်ဘက်တွင်  
ဇော်ရပ်၊ ဇော်ရပ်၊ ဟသာရပ် များဖြင့် အကွက်ကျကျ  
ဆေးမင်္ဂလာကြောင် မထိုးရသေးသမျှ ယောကျိုး မပီသဆေးဟု  
ယူဆကြသည်။ အထိုးများသော ထိုးကွင်းများမှာ “ထိုးကွင်း  
မြတ်ကို” နှင့် ခါးမ ဒုးခေါင်း အထိ ထိုးသော “ထိုးကွင်း  
ဘောင်းဘီစွဲပ်” ဟူ၍ နှစ်မျိုးရှိသည့်အနက် ထိုးကွင်းဘောင်း  
ဘီစွဲပ်ကို အထိုးများကြ၏။

<sup>၁၁</sup> “ပတ္တိတို့ရှာနို့ သထုပြည်” သုဝဏ္ဏကေသီ၊ ၁၁၅၂၃နှာ ၂၉၊ ၁၁၅၂၄နှာ

မွန်မိန်းမ အချို့လည်း ထိုးကွင်းထိုးကြောင် ပေါင်နှင့်  
လက်တွင် ဒေါင်းရုပ်၊ ငှက်ရပ်များ ထိုးလေးရှီကြော်၏။ အခြား  
သိမြို့ဆေး၊ အကားအကူယ်ဆေးများ ထိုးနံကြောင်သည်အပြင် ထူး  
ခြားချက်များ ယောကျိုးများရေး၊ မွန်းမများပါ မိမိတို့၏  
မွေးသက္ကရာဇ်ကို လက်ကောက်ဝတ်တွင် ထိုးနှံထားကြခြင်း  
ဖြစ်၏။။

ယောဇာသမှ “ယောသား” များသည် ပြုဆေးစသည့်  
ဆေးများနှင့် ကာယသိမြို့ ပြီးဆေးအပြစ် ကြောင်ရပ်၊ ကျား  
ရပ်တို့ကို ပေါင်နှင့် ခြေသုလုံးတွင် ထိုးနှံခြင်း အပါအဝင်  
ထိုးကွင်း၊ မင်းကြောင် ထိုးနှံသည့် ဓမ္မလေးကို ခုံမင်းမှတ်နိုင်စွာ  
ဆောင်ရွက်ကြသည်။။

ကယား၊ ကရင်၊ ခင်း၊ ဓန၊ တောင်ရှိုး၊ မြန်မာ၊ ရခိုင်၊  
ရှုမ်းစသော မြန်မာလူမျိုး၊ ယောကျိုးများလည်း ဖော်ပြခဲ့  
သော လူမျိုးများနည်းတူ ထိုးကွင်းမင်းကြောင် ထိုးသား  
ဓမ္မလေးရှီကြောင်သာ ဖြစ်၏။ ရှေးရှိုး မြန်မာနည်းဖြင့် ထိုးနှံ  
သော အတတ်ကို ကရင်၊ မွန်နှင့် ရှုမ်းလူမျိုးတူသည် ယင္း  
တက်တိုင် ထိန်းသိမ်းထားကြပေ၏။

### ထိုးကွင်းမင်းကြောင်သည် ပန်းချို့လော

ပန်းချို့ လက်ရာများကို ပုဂံခေတ်မှ စတင်ရှု ဘုရားပုထိုး  
လိုက်နံရုံများ၊ မျက်နှာကြက်များတွင် တွေ့ရှိခဲ့ကြရပါသည်။

၂၅။ “မွန်ဘဝဓော်နိုင်း” ကြည်မြေလွှင်၊ စာမျက်နှာ ၁၁၂၊ ၇၆ ဒီ မြို့လယ်  
ပုန်းပို့တို့ကို၊ မော်လမြိုင်မြို့။

၃၀။ “ယော” ဦးကြော်ထွန်း၊ စာမျက်နှာ ၂၀။

ဤပန်းချိုပံ့များကို နံပါန်းချို့၊ ယန်းထည်ပစ္စည်း များတွင် တွေ့ရပြီး ထို့ပံ့များကို ယန်းဟန်းချိုဟု ခေါ်ကြ၏။ ထို့ည်းတူင် လူ၏ ကိုယ်ခန္ဓာ အခုပ်ပြားပေါ်တွင် တွေ့ရှိရသော ထိုးကွင်း မင်္ဂလာကြောင်းကိုလည်း ပန်းချိုဟု သတ်မှတ်ကာ “လူပန်းချို”ဟု ခေါ်နိုင်ပါသလော။

ဤသိဖြစ်လျှင် ပန်းချိုဟူသည် အဘယ်နည်းဟု ဆုံးသပ် သင့်သည် ထင်ပါသည်။ ဦးစုံ၏ “မြန်မာ့ ယဉ်ဝကျးမှုနှင့် အနုပညာဆိုင်ရာ မိသုကာကျေမး” တွင် ဤသို့ ဖော်ပြထား၏။

ပန်းချို ဆိုသည်မှာလည်း အထက်က နည်းတူပိုင် “ပန်း” သွေ့မှု တင့်တယ်ခြင်း ဖြစ်ပေ၏။ “ချို” ဟူသော စကားမှာကား အပြုအမူ အနေအထား “ဟန်”ကို ဖော်ပြခြင်း အဓိပ္ပာယ်ရ၏။ ဥပမာ လက် ဟန်ချိုသည်၊ ကိုယ်ဟန်ချိုသည် ဟူသော ဝါဟာရ ဖြစ်ပေသည်။ ဤတွင် ဖန်းဆိုသော စကားနှင့် ချို ဆိုသော စကားနှစ်ရပ်တို့ ပေါင်းစပ်အဓိပ္ပာယ်ယူလျှင် ကြည့်ရဖို့ ကောင်းသည့် ဟန်အမှုအရာ ပုံသဏ္ဌာန် တို့ဖြင့် ပြုလုပ်ရေးဆွဲရသော အတတ်ဟူ၍ ကောက် ယူရှု၏။<sup>၁၁</sup>

မြန်မာ လူမျိုးတို့၏ ကိုယ်အထက် ပိုင်းတူင် ထိုးသော မင်္ဂလာကြောင်ရပ်များနှင့် ခါးအောက်ပိုင်းတူင် ထိုးနှံသော ထိုးကွင်းရပ်များမှာ အထက်ပါအဆိုနှင့် ညီညာတ်သည်ဟု မဆိုနိုင် ပေ။ ရှစ်ခုမှု ၁၂ ခုအထိ ရှိခဲ့သာ စုတ်များမြင့် ထုံးနှံထားသော မင်္ဂလာကြောင်များ ထိုးကွင်းများမှာ စကတည်းက ထူပိန်းနေခဲ့သည်။ ပုံပန်းလည်းမကျု၊ လူလည်းမလုပ်၊ ပီလည်းမပီသပေ။

<sup>၁၁</sup> ခိုသုကာကျေမး” ဦးစုံ၊ စာမျက်နှာ ၅၆

တယန် ပုဂံခေတ် ပန်းချီဆရာများ လိုက်နဲ့သည် “အတ္ထာရ် ကျမ်း”က ဝေဖန် ညွှန်ပြထားသော ပန်းချီအကို ခြောက် ချက်ဖြင့် ချိန်ထိုးကြည့်ကြပါ။

### ယင်းခြောက်ချက်မှာ

- (၁) ရူပဗေဒ။ ॥သဏ္ဌာန်တို့ သဘောကို ခွဲခြား သိမြင်တတ်ခြင်း။
- (၂) ပမာဏ။ ॥အရှပ်သဏ္ဌာန်တို့၏ အချိုး အ စား အဆစ်အပိုင်းကို သိမြင် တတ်ခြင်း။
- (၃) သဘာဝ။ ॥စိတ်၍ ခံစားမူရှိခြင်း။
- (၄) ဝလားညောဇန်။ ॥တင့်တယ်ဖွဲ့ဖြစ် အေ င တန်ဆာဆင် တတ်ခြင်း။
- (၅) သို့သဲ။ ॥တူအောင်ပြုလပ်တတ်ခြင်း။
- (၆) ဝဏ္ဏိကဘား။ ॥စုတ် ဆေး တို့ကို သုံးတတ် ခြင်း။ တို့ဖြစ်ကြ၏။

မြန်မာတို့၏ ထိုးကွင်း မင်္ဂလာ ရုပ်များမှာ အဆိုပါ ခြောက်ချက်အနှက် ငါးချက်နှင့်ကား အကံ့းမဝင်ကြောင်း ထင်ရှား ပေါ်လှင်လှသည်။

ထိုးကွင်းမင်္ဂလာကြောင်းကို လေ့လာလိုက်စားသူ မဟုတ်လျှင် မည်သည့် အရှပ်ဟု ချက်ကနဲ့ သိရှိ မလွှာယ်ပေ။ သမ်း ကြောင်လောာ အောင်ရှိလောာ ခွဲမရသည့်နည်းတူ ပိုးဟပ်လော ပင့်ကူးလောလည်း မကွဲပြားတတ်ပေ။

---

၃၂။ “ပုဂံဆေးရရှိပန်းချီ” ဧည့်ကိုင်းသား၊ စာမျက်နှာ၊ ၁၀၈၊ ပန်းချီမြှုပ်နှံ။

အရှပ်သဏ္ဌာန်တို့၏ အဆောင်အပိုင်းမှာလည်း မင်ပြုပြစ်ချေ။ ပေါင်တွင် ထိုးသော အရှပ်များ၊ မင်ပြုပြစ်ခြင်းထက် ကျောရင်ဘတ် စသည်တို့တွင် ထိုးနှံထားသော နတ်ရှပ်များ၊ ဘီလူးရှပ်များ၊ မင်ပြုပြစ်ပုံမှာ သံသာလု၏။

စိတ်သွေးစားခြင်းမှာလည်း ပန် ချိကားတချ်ပိုကို ကြည့်ပြီး ဖြစ်ပေါ်လာသော ခံစားရှုမှုမျိုးသည် ထိုးကွင်း မင်ကြောင်ရုပ်ကိုကြည့်ပြီး ဖြစ်ပေါ်သော ခံစားမှုမျိုး မဟုတ်ချေ။

တဖန် ထိုးကွင်းမင်ကြောင်ရှပ်များသည် တင့်တယ်ဖွယ်ရှာဖြစ်သည်၊ တူသည် ဆိုရမည့် အချက်များနှင့်လည်း လုံးဝကိုကြည့်ခြင်းမရှိချေ။

နောက်ဆုံး အချက်ဖြစ်သည့် စုတ်ဆေးကို သုံးစွဲခြင်းမှာ လည်း ရေးဆွဲရသော ပန်.ချိစုတ်မျိုးမဟုတ်သဖြင့် အကျိုးဝင်သည်ဟု မဆိုသာပေါ်။

ထွေပြင် မြန်မာတို့၏ ပန်.ချိသည် “ကန်တဲ့ နရီ ကပီဂလာ” တွင် အခြေခံသံသာလည်း ထို ကွင်းမင်ကြောင် ရှပ်များတွင် မိန်းရှပ် မရှိသခလာကနီးပါး ရှားပါးသည်။ ဂလာဟသော ဆင်မှာလည်း နရီနည်းတူပင် ဖြစ်ကာ ကန်တုန့် ကပီတို့သာ ထိုးနှံလဲ ရှိကြု၏။ ထိုးကြောင့် ထိုးကွင်း မင်ကြောင်သည် ပန်.ချိမဟုတ်ဟု ဆိုရပေလိမ့်မည်။

အခန်း ၃

## ထိုးကွင်းမင်ကြောင်ဆေးများ

အထက်ဆေးနှင့် အောက်ဆေး

ထိုးကွင်းမင်ကြောင်၏ အစာသည် မင်နှင့် ဆေးဝါး အစီ  
အရင် ရောစပ်ကာ ဂါထာမန္တုန်းများ၊ အင်းများ၊ တစ်ဦးတရာ  
ရည်ရွယ်ချက် ရှိုးသာ အရှပ်များကို ထိုနှုန်းခြင်းမှ စတင်ခဲ့  
ပေသည်။

ဦးကြောင်း၏ ပါပဟိန် ပြုအတ်တွင် ပါပဟိန် မင်းသား၏  
ပတ်ညန်းကို ကြည့်လျှင် တွေ့ရပါလိမ့်မည်။

“ဂဝံပုံပုံတိုး နတ်ကြီးလေးပါးဆေးကျားကြောင်ဝက်အိုင်  
အင်းကော်လဲ၊ တက္ကာက်မကျို့၊ ကိုယ်လုံးပြည့်နှုမိပြီ။ ဘယ်တေး  
ရှုံးမစုံး ရှုံးအဟန်ဆာယာနှင့် ဂါထာကိုနှီးပြီးလျှင် မြို့ရှိုးကို  
သာ ခုန်ရှုံးတော့မည်ဗျား....

“ရေး သည်တဲ့ ဂါထာဝက်အင်း၊ ထိုးကွင်း လက်ဖွဲ့  
ခါးလည့် ကျားကြောင်၊ ဆေးမြားမောင်နှင့်၊ အာစရိုး  
ခေါင်ချုပ်က ခုနှစ်အုပ် ဥံဖန်း၊ ထကြအောင် တင်ပါးကို  
လက်ပါးပုံတ် လုံးဆော်၍ မြို့ရှိုးကျော်အလွှားကို ပုံးကြောင်  
ကျားနှီး....

“ရော သည်တခါ၊ ခိုင်မာစေပဲ၊ ဖြူသစ်တပ်ကို၊ ကြုံကြုံ  
ခြေစုံ ပုပ်တည့်လို ခုန်ဘတ္တုဗုံးမည်။ စက်စုံအပ်ပြုပဲ၊ လည်ကုပ်က  
ငံး၊ ပခံးဆံးပိုးဟပ်တယ္ဗိုယ်၊ ဒေါင်းလည်ပြန်ပေါင်၊ ကြောင်  
ရင်း ဒါလီ၊ ဇော်ဂျိုးလက်ယာ၊ ဝိဇ္ဇာ လက်တဲ့၊ ဖရုံ့ဆွဲကျား၊  
တော်ပါးကမျှောက်၊ ခါးကော်ဘိုလူး၊ နဖူးပင့်ဘူး၊ တက်တူ  
လက်ဆွဲး၊ ပါးရိုးအိမ်မြောင်၊ ဆိုခဲ့ပြီး ဂက်ဟိတ်၊ ဆေးကျား  
ကြောင်အဖိပ်နှင့် ရိုးရိပ်မျှောမြင်အောင်”

ဂါထာမန္တ်ဖြင့် စိရင်ထားသော အပ်ကို အရေးခံအောက်  
တွင် မြှုပ်နှံထားသည်။ ဇူးကောင်းစေရန် ငံးရပ်၊ ပြေးလွှား  
ပုန်းလျှိုးတတ်စေရန် ပိုးဟပ်ရပ်၊ ရန်မာန် အနှစ်ရာယ်ကို ချင့်ချိန်  
ရှုံးကွင်းတတ်စေရန် ဒေါင်းလည်ပြန်ရပ်၊ အတက်ကောင်း  
အကျေကောင်းစေရန် ကြောင်ရှုပ်၊ မြို့ပုံးနိုင်စေရန် ဝိဇ္ဇာ  
ဇော်ဂျိုးရပ်၊ ခုန်လွှားတိုက်ခိုက်ရာတွင် အောင်မြင်စေရန် ကျား  
ရပ်၊ အမြင့်တက်တွင် ကျမ်းကျင်စေရန် မျောက်ရပ်၊ သူ့ဘပါး  
ကြောက်ရှုံးစေရန် ဘီလူးရပ်၊ ပေါ့ပါး ညင်သာစေရန် ပင့်ကူ  
ရပ်၊ ရန်သူ ရှားမတွေ့စေရန်၊ တေတေပေပေ နေတတ်စေရန်  
တက်တူရပ်၊ မျက် နှာ ကြက် ကိုပင် ကပ် နေ နိုင် သည် အထိ  
အ တွေ့အကပ် ကောင်းစေရန် အိမ်မြောင်ရပ် စသည်တို့ကို  
ထိုးနှုံးရာတွင် ဟသ်ပြဒါးချေည်းဖြစ်စေ မင်ချည်းဖြစ်စေ  
ထုံးချွှုံးမရပါ။

ကျည်းကန်ရှင်ကြီး ရှင်နန္ဒမာဇာုံး ပကားမ ပတ္တနာ (ရွှေတိ  
ဂုံမြှုံးဘွဲ့ ဆုတောင်း) တွင် အောက်ပါအတိုင်း ဖော်ပြထား  
သည်။

“ပန်းပေါင်းမင်းပေါင်း၊ ဂမုန်းပေါင်း၊ ကြိုတ်ပေါင်း၊ အိပ်  
ပေါင်း၊ အမြှေတေပေါင်း၊ ပြန်ပေါင်း ကျိုးပေါင်း၊ သည်းခြေ

ပေါင်း၊ စွဲယ်ပေါင်း၊ နက်ပေါင်း ခွက်ပေါင်းအစုံ၊ ကုံကုမ္ပဏီရေ အုပ်း၊ ကက္ခာက မျဉ်းဆေးအကျော်၊ သန ထော် အနုံ ဘတ်၊ အရပ်ရပ်ဆေးရှိးအနေတွင်၊ သည်းခြေစုံရာစုံရာပက်၍၊ မင်္ဂလာ မင်နှီး မဟာဆိတ္တြုဖြင့်”။

ပါပို့နှင်းသား၏ ပတ်ညွှန်းတွင် ဖော်ပြုသော အရှုပ် များကို အထက်တွင် ဖော်ပြုခဲ့သော “ပေါင်း” များအပြင် ရွှေးပါးခက်ခဲ့သော ဆေးဝါးများ ထည့်သွင်း ဖော်စပ်ကာ ဂါထာ မန္တာများ စုတ်၍ နက္ခတ်သင့်သော အချိန်တွင် ထိုးနှံ ရရှု လုတ္တိုး မထိုးနိုင်ပေ။ ငွေ့ချို့သော်လည်း ဆေးဝါးမှစုံ ဆေးဝါးစုံပြားလည်း ငွေ့မပေးနိုင်။ ဆေးဝါးငွေ့ကြား ပြည့်စုံ စေကာမူ နက္ခတ်မကြုံ စသည်တို့ကြောင့် အလွယ်တကူမထိုး နိုင်ကြပေ။

ထိုကဲ့သို့ အစီအရင်ပြုလုပ်သော ဆေးများကို အထက်ဆေး အောက်ဆေးဟူ၍ ခွဲခြားထားပေသည်။

### အထက်ဆေးသုံးမျိုး

အထက်ဆေး အောက်ဆေး ခွဲခြားထားရှု၍ အထက်ဆေး သုံးပါး အောက်ဆေး နှစ်ပါးဟူ၍ ရှုပါသည်။

အထက်ဆေး သုံးပါးတွင် ဘုရားဆေး၊ သကြားနတ်ပြဟ္မာ ဆေးနှင့် ပို့စွဲစာရသော အထက်လမ်း မှုံးအတတ်ပညာ ဆိုင်ရာ ဆေးများပါဝင်ပေသည်။

## (၁) ဘုရားဆေး

ဘုရားဆေးအမျိုးအစားတွင် နှစ်ကျိပ်ရှစ်ဆဲ ဘုရားဆေး၊ ဘုရားငါးဆူဆေး၊ ဘုရားလေးဆူဆေး၊ ရှင်သိုံလို ဆေးနှင့် ရှင်ဥပဂ္ဂတေဆေး ဟူ၍ ပါဝင်ပေသည်။

ဘုရားဆေး ဖော်စပ်ရန် မီခန္ဓာသေးဖက်များဖြစ်ကြသော အေတိပ္ပါယ်၊ လေးညွှန်း နှံသာမျိုး၊ ပန်းမျိုး၊ စသည်တို့ကို မြတ်စွာဘုရား၏ ဂါထာဓတ်များ၊ နှဲတ်ကမ္မတ်တော်များကျူး၊ ရင့်၍ လည်းကောင်း၊ မန်းမှုတ်၍ လည်းကောင်း၊ ဖော်စပ် သည်။

## (၂) နှုတ်မှုံးဆေး

နှုတ်မှုံးဆေး အမျိုးအစားတွင် သီကြား ဦးသျောင်ဆေး၊ အသူရို့နှုတ်ဆေး၊ နှုတ်ကြီးလေးပါးဆေး၊ ငါးပါးဆေး၊ သူရသုတေ နှုတ်ဆေးနှင့် အော်ခနှစ်ပါးဆေးတို့ ပါဝင်ကြပေသည်။

ယင်းဆေးတို့ကို ဖော်စပ်ရာတွင်လည်း ဘုရားဆေး ကဏ္ဍတွင် ဖော်ပြခဲ့ပြီးဖြစ်သော မီန္ဇာသေးမယ်များ စုဆောင်း ထုတေကာ သက်ဆိုင်ရာ နှုတ်ဂါထာများ မန်းမှုတ်ရသည်။

## (၃) ဝိဇ္ဇာမှုံးဆေး

ဝိဇ္ဇာမှုံးဆေး အမျိုးအစား၌ ရသွေးလေးပါးဆေး၊ ဝိဇ္ဇာ လေးပါးဆေးနှင့် အော်ကျိုးဆေးတို့ပါဝင်ကြပေသည်။

ဆေးဖော်စပ်သောအခါ အထက်တွင် ဖော်ပြခဲ့ ပြီးသော မီန္ဇာသေးများဖြင့် ဝိဇ္ဇာယမ မန္တန်များ ကျူးရင့်ကာ ဖော်စပ် စီရင်ရပေ၏။ ဤသည်တို့ကား အထက် ဆေး သုံးပါး ပေတည်း။

## အောက်ဆေးနှစ်မျိုး

အောက်ဆေးနှစ်မျိုး ပါယသို့ သူချုပ်ဆေးအမျိုး အစားအမျိုး ပါသည်။ မန်သို့ လာသံလာဘ ရွှေ့လန်းစေသောဆေးကား ကိုယ်ပေါ်တွင် အထိုးအနှစ်မရှိအသာကြာင့် မပါဝင်ပေ။

### ကာယသို့ ကိုယ်ခံဆေး

ကိုယ်ခံဆေးအမျိုး အစားတွင် ပေါ်ရှိသူ့အဆေး၊ အာဇာ့သ ဝကဆေး၊ အပါးသုံးဆယ်ခံဆေး၊ အပါးတစ်ရဲဆေး၊ မြို့က်ဘက်ရှုင်မဆေး၊ အနောက်ဘက်ရှုင်မဆေး၊ စသည်ဖြင့် အမည်အမျိုးမျိုးကဲပြားသော်ဖြားလည်း ချုပ်လိုက်သော်အောက်ပါ ခြောက်မျိုးသာရှိပေ၏။

ယင်းတို့မှာ –

- (c) အမြိုက်များကို စုပေါင်း ဖော် စပ် ထားသော “မတေပါင်း”။
- (j) အစွဲယ်မျိုးစုံကို စုပေါင်းထားသော စွဲယ်ပေါင်း။
- (k) ဆေးရုံးကြီး ဖြီး။
- (l) ပ၊ ဧ၊ တာ၊ စ နှင့် ပဋိမ ဆေးရုံးကြီး။
- (m) ဂမြို့ရ ဆေးရုံးကြီး။
- (n) ထားနှုန်းဆေးရုံးကြီးဟု၍ ဖြစ်ကြပေသည်။  
ပထမ ဆေးရုံးကြီး၊ ဒုတိယ ဆေးရုံးကြီး၊ တတိယဆေးရုံးကြီး၊ တတူထွေဆေးရုံးကြီး၊ ပဋိမ ဆေးရုံးကြီးဟု ခေါ်သော

ငါးမည်ရ ဆေးရိုးကြီး “ပုဂံဆေးရိုးကြီး” ဟူ၍လည်း ခေါ်တွင်ပေသေး၏။

ထိဒိန္ဒ ဆေးရိုးကြီးကိုလည်း “အနီးမဆေးရိုးကြီး”ဟူခေါ်သေး၏။ ယင်းတိုကို မိမိနှာ ဆေးဖက်ဝင် ပစ္စည်းများနှင့် ပေါင်းကာ သက်ဆိုင်ရာ ဂါထာများ မန်းမှတ်ရပေသည်။

### ပီယသိဒ္ဓဆေး

ပီယသိဒ္ဓ (သူတပါးက မိမိအား ချစ်ခင်စေသော) ဆေးများတွင် ငါးမျိုးခဲ့ခြားထား၏။

ယင်းတို့မှာ -

- (၁) ပန်းမျိုးစုံကို စုပေါင်းထားသော ပန်းပေါင်း။
- (၂) ဂမုန်းမျိုးစုံကို စုပေါင်းထားသည့် ဂမုန်းပေါင်း။
- (၃) မဟာဗုဒ္ဓိုင် အချုပ်တော်ဆေး။
- (၄) စူလမုက္ပါ အချုပ်တော်ဆေး။
- (၅) သမားအချုပ်တော်ဆေး ဟူ၍ ဖြစ်ကြောပသည်။

ဆေးဖော်စပ်လျှင် မိမိနှာဆေးများတွင် အလိုက့်ရှု တပါးပါးကို ထည့်သွင်းဖော်သည်။ အထူးအားဖြင့် နတ်မျာ်ဆေးကဏ္ဍား ပါဝင်ခုံသော သူ့ရသယတီဆေး၊ ဒေဝါဂါးပါးဆေးများ ကို ပီယဆေး (မျက်နှာပွင့်ဆေး၊ သူ့ချုပ်ဆေး) ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြုတတ်ကြသေးသည်။<sup>၆၄</sup>

ထိုးဆေးများကို လူ၏ ကိုယ်ခန္ဓာတ်၏ ထိုးနှုန်းသောအခါ ဟသ်ပြုဒါးဖြစ်စေ မှိုင်းဖြစ်စေ ရောစပ်ပြီး ရှစ်ခုစုတ်၊ ၁၂ ခု

၆၄။ နိုးသံ-အောင်းဆလေး၏ မှတ်စုံမှ ကောက်နှုတ်ချက်၊ ဆေးဆရာ ဦးဥာဏ်ခိုလ်။

စုတ်တိဖြင့် ထိုးနှံကြပါသည်။ ဟသ္ထပြဒါးသည် အနီရောင်ရှု မူးသည် အမည်းရောင် ရရှိ၏။

ဆေးနီသည် အသားဖြူသော တောင်ပေါ်သား အအေးပိုင်းသားတို့တွင် ကြောရှည်ထင်ရှား တည်ရှိနေသည်။ လူပတ်တယ်သည်။ အသားမည်းသူ ညီသူတို့တွင်မူ ဆေးနီသည် ကြောရှည် မပေါ်လွင်သည့် အတွက် မူးပိုင်း(မင်)ဖြင့်သာ အထိုးများကြပေ၏။

ဤမှတပါး ယုတ်နိမ့်သော အနေအထိုင်၊ ယုတ်ညွံသော အပြုအမှနင့် ရည်ရှယ်ချက်များသာ ပြည့်လျမ်း နေသည်ဟု ယူဆခြင်းခံရသော အောက်လမ်း ဆရာများ အသုံးပြုသော ဆေးများရှိသေးသော်လည်း အကျိုးရှိဖွှာ်မဖြင့်သောကြောင့် ချုပ်လှပ်ခဲ့ပါသည်။

### သိမ္မားဆေးများ၏ အာနီသင်

အထက်ပါဆေးများ စုဆောင်းပုံ စိရင်ပုံများကို တင်ပြပါ ဦးမည်။ သစ်ပင်များပေါ်တောင်သာ ပေါက်ရောက် ကြီးပူးသော “ကျိုးပေါင်း”ပင် တမူးသည် မြန်မာနိုင်ငံ အနုံအပြားတွင် ရှိ၏။ အပင်ကြီးတိုင်းကို မြှုပ်ရှင်သန်လေ့ ရှိသည်။ ထိုးကြောင့် သရက်ပင်တွင် ပေါက်သော ကျိုးပေါင်း၊ ကူကူးပင်တွင် ပေါက်သော ကျိုးပေါင်း၊ ဖျောက်ဆိပ်ပင်တွင် ပေါက်သော ကျိုးပေါင်း စသည်ဖြင့် မြှုပ်တင်းရာအပင်ကိုစွဲ၍ အမည်ကဲလေ့ရှိ၏။

ထိုကျိုးပေါင်းတရာ စုဆောင်းရှု ဆေးဝါး ဖော်စပ်ရန် စီစဉ်ထား သူသည် ကျိုးပေါင်းရှာ့ရန် ထွက်တိုင်း သတ်မှတ်

ထားသော ဂါထာကို ရွှေတ်ဖတ်သွားရသည်။ ထိုနည်းတူးပို့အခြား ဆေးများအတွက် အခြားဆေးမယ်များ ရှု ဖွံ့ဖြိုးသွားသွားများအတွက်လည်း သက်ဆိုင်ရာ ဂါထာများရှိ၏။

ပုံစံအေးဖြင့် ကျိုးပေါင်းတရာ့ပါသောဆေး ဖော်စပ်သည် ဆိုပါစို့။ ကျိုးပေါင်းတရာ့ကို စုပေါင်းအမှုနှင့်ကြိတ်သည်ဖြစ်စေ၊ အဆတာင့်ပြုသည် ဖြစ်စေ ထိုသွေးဆောင်ရွက်ချိန်တွင် သက် ဆိုင်ရာ မန္တန်ကို ဉားခံကာ ရွှေတ်ရသည်။ ထို့ဆေးများကို သိဒ္ဓါ တင်မည် ရှိသောအခါတွင် ပွင့်ခတ်မှုပြီးသော မြတ်စွာဘုရား တို့၏ အမိန့်ခတ်ဟုဆိုကာ ဆေးစောင့်နတ်ကို ခေါ်၍ ဆေး အပ်သည်။ ရတနာသုံးပါး၏ ဂုဏ်ခတ်ဖြင့် သိဒ္ဓါတင်သည် အခါ တင်သည်။

သိဒ္ဓါဂ်ပြီးသော ဆေးများကို အခါသင့် နက္ခတ်သင့်ဖြင့် ဟသုပြဒါးဖြစ်စေ၊ မင်္ဂလာကြောင်းရော်နာကာ ဆေးကြေးသည် ဟူ၍ ရှိသေး၏။ သမ္မာဒေဝ နတ်ခင်းများ အမိန့်ပါသည့်အခါ ပါ၏။ သက်ဆိုင်ရာ ဆေးစောင့်နတ်၏ အမည် ပါသည့်အခါ ပါ၏။ ဆေး၏အစွမ်းသွေးဆိုးလည်း ပါဝင်၏။

ထိုးနှင့်ချိန်တွင်လည်း ထိုးနှင့်ပေးသော ဆရာက ရွှေတ်ဆိုရှုမည် ဂါထာ မန္တန်များတွင် နတ်များ၊ ဘီလူးများ၏ အမည်များ ပါဝင်ပေသည်။ တခါတရရုတွင် ဆေးထိုး ခံရသူပါ ရွှေတ်ဆိုရ တတ်၏။

မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းမလေးတင် တဇ္ဇာသရဲများ၊ စုန်းကေဝ ဇော်နှီများ ပြီးတာအဆင့်ရှိ နတ်များနှင့် သမ္မာ ဒေဝ နတ်များသည် ကျယ်ကျယ်ပန့်ပြန့် နေရာယူခဲ့ကြဖူးပေ သည်။ ထိုကြောင့် နတ်အစောင့်အရွှောက်ဖြင့် စီရင်သည် ဆိုသော ဆေးများကို အမှုန်ပင် နတ်များ ဘီလူးများစသော

သက်ဆိုင်ရာ ဆေးစောင့်များက စောင့်ရှာက်လျက်ရှိသည်ဟု ယုံကြည်သူများ ရှိခဲ့ဖူးပါသည်။

ထို့သို့ ယုံကြည်ရေရန်ကြီးကျယ်သော အခင်းအကျင်းများ စီမံသည်။ ခမ်းနားသော အာဆာင်အာယာင်များ ထည့်သွေးထားသည်။ ထို့ကြောင့် ယုံကြည်သည့်အလောက် ဆေးစွမ်းမပြုယောရန် မီးနေအိမ်သို့ မလာသူများ၊ မီးနေအိမ်မှ အစားအသုဘ အိမ်မှ အစားကို ရှောင်သူများ၊ အသုဘ ယာသီးမထမ်းသူများ၊ အသုဘ မဗိုးသူများ များစွာရှိပေသည်။

အခြားနည်းဖြင့် ယုံကြည်သူများ ရှိခဲ့ဖူးပုံကိုလည်း ဆရာတိုး ဦးကြားထွန်း၏ “ယော” စာအုပ်တွင်

“ဂမုန်းဂိုဏ်း ဟူ၍လည်း ရှိသေး၏။ အထက်နှင့် များစောင့်ရှာက်သည့်ဆိုသော ဂမုန်းဥ အမျိုးမျိုးကို ရှားဖွဲ့စွာဆောင်းရှု နတ်ပွဲများ (ငှက်ပျော်၊ အုန်းပွဲ) အကြီးအကျယ်ခင်းကျင်း စိစဉ်ကာ ဂမုန်းဆေးများကို ကိုယ်ခန္ဓာ၏ အရေးကြီးသော အစိတ်အပိုင်းများတွင် ထိုးကြသည်။ ဂမုန်းဂိုဏ်း၏ ဆေးရောင်မှာ ဟသုပြီး၊ အနီးရောင်နှင့် ရောစပ် ဖျော်ထားသောကြောင့် ထိုးထားသော ဆေးများမှာ နှစ်လျက်ရှိ၏။...

“အနည်းဆုံး သုံးဂိုဏ်း ထိုးနံထားလျှင် ကိုယ်လုံးသည် ပယောဂများ မနေ့ငှံယူက်နိုင်ဟု ဆိုသည်။ ငါးဂိုဏ်း၊ ခုနှစ်ဂိုဏ်း၊ ကုံးဂိုဏ်း၊ ၁၂ ဂိုဏ်း စသည်ဖြင့် အဆင့်ဆင့် မြင်တက်သွား၏။ ဂိုဏ်းများများ ထိုးနံ ထားလေလေ ဉှေ့လာတန်ခိုးပို၍ ထက်မြေက်လေလေ ဖြစ်သည် ဆို၏။”

ဟူ၍ ရွှေးက ယောဇာသတင် ထိုးကြင်းမင်္ဂလာကြောင်နှင့်ဆက်နှံယ်  
ဆေးများအပေါ် စွဲလမ်းခဲ့ကြဖူးပံ့ကို ဖော်ပြထား၏။

ထိုးအောင်မှုပင် ဆေးတမျိုးအကြောင်းကို ဤသို့ဖော်ပြ  
ထားပါသည်။

“အခိုင်အပုံ ပေါ့ပါးရေးအတွက် မြောက်ဘက်ရှင်မ  
ဆေးကို ထိုးနံတတ်ကြ၏။ သို့ရာတွင် ယင်းဆေးသည်  
ခိုးရှုက် စေတတ်သော သူခိုးဆေးဖြစ်၍ လူမသုံးကြ  
တော့သောကြောင့် ကွယ်ပျောက်သွားပြီ အပြော  
ရှိ၏”။

ဗုံးတို့သိချင်း တပိုဒ်တွင်ကား ခိုးတတ် သော ဆေးကို  
ကြောင်ဆေးဟု အောက်ပါအ တိုင်း ဖော်ပြထားသည်ကို  
တွေ့ဖူးသည်။

သျောင်ကြီးမွှေ့ပျိန်းသွား၊  
လားလားမှ မကြောင်၊  
မွေးမယ်ရှင် “ငါအိမ်တွင်းက၊  
ဆင်းကွဲယ်”တဲ့နှင့်လေ့။  
ဘယ့်တွေ့ကြောင့် မွေးမယ်ရှင်၊  
ဆင်းကွဲယ်တဲ့နှင့်။

မြစ်ရှိယင် ရွှေသျောင်တုံးကို ဆုံးမပါလေး။  
နှင့်လူမှာ ကာလသားဟာမျိုး  
သောက်စားမှ တတ်နှစ်၊  
ဓားမြောင်ကို ခါမှာသူရ  
ခိုးတတ်တယ်ဆိုလေ့။  
ဆင်းကြပါဆို ငါတို့မှာ လူအိမ့်

---

ရှုံး “ဓား” ဦးကြောထွန်း၊ စာမျက်နှာ ၂၀၀။

အမှုကို ရှိသောရတယ်၊ ဆင်းကြပါလေး။  
 မွှေးမယ်ရှင် ကျွန်ုပ်ပြောမယ်၊  
 သဘောကျ နားထောင်၊  
 လက်ညီးမှာ ကြောင်ညီနောင်ကြောင့်၊  
 သန်းခေါင်ကျော် လေပြော၊ ခိုးရသလေး။  
 ငါဆိုယ် စိတ်မဆိုးနဲ့၊  
 ခိုးတတ်တဲ့ ကြောင်ညီနောင်၊  
 မကြအောင် အမေပြောမယ်၊  
 ဘောနှင့် နားထောင်လဲ့။  
 မကြအောင် လက်ညီးကို ရှေ့ဆောင်လို့  
 ကြောင်နှစ်ကောင် သည်မျက်လုံးကို၊  
 စုံဖောက်စွဲလေး။  
 တိုက်တင်းလဲ့ဘ် ခတ်ခြေချုပ်း၊  
 ထိုးကွင်းကျော် ဆိုတဲ့ကြောင်  
 ရွှေတထောင် ပျို့မောင်ပေးလို့ ထိုးရသမလေး။  
 ပိုင်းညီနောင် ကြောင်တန်ခိုး၊  
 နှီးလိုက်ယ် ရှိန်းဆာယာ၊  
 ရွှေဖြစ်ယ် ကျော်တစောပေါ့  
 အောချုပိုက်စွာလဲ့။  
 မွှေးမာတာ  
 သေးသေးရယ် မထင်ပါနှင့်၊  
 ဆယ့်ငါးတာ တပ်တိုင်များကို၊  
 လွှားထွောက်တဲ့ဆေး။<sup>၁၄</sup>  
 မအောနှင့် သမီး အခါ အချ ပြောကြရာ့ ကြောင်ဆေး  
 ၇၆။ “ကမ္မာဗျာယျာဉ်” ဒော်ရှိုး မင်းထုဝယ်၊ ဦးဆာ၊ ဓမ္မကို့ဌာ ဤ။

အပေါ်တဲ့ အဘယ်မျှ အမှုစ်တင်ထားပံ့ကို ပေါ်လှင် စေချင်  
သောကြောင် အစအဆုံးဖော်ပြေးခြင်းဖြစ်ပါသည်။

ရွှေဘုံဆိပ်ခွန်ရွှာ ကောက်စိုက် သီချင်း များတွင်လည်း  
အလားတဲ့ တေးတုပ်ကို တွေ့ရပါသေးသည်။

ဟိုက်ဆိုလို့ ပေါင်ကို ပုတ်တယ်

တိုးထုတ် ပြီးခုန်လေ့။

ကြောင်ကိုယုလို ခုန်လိုက်စမ်းကွယ်

ကိုးတောင်ပြေ့ (ပည့်) နှုန်း။။။

ထိုမှတပါး သူရဲ့အစုံဟန်ချင်းတုပ်ကို တွေ့ရပါသေးသည်။  
အင်းအိုင်ခါးလှည့်၊ လက်ဖွဲ့မဏ်ရား ဆေးဝါး အစီရင်များကို  
အား မ ကိုး ကြောင်း ဖော်ပြုထား သော် လည်း ယင်းတို့ကို  
ယုံကြည် အားထားသူများ ရှို့ကြောင်း သွယ်ပိုက် ဖော်ပြရာ  
ရောက်ပေသည်။

“ထားလုံမီးပေါက် ဗုံးအဇာမြာက်၊ ရုပ်နာမ် ကိုယ်  
ပျောက် အတင်တင်၊ ငါတိကိုယ်တွင် ဆန်တခါးမျှ  
မြှုပ်နှံမထိုး သိမိုလုံး။ ရွှေဘုံနှုန်းတော် ဟု့ကိုးတဲ့ ကျွန်း  
ရင်း။ ဒါနောက် ပုဂ္ဂိုက် မြေပြင်အမျှ ဝိုင်းလာစေး။  
ထောင်းထောင်းကြအောင်ချေကာဖြတ်လို့....”။။

ထိုမှတဖန် ကျေည်းကန်ရှင်ကြီး ရှင်နှုန်းခေါ် မေတ္တာစာ  
စာစုမှာပင် မင်ကြောင်ရပ် အမျိုးမျိုးကို့ဖော်ပြယ်း တကယ်  
စွမ်းလေဟန် ရေးဖွဲ့သားပြန်ပါသေးသည်။

“သာမဏေကျော် သီရိစက်း၊ ကပတ်ကွဲက် သရေကြား

၃၇။ “စေတုဘာသာ ဓာတ်ကဗျာများ” ဦးမောင်မောင်ထင် (မဟာဘဒ္ဒာ)၊

စာမျက်နှာ ၂၃။

၃၈။ “သီချင်းမေသာ” ရုထိယော်း ဦးမြို့လတ်း စာမျက်နှာ ၄၉။

ကတ္တရနှင့် စမ္မာနဝါ ဘီလူးက်၊ အက္ခရာဆေးလုံး ဝါကြိတ်လိမ့်  
အမျက်၊ ဂဏ်းတွေ အဆင်းအတက်၊ ဂါထာမအဲနှင့် တွေ့ရုံလျက်၊  
အင်းကွဲက်ပုံး အသေအခွဲတွေ ဆင်သွား မြင်းသွား ဗိုလ်သွား  
ရထားတိုက်၊ အလိုက်သုတေ အနေဖံတွင် ဖက်လက်၍ လက်ဝါ  
ဘက်ကား ကျားညီနောင်၊ လကျိုးပေါင်မှာ အမိမြေပြောင်တွေ  
အဆင်းအတက်၊ နားရွှေက်မှာ လိပ်ပြောတောင်၊ ထိပ်ပြောင်မှာ  
ကြက်ခြေရှင်၊ အ ဆစ် ဟူသမျှမှာ သူ ညာ တွေ အလုံးလုံး  
ပခုံးနှင့် လည်ကုပ်မှာ အငြွှမ်း ဆယ့်နှစ်ခွင့်၊ ကျောပြောင်မှာ  
စမ္မာနဝါပြောသွား၊ အာစပ်နှင့် နှိုတ် ရေး မှာ သော်တို့။ အပြန်  
အလုန် ဆံစပ်မှာ တိုးလာမှာလောဇာ၊ မြင်ကောင်းရာဟူသမျှ  
တခွင့်မှာ အင်းစီးကျား၊ တဟန်းဟန်း သလုံးသား နှစ်သက်က  
တက်ကြဟန်၊ ဆင်းကြဟန် မျောက်ကလေးတွေ စီရရီ၊ လက်ဖျုံ  
အီမှာ ဆေးနီနှင့် စာကြောင်းတွေ၊ နေဝှင်ကြောင် မြိုင်း  
ကြောင်၊ ခီးကြောင်၊ တိုးကြောင်၊ သီးကြောင်၊ ဗားနှုံကြောင်၊  
ခါးပတ် ကြောင်၊ ခါးပြုတ် ကြောင်၊ မိုးမျှောင် ကျောင်  
ပက်လက်၊ စားခွက်နှိုက် ဆံလျက်ကိုက်၊ မြီးချင်းဆိုက် ခေါင်း  
ချင်းတိုက်၊ အရွှေလိုက် ကြောင်အလန်၊ ဂဝံပုံ ပုံတီး၊ ကျား  
ဘလူးကြိုးအင်းစီးပြည်လုံးမွှေးကောသရာဇာ စံခွန်စိုက်၊ ထိုက်  
ဖလိုကြောင်၊ သူကောင်ချို့ ကြောင်ဒါလီ၊ ညောင်ဘီလာယဝါ  
ကိုးလုံးဝ အထွေထွေ၊ အခြေအကွင်းတို့ကို ကိုယ်တင်းပြည့်  
အထုတ်ထုတ်၊ တရာစပ် တင်းကြမ်း အလျမ်းသား စိတ်ရှုံး၍  
ရှိန်းအုံဆာယာ အစုံပါနှင့် လာရော့၊ ယောကျိုးကောင်း၊  
အလောင်းမင်း တရားကြီး၏ ကျွန်းသေနတ်ဝန် တွေ့နှုန်းထိုက်  
ဆထုတ်ထောင်ရာဝင်၊ ထိုးမဝင် ခုတ်မရှု ပြီးစီးလှသော”<sup>၁၈</sup>

ရှုံး “ကျိုးကောင်းပြီးမပေါ်ဘာနှင့်ခက်ခေါ်မြေ” ဆရာ့သား၊ စာမျက်နှာ၊ ၄၃။

ထို့အေးများသည် ဆိုခဲ့သည့်အတိုင်း အမှန်ပင် စွမ်းပါသလော။ ဓားနှင့်ထိုး ဓားကျိုးရှု လျှော့ခွဲပါသလော။

ပုံစံတူပြုပါမည်။ အပါးသုံးဆယ်ဆေး ဟူသည် ဓားလုံသေနတ်၊ ဒုံးလေး၊ တံတောင်၊ တင်းပုတ်၊ ဖနောင်၊ ဒုံးသည့်ဖြင့် လူကို ကျိုးပဲ သေကြေစေနိုင်သော လက်နက် အပါးသုံးဆယ် “ပီး”သည်ဟု၏။ ဓားဖြင့်ခုံတူလျှင် မပြတ်မရ။ လုံဖြင့် ထိုးလျှင် မရှုံးမပေါ်က်။ အုတ်ကျောက်ဖြင့် ပစ်ပေါ်က်လျှင် မကွဲမပြဲ။ ထိုကဲသိ အယူရှုံးကာ အစီအရင်များဖြင့် ထိုးနှုံးကြ၏။ အမှန်ပင် “ပီး” (ပြီး)ပါသလော။ အဖြေမှာ မပြီးပါဟ၏။

ပါးပေါ်ပြောဒဏာရီတွင် ဗျာတိပို့တွဲ ဇော်ရှိဖို့လိုဝင်သားစားသောကြောင့် ရှိန်းဆာယာ ပိုမောက်ကာ ကိုယ်ပျောက်သည်။ စွမ်းအင်ဗလကြီးမှားသည်၊ ပီးသည်ဟု ဆို၏။ ဗျာတိနှင့် မယ်ဝဏ္ဏ၏ သားများမှာလည်း လူစွမ်းကောင်းနှင့် ဘီလူးမရှုံးသားများမှို့ စွမ်းသည် ဆိုပြန်၏။ သို့သော် လူနှင့်ဘီလူးမတဲ့သင့်မြတ်ပြီး ဖွားသော ပဒကုသလုမှာ မိခင်ဘီလူးမကြောင့် စွမ်းသည်၊ ရှိန်းပြီးသည်ဟု မတွေ့ဖူးပေ။

ထို့ပြင် ဗားမံ့ဆရာတော် ကိုယ်ပျောက်အင်းကို ကျောင်းသား၏ နုဖူးတွင် “မုန်ကူ” စေပြီး ဘုရင့် စားတော်ပွဲကို ဝင်စားနိုင်းကြောင်း ယုံတမ်းစကားအဖြစ်သာ ဖတ်ရုပ်းပေသည်။

သို့ဖြစ်လျှင် အဘယ်ကဲ့သို့ စွမ်းသည် ပီးသည် ဟူသော အယူအစွဲများ ပေါ်ပေါက်လာရသနည်း မေးစာရွှေ့ပေ၏။

ငရှတ်သီးကိုစားလျှင် စပ်၏၊ ပုံ၏။ နမ်းကြည့်လျှင် မွန်၏။ ကိုင်သော် ပုံ၏။ ဘီလူးသည် ကြုံမံ့တမ်း ကြုံခိုင်၏။ ရဲရင့်၏။ သာမန် ထို့ခိုတ်တိုက်ခိုက်သော် အလွယ်ဖြင့်မရ။ ထို့ဘီလူး၏

အရှပ်ကို ရေးထိုးရသော ယင်း၏ စွမ်းအင်ကို အငြေအသက်မျှ  
ဖြစ်စေရရာ၏ဟု ယူဆကာ ဘီလူးရှုပ်ထိုးခြင်းဖြစ်နိုင်ပေသည်။

ထိုနှင့်တူပင် အခြားပိုးများ တံရစွာနှင့် အကောင်  
များ၏ ပို့ကို ထိုးနှုန်းများလည်း ယင်းတို့၏ စွမ်းအားကို ရည်  
ညွှန်းခြင်း ဖြစ်ပေသည်။

အထက်တွင် အရည်းကြီးတို့ အငြောင်းကို ဖော်ပြခဲ့ပြီး  
ပါပြီ။ ထိုသူတို့သည် အတိုက်အခိုက် အသတ်အပုတ်သူ  
လောက်နေရာ ကြုံခိုင်သုန္တမ်း၏။ ကျွမ်းကျင်၏။ တော်ရုံး  
တန်ရုံး စွမ်းပကားဖြင့် အရည်းကြီးများကို သတ်ပုတ် တိုက်  
ခိုက်၍ မနိုင်နိုင်ပေ။

နိုင်ငံအန္တရောက်ရှိသူးသော ထိုအရည်းကြီးများ၏ကြုံခိုင်  
သုန္တမ်းခြင်း၊ သတ်ပုတ်တိုက်ခိုက်မှ ကျွမ်းကျင်ခြင်း၊ အရှေ့သို့  
အတိမ်း လျင်မြန် ဖြတ်လတ် ခြင်းတို့ကို မြင်ရသော လူပြီးနှံး  
များသည် အရည်းကြီးတို့၏ တတ်ပုန်လိမ္မားခြင်း၊ ထက်မြှက်  
ခြင်းကား နိစ္စဝါ လေ့ကျင့် ဆည်းပူး နေသောကြောင့်သာဟု  
မတွေး။ ယင်းတို့၏ ကိုယ်တွင် ထိုးနှုန်းသားသော အရှပ်များ၊  
အင်းများ၏ အစွမ်းကြောင့်ဟု ထင်မြှင်ကာ လိုက်လဲတုပ်  
ထိုးနှုန်းခြင်းလည်း တကြောင်းပါဝင်သည်။

အရည်းကြီးများ ကိုယ်တိုင်က စားပေါက်ထွင်ခြင်းလည်း  
ပါမည်။ မြင်သူတို့ အထင်ကြီး ကြောက်လန်းစေသောကြောင့်  
လည်း အချို့ လိုက်လဲထိုးနှုန်းခြင်းလည်း ပါဝင်ပေမည်။

အင်းဝသံဃာန်သားသည် တော်ပလူ လယ်ပြင်သို့ သံသာ  
တော်များကို ဆွမ်းကပ်မည့်ဟန် ပင့်ဖိတ်ပြီး လုပ်ကြပစ်ခြင်းများ  
တိုက်ရေး ခိုက်ရေး ကျွမ်းကျင် ထက်မြှက်သော အရည်းကြီး  
များကို ကြောက်သောကြောင့် ရှင်းပစ်ခြင်း ဖြစ်ပေမည်။

ထိုးသိဒ္ဓိဆေးများ အမှန် စွမ်းသည် ဆိုလျှင် ထိုးဆေးများကို ဦးဆောင် စီရင်ပြီး ထိုနှင့်ပေးသော အရည်းကြီးများ သေဆုံး မကုန်တန်ရာ။

လာဘ်လာဘ ပေါ်များ စေလိုးသာကြောင့် ရွှေ့သို့ ဆိုလျှင် ဆေးကို ထိုး၏။ ထိုးဆေးကလေး ထိုးကာမျှဖြင့် လာဘ်လာဘ ပေါ်များသည် ဆိုလျှင် ရွှေ့သို့လို မဖြစ်မီက ကောင်းမှုမျိုး ပါရမီမျိုးကို ရွှေ့သို့လိုကဲ့သို့ မည်သူ့မျှ ကြိုးစားဖြည့်ဆည်း မနေကြတော့ပဲ ဆေးချည်း ထိုးနေကြမည်သာ ဖြစ်၏။

ထိုးကြောင့် အရပ်များ၊ အင်းများ၊ စမများနှင့် ယင်းတို့ အတွက် စီရင်သော ဆေးများ စွမ်းသည်ဆိုခြင်းမှာ စွဲလမ်း မှုသာ ဖြစ်ဖွှုယ်ရှိပါသည်။

တုတိပြီးဆေး ထိုးထားသာကြောင့် တုတိပြီးသည် ထင် နေသူသည် ဆေးအားကိုဖြင့် ရဲရင့်နေ၏။ လုပ်ရဲ၊ ကိုင်ရဲ၊ ပြောရဲ၊ ဆုံးရဲ ဖြစ်နေ၏။ အခြား ကာယသိဒ္ဓိဆေးများလည်း ထွေအတူပင်။

ပီယသိဒ္ဓိဆေး ထိုးနှင့်ထားသူကလည်း ဆေးမထိုးမီက မေးမရ ဖြစ်နေခဲ့ပြားသောလည်း ဆေးထိုးအပြီးတွင် ပြောရဲဆုံးရှိလာသည်။ ထိုအခါ အာစ၊ လျှော့၊ ကောင်းလာသည်။ ဤသို့ဖြင့် အဆင်ပြေသောအခါ ဆေးကြောင့်ဟု ပြုးမည်။ အဆင်ပြေသောအခါ ဆေးညံ့သည် မပြောပဲ မြှုပ်နှံနေ၏။

သီဗ္ဗာတွင် ထိုးခေတ်ထိုးအချိန်အခါက လူများ၏ စိတ်နေသောထား၊ ပတ်ဝန်းကျင်နှင့် လူအဖွဲ့အစည်းကို ယနေ့အမြှင့် ယနေ့ မျက်စိဖြင့် ပြန်ကြည့်လျှင် နားလည် သော့ပေါက်ရှိ အလှန်ခဲယဉ်းပါလိမ့်မည်။ ထိုးကြောင့် စာတတ်သူနည်းပါးသေး သောအခြေအနေ၊ အရည်းကြီးတို့၏ အလှည့်အပတ် အသိမ်း

အသင်းကောင်းသော အရှည်အချင်းတိန်င့်ပေါင်းခြံသောအခါ  
အင်းအိုင် ပါးလူညွှဲ လက်ဖွဲ့မန္တယားနင့် ဆေးဝါး အဆောင်  
အယောင်များကို လက်ခံယုံကြည်ခြင်းမှာ ထို့ခေါ် ထိုအခြေ  
အနေအရ ဖြစ်ကောင်းသည်ဟု ယူဆုံးပေသည်။

နောက်တော်ကြောင်းမှာကား ဆေးဝါးအစီအရင်ကို မစောင့်  
နိုင်သောကြောင်း အရှပ်ဆိုလျှင် ပြီးရောဟု ထိုးနှံသူများ ပေါ်  
လာခြင်း ဖြစ်၏။ သို့သော် အချည်းအနှစ်း မဖြစ်ခဲ့။ အစီ  
အရင်ဖြင့် ထိုးနှံသူကို အမြင်ခန့်သား သည်သာ ဖြစ်သည်။  
ဤသိမ်းမြန်မာဘာဌာန လမ်းရေး နယ်ပယ်တွင် ထိုးကွင်းမင်  
ကြောင် ပြုလာသည် အင်အားကြီးစွာ ဝင်ရောက် လွှမ်းမိုး  
လာခဲ့လေ၏။

အခိုး ၄

## ထိုးကွင်းမင်ကြောင်အမျိုးမျိုး

### မင်ကြောင်သုံးမျိုး

မြန်မာတို့တွင် လူ၏ ကိုယ်ခန္ဓာအန္တာ ဆေးမင်ကြောင်ထိုး  
ကြော်များ အခိုကအားဖြင့် သုံးမျိုးခဲ့ခြားနိုင်ပါသည်။ ယင်းတို့မှာ  
မျက်နှာတွင် ထိုးနှုံခြင်း၊ ခါးအထက်တွင် ထိုးနှုံခြင်းနှင့် ခါး  
အောက်တွင် ထိုးနှုံခြင်းဟူ၍ ဖြစ်ကြပေသည်။

### မျက်နှာတွင် ထိုးနှုံခြင်း

မြန်မာတို့တွင် မျက်နှာတနေရာမှာသာ ဆေးမင်ကြောင်  
ထိုးနှုံသူများ ရှိပေသည်။ ယင်းတို့ကိုချင်းအမျိုးသမီးများဟူ၍  
လူသီများသည်။

ယင်းတို့ မျက်နှာတွင် ဆေးမင်ကြောင်ထိုးခြင်းကို “ပါးရဲ  
ထိုးသည်”ဟု ခေါ်၍ ပါးရဲထိုးသာ ဒေသများကမူ “ပါးမည်း  
ထိုးသည်”ပါးထိုးသည်”ဟု ခေါ်ကြ၏။ ကယား၊ ကရင်၊ ချင်း၊  
ဓန်၊ မွန်၊ တောင်ရှိုး၊ ယောသား၊ မြန်မာ၊ ရခိုင်၊ ရှမ်းစသော  
မြန်မာ ယောကျိုး၊ များက ထိုးကွင်းရှိမှ ယောကျိုး ပါသ

သည်ဟု ယုံကြည်ကြသည့် နည်းတူ အမျိုးသမီးများ ကလည်း  
ပါးခို့မှ မိန်းမ (ချင်းအမျိုးသမီး) ပဲသသည်ဟူ၍ သဘောထား  
ကြ၏။

ချင်းပြည်နယ် အချို့နေရာများတွင် မျက်နှာတပြင်လုံး  
အပြည့်မဟုတ်သော “ပါးကြောင်”နှင့် “ပါးကျား”များလည်း  
ရှိသည်ဟု သိရ၏။ ချင်းပြည်နယ် တောင်ပိုင်း ဖြစ်သော  
မင်းတပ် မတူဝါဒသည့် ပါးရဲထိုးပုံမှာ “လျှို့ရှင်” ကို ချေ၍  
မီးခို့မိုင်းနှင့် ဖျော်ပြီး လူ၏ အရေခွဲပေါ်တွင် ကြိုမ်ဆူးဖြစ်စေ  
အဖျား မကျိုးနိုင်သော ဆူးတမျိုးမျိုးဖြင့် ဖြစ်စေ အသား  
ပေါက်အောင် ထိုးခြင်းဖြင့် ထိုးနံရသည်။။

သို့ဟုတွင် မကွဲ့တိုင်း စေတ္တာရှုမြို့နယ်၏ အများဆုံး  
လူဦးရေဖြစ်သော စေတ္တာရာ (မြေပြန်) ချင်းအမျိုးသမီးများ  
ပါးရဲထိုးပုံမှာမူ စုစုဖြင့် ထိုးခြင်းဖြစ်၏။

စေတ္တာရှုမြို့နယ်အတွင်း၌ မရင်းချင်းနှင့် လုံးပေါ်ချင်း၊  
ချင်းပုံချင်း၊ တောင်သူချင်း၊ မင်းကျေချင်းတို့ မို့တင်းနေထိုင်  
ကြရာ ယနေ့အချိန်တွင် အသက် ငြွှေ့နှစ် အထက် အမျိုး  
သမီးကြီး တထောင်ကျော်မျှတွင်သာ ပါးရဲ(ပါးမည်း) ရှိပေး  
တော့သည်။

ပါးရဲထိုးသော ရုံသီဥုံး အေးမြှုသော ဆောင်းလေးလ  
ဖြစ်၏။ သွေးထွေက်နည်း၍ သွေးတိတ်မြှုနယ်သော ရုံသီဥုံး  
ဖြစ်၏။

ပါးရဲ အထိုးခံမည့်သူသည် များသောအားဖြင့် မိန်းမပျီး  
ကလေးများသာ ဖြစ်ကြသောကြောင့် ဟိုရို့ယြေတွေ့အပို့ငြာ့

---

၄၀။ “တိုင်းရင်းသားတို့၏ တူညီးသော ရှိုးရာဝဇ္ဇာထုံးများ!” စာမျက်နှာ  
၂၉၇၊ ၃၀၁။

စောင်ခြုံထားရသည်။ ဘေးတွင် ကိုင်ပေး ထိမ်းပေးမည့် သူများ၊ အားပေးမည့်သူများအဖြစ် ဆွဲမျိုးသားချင်းများ ရှိကြသည်။

ပါးရုတိုးပေးမည့်သူတွင် စုတ်သုံးချောင်း၊ မင်္ဂလာက်နှင့် လက်ထောက် တပည့် တယောက်ပါ၏။ စုတ်သုံးချောင်းမှာ ၁၅၉ စုတ်၊ ရှုစ်ခုစုတ်နှင့် သုံးခုစုတ်တို့ ဖြစ်ပေ၏။ ၁၅၉ ခုစုတ်နှင့် ရှုစ်ခုစုတ်မှာ မျက်နှာထုံးရန်ဖြစ်၍ သုံးခုစုတ်မှာ မေးစွဲထိုးရန် ဖြစ်ပါသည်။

မင်္ဂလာက်မှာ ပိတောက်နှစ်ကို ပုံတ်ခံထားသော လက်မသာ သာ အရွယ်ရှိသည် ခွက်ဖြစ်သည်။ အချို့လည်း ဝါးဆစ်ခုက်ကို သုံးစွဲတတ်ကြသေး၏။

လက်ထောက်တပည့်မှာ အရေခံတင်းနေစေနှင့်ဆောင်ရွက်ကူညီရသော “ပါးပြီသူ” ဖြစ်ပေ၏။

ပါးရုစုတ်ထိုးသော နေရာမှာ နှုံးဖြစ်ပေသည်။ နှုံးတွင် စတင်ထိုးသည်ကို “လက်စွဲပွဲ့ကွင်းသည်” ခေါ်ကြ၏။ ပိန်းနေသော အမည်းသူများပင် သေချာစွာ ကြည့်ပါက လက်စွဲပွဲ့ကွင်းသည်ကောလေးကို မြင်ရနိုင်၏။ အချို့လည်း လက်စွဲပွဲ့ကွင်းသည် ဒက်မှုပင် မခံနိုင်သောကြောင့် ထပြီးကြ၏။

နှုံးပြီးလျှင် ညာဘက်ပါးကို ထိုးသည်။ ထိုးနောက် မေးနှာခေါင်း၊ လက်ပဲဘက်ပါး၊ မျက်ခွဲ့တို့အစဉ်လိုက်ဖြစ်ပေသည်။ ပါးပြင်ကို ထိုးရှာတွင် ရာဇဗောဓာတ်ကွက် ထိုးပေသည်။ သို့စုတွင် အမြင်အားဖြင့် မိန်းဖြစ်ကာ သေချာစွာကြည့်မှုသာ ရာဇဗောဓာတ်ကွက်ကို မြင်ရ၏။

ပါးရု အထိုးခံရာတွင် နားတက် (နားသီး) ကလေးသည် အနာကျင်ဆုံး နေရာဖြစ်ပေသည်။ မည့်မျှ လူနှေ့ကြီးသော

မိန်းကလေးပင် ဖြစ်စေ နားတက် အထိုးခံရချိန်တွင် အနည်းဆုံးအဖြစ် တွေ့နှုံး သွားတတ်သေးသည်။

ပါရဲထိုးသောဆရာအတွက် အခက်ခဲ့လုံးနေရာမှာ သွားဖုံး (အပေါ်နှုတ်ငမ်းနှင့် အောက်နှုတ် မ်း) မျက်ခံနှင့် မျက်ခမ်းတို့ဖြစ်ကာ တမျက်နှာကို ပါးရဲထိုး၍ ပြီးစီးရန် ပါးနာရီခွဲ့ကြောမြင်သည်။ ထို့ကြောင့် ပါးရဲထိုးသွားတယောက်သည် နံနက် ရေး ညာနပါထိုးမှ တန္နာလျှင် နှစ်မျက်နှာသာ ပြီးစီးနိုင်၏။

အလှုအပ မခံစားတတ်သို့အော့ဖူ့မှု ပါးရဲသည် မည်းမည်းကြီး ဖြစ်နေသည်။ သို့ဖြစ်ပြားသော်လည်း သူ့တွင် အလှုအပ ရှိသည်။ ပါးတွင် ရာဇဗောက် နှုံးတွင် လက်စွဲပြီးသွားနည်းတဲ့ မေးစွေတွင်လည်း တော်းနှင့်တော်းမတူညီသော အချိတ်ကလေးတွေ၊ ပန်းတို့ကလေးတွေ ရှိသည်။ မေးစွေကား ပါးရဲဆရာ လက်စွဲမ်းပြုသော နေရာပေတည်း။

### အနာကုသပုံ

ပါးရဲ အထိုးခံရသွားမှာ ပါးရဲထိုးပြီးချိန်တွင် မျက်နှာတပ်ငလုံး သွားဖြင့် ရှုံးနေသည်။ သေးကို အဝတ်ဖြင့် သုတ်သင်ပြီး နောက် မျက်နှာတပ်ငလုံးကို မင်္ဂလာပြုပြီးနှင့်အောင် လူးပေးရ၏။

ထို့နောက်တွင်ကား မဲလီရှုက် ပြုတ်ရည် အေးအေးဖြင့် မျက်နှာကို နှုံးတိုင်း အေးပေးရသည်။ ရောင်ကိုင်းနေသော မျက်နှာပြုင်ကိုလည်း မဲလီရှုက် ပြုတ်ရည် ဆွဲတ်ထားသော အဝတ်ဖြင့် ပို၍ဖို၍ ပေးရ၏။ မို့ပိုတ်နေသော မျက်လုံးကိုပါ ရေအေ အေးကလေ ဖြင့် ပက်ကား ပုံင့်အောင် ဖုံင့်ပေးရ၏။

ထို့မျှ မျက်နှာကြီး တခုလုံး ရောင်ကိုင်းနေသောကြောင့်

အများအားဖြင့် အစားပျက်ကြ ငြားသော်လည်း အသားကျေစံသူများမှ အရောင် သက်သာသည် နည်းတူ အစားအသောက်လည်း မပျက်ချေ။ အထက်ပါအတိုင်း နှေစဉ်ကုသယင်း ခုနှစ်ရက်ခန့် ခြင်ထောင်အောင်းကာ အညှေ့ရွှေ့သွေ့ရ သည်။ ညျှော်ခိုးကြာက်ရာတွင်ကား ဆေးလိပ်ပြည့်(ဆေးလိပ်မှ ထွက်သော မီးခိုးနံ)ကိုပင် ကြာက်ရွှေ့သည်။

မဲလော်ရှိက် ပြုတ်ရည် ဆွတ်ထားသော အဝတ်ဖြင့် ဖိပေးခြင်း၊ မဲလော်ရှိက်ပြုတ်ရည်ဖြင့် မျက်နှာသစ်ခြင်း၊ ရေအေးဖြင့် မျက်နှာကို မကြားခဏာပက်ပေးခြင်းဖြင့် ကုသခဲ့ရ ထပတ် သို့မဟုတ် တုတေသနချုပ်အကြားတွင် အနာဖေးများကွာလာကာ အရောင်အကိုင်းလည်း တစတစ လျော့နည်းပျောက်ကင်း သွားလေ၏။

ပါးရဲထိုးခမှာ လုန်ခဲ့သော နှစ်ပေါင်း ၃၀ (၁၉၅၀-၅၂) အချိန်ခန့်က တမျက်နှာကို သုံးကျပ် ပေးရသည်။ ယင်းသုံးကျပ်ကို ပါးရဲထိုးခမှာ နှစ်ကျပ်၊ လက်ထောက်တကျပ်ခဲ့ခြင်း ယူရသည်။

ပါးရဲမထိုးသော အမျိုးသမီးသည် ပုံလယ်မတင့် မျက်နှာပြုကြီးနှင့် “ဗုဒ္ဓတ်”ဟု သေသာထားကြသည်။ လျှပသည်ဟု မမြင်၊ ရိုင်းသည်ဟု ထင်ခဲ့ကြ၏။ သို့ကြောင့် နတ်“ပုံယ်”သည့်အမေးအနားများသို့ ဝင်ခွင့်မပြုကြခြား။

### ပရဲမင် ဖော်စပ်ပုံ

ပါးရဲထိုးနှင့် အတွက် မင် ဖော်စပ်ပါသည်။ ထိုမင်မှာ မျက်နှာပေါ်တွင် အသုံးပြုရန် ဖြစ်သောကြာင့် ဂရုစိုက်ရသည်။ ဆီမင်ကိုသာ အသုံးပြုရသည်။

ဆီမင်ရအောင် စုဆောင်းပုံမှာ နှစ်းသီ အုန်းဆိုနှင့် ပဲဆိုစသော ဆီတမျိုးမျိုး ထည့်ထားသော ခွဲက်တွင် အဝတီမီးလာ တပ်ကာ မီးထိန်းညီးပြီး သပိတ်နှင့် သပိတ်ကဲ့သို့သော အုပ်စရာ တခြားဖြင့် အပေါ် မှုပုံးထားရ၏။ လေဝင်ပါက်အတွက် အောက် ခြေမှ အနည်းငယ် ဟထားရ၏။ ဆီကြောင်းတွင် သို့မဟုတ် မိုင်းအလိုဂိုဏ်လျင် ဖုံးထားသော ခွဲက်တွင် ကပ်နေသည့်ခိုင်းကို နှီးပြားကဲ့သို့သော အရာမျိုးဖြင့် ခွဲက်တချွဲထဲသို့ ခြေစေခဲ၏။

မိုင်းသည် မင်မဖြစ်သေးချေ။ လူအသားပေါ် သို့ ပိုရန် မဖြစ်သေး။ သတ်ရည်းမည်။ သတ်ရှုံးလည်း သေအောင် သတ်ရမည်။ မသေပဲ အသုံးပြုပါက ပေါင်နှင့် လက်မောင်း ကျော့ရင်ဘတ် ဆိုပါမှု ယားရုံသာ ယားယံ၏။ မျက်နှာ ဆိုလျှင် အဖွေပိန်တွဲ ထွဲက်လာတတ်သည်။

ထိုးကြောင်း မိုင်းကို သတ်ရပါမည်။ မိုင်းကိုသတ်လို့သော သည်းခြေဖြင့်သတ်ဟု ဆိုရိုးရှု၏။ ထိုးကြောင်း ပါးရဲထိုးမည် မိုင်းကိုလည်း သတ်ရပေမည်။

ဦးစွဲပထမ ပိတောက်သားအနှစ် စဉ်းပြီးသား နှစ်ပြည့် သားအနှစ်ကို ရေနှင့်ရော်ပြီး ပြုတ်ရသည်။ စဉ်းသားမြှုပ်အောင် ထည့်ထားသော ရေလေးခွက် တခွဲက်တင် ကျိုနေသောအခါ စဉ်းသားကို ဖယ်ပစ်ပြီး ဂျင်းခါးရှုက် (ကြောင်းခါးရှုက်) ကြောင်းလျှော့ရှုက် လက်တဆုပ်စိနှင့် နှီးသည်းခြေ၊ ငါးသည်း ခြေ ရရာတမတ်သားခန့် ထည့်ပြီး ခန်းလုမေတ်ဖြစ်အောင် ပြုတ်ရသည်။

ခန်းလုမေတ် ဆိုရာတွင် မိုင်းမှုန်တကျပ်သားနှင့် အလော ကော် ဖြစ်သော ပမာဏကို ဆိုလိုပါသည်။

ထိုးပြုတ်ရည်ကို မိုင်းမှုန်တကျပ်သားတွင်ထည့်၍ ကျောက်

ပြားပေါ်တွင် တင်ကာ ကျောက်တုံးဖြင့် ကြိတ်စတရပါသည်။ ရေထည်လိုက် နှဲအောင်ကြိတ်လိုက် လုပ်သဖြင့် မိုင်းမန်များ စေးပိုင်လာလျှင် မိုင်းစေးကို အမျှင်ဖြစ်အောင် လုပ်ပြီး ဆဲ ကြည့်ရသည်။ ထောက်ကနဲ့မပြတ်ပဲ ပျော်တဲ့ နေသေးလျှင် ဆက်၍ ကြိတ်ပေးဦး၊ တတ်ပေးဦး။ မိုင်းစေး အမျှင်ကလေး “ထောက်” ကနဲ့ ပြတ်သွားမှ တော့မှုဂို့စွဲ ပြီးစီးသည်။

ထိုသို့ စိတ်ကြိုက် “တော့” ပြီးသွားသော မိုင်းစေးကို တပဲ သား အရွယ် အလုံးကလေးတွေ လုံးကာ ကြောက်ဆူရိုးနီရှာက်ဖြင့် ထုပ်၏ ပေါင်းပပါသေးသည်။ ပေါင်းချောင်ဖြင့် နာရီဝက်ဆွဲ၏ ပေါင်းလိုက် ကြောက်ဆူရိုးနီရှာက်ထဲမှ အလုံးကလေးတွေကို ထုတ်ပြီး နေလှန်းလိုက်၊ ထုပ်ပြီးတဖန်ပြန်ပေါင်းလိုက် သုံးဂါလုပ်ရ၏။

ထိုနောက် မင်သောပြီးလာ မသသသေးသလော သို့ရန် စမ်းသပ်ရ၏။ စမ်းသပ်ပုံမှာ မင်လုံးကလေးတလုံးကို ညြှမ်းက ကြိုတင်၍ ရေစိမ်ထားရသည်။ နှုန်းတွင် ရေရွောကာ ဖျော်ပြီးအနာက် ရေအပည့်ထည့်သားသော အခြား ပန်းကန်ထဲသို့ မင်စက်ကို ချကြည့်ရ၏။ ငေထဲသို့ ကျသွားသော မင်စက်သည် ပြန်ဆင်းသွားလျှင်မင်မသေသေး။ ကြောက်ဆူရိုးနီရှာက်ဖြင့်ထုပ်၍ ပြန်လည် ပေါင်းပေါ်း။

သွားသော ရေထဲသို့ ချလိုက်သော မင်စက်သည် ရေထဲသို့ စိုက်ဆင်းသွားလျှင်ကား ပြန်ပေါင်းရန် မလိုပြီ။ လူအသား ပေါ်သို့ ပို့နိုင်ပြီ။ မင်သောပြီးဟဲ ဆိုရပေမည်။ ပါးရဲ့ တမျက်နှာ အတွက် မင်လုံးနှစ်လုံး သို့မဟုတ် တမ္မားသားခန့် အသုံးပြုရ၏ ဆီတပါသာ မိုင်းခံလျှင် မိုင်းငါးမတ်သားသာသာ ရသည်၏။

တချိန်က ဤသို့လျင် နိုင်မာစွာ၊ ဉာဏ်ကြီးမားခဲ့ဖူးသော ပါးရဲသည် ယနေ့ အချိန်တွင်မူ တိမ်ကေသာမောက် ရှိနေ ပြုတည်း။။

ပါးရဲမဟုတ်သော အခြား ထိုးနှံများ ရှိပါသေးသည်။ ယင်းမှာ မျက်နှာတွင် ထိုးနှံခြင်းမဟုတ်ပေ။ လည်ပင်း နား ရွှေက်နေသက်၊ ကုပ်နှင့် ဦးခေါင်းတွင် ထိုးနှံသော သိန့်ဆေး များ ဖြစ်ပါသည်။ နားနေသက်နှင့် နားထင်တွင် ဝလုံးထဲ၌ နင်ယ် သွင်းထားသော “နင်ယ်ကင်းပါတ်” ထိုးလည့် ရှိသည်။ လည်ပင်းနှင့် ကုပ်တွင် ဝလုံးများ ထိုးကြသည်။ ဆယ်ပါး ပီးဆေး၊ အပါးသုံးဆယ် ပီးဆေးမှ အပါးတရာ ပီးဆေးအထိ ရှိပေသည်။ ဦးခေါင်း ဦးရေခွဲပါးတွင် ထိုးရှုံး ဆံပင်ပြော် အောင် ရိုတ်ပြီးမှ ရှင်သိုံလိုဆေး၊ နတ်ကြီးငါးပါးဆေး စသည်တို့ကို အင်းအဖြစ် လည်းကောင်း၊ အရှပ်အဖြစ် လည်း ကောင်း ထိုးနှံလေရှိကြပေ၏။

### ခါးအထက်တွင်ထိုးနှံခြင်း

ခါး၏ အထက်ပိုင်း ဖြစ်သော ရင်ဘတ်၊ ကျော်နှင့်၊ လက် မောင်းတို့တွင် အင်းများ၊ ဂါတာမန္တန်များနှင့် အရှပ်များကို ဟသံပြဒါးဖြင့် ထိုးနံလေ့ ရှိကြသည်။ အချို့လည်း မင်ဖြင့် ထိုးနှံထားသည်ကို တွေ့ဖူး၏။ အင်းများမှာ ကကန်းသွာ်သော အင်း၊ အကွဲရှာသွာ်သောအင်းနှင့် နှစ်မျိုးစုံပါးသာ အင်းများ ကို ထိုးနှံကြသည်။ အင်းကွက်များမှာ လေးကွက်နှင့် ယင်း၏ အထက်ရှိသည်။

---

၄၁။ ပါးရဲဆရာ ဦးမြှော်ကြီး (စေထုတေသန) နှင့် ဓမ္မခံအောင်များ

ဂါထာ မန္တန္တများမှာ ရိုးရိုးစီပြီး ထိုးသည်ရှိ၏။ ထိုဂါထာ မန္တန္တစာလုံးများကို အကြီးအသေး အပိန်အဖောင်း ပြုလျက် အလျားလိုက်ဖြစ်စေ ထောင်လိုက်ဖြစ်စေ အရှပ်ဟုထင်ရသော သဏ္ဌာန်ပေါ်လာအောင် ထိုးသည်လည်းရှိ၏။ တဖန် အရှပ်များကို စာလုံးများပတ်ရှုပြီး ထိုးသည်လည်းရှိ၏။

အရှပ်များမှာ အထက် ပုဂ္ဂိုလ်များဟု သတ်မှတ်သော  
ဝိဇ္ဇာလောက်ရှိ နှစ်ပြော့များ ဖြစ်ကြသည်။ သီရိဏာတွင် ဘီလူး  
နှင့် တိရစ္ဆာန်ရှုပ်များလည်း ပါလာ့တတ်ပေသေးသည်။ ရုပ်နှင့်  
ရုခံ့ နေနတ်သားနှင့် လန်တ်သားအဖြစ် ဒေါင်းနှင့်ယုန် ထိုး  
တတ်၏။ ယင်းတို့ကား များသောအားဖြင့် တစုံတရာ့ အကာာ  
အကွယ်ရှိသည်။ တစုံတရာ့ ပြီးမြောက်စေသည်ဟု သတ်မှတ်  
သော ဆေးများပြစ်ကြပေသည်။

ရတနာပုံ၏တွင် ဆေးမင်ကြောင် ထိုးနှုပ်ကို ဖော်ပြ  
သော စကားပြေတပ်တွင်

“ကျောပြင်၊ ရင်ဘတ်၊ လက်ရုံးနှင့် နှီး ဆံစပ်ပါမကျိန်  
နောက်ဖြည့်အဆောင် မင်ကြောင်သိလူး၊ ဂုဏ်နှင့် နါး၊ နယား၊  
ကြောင်ကျား၊ ကြောက်အိမ်မြှောင် အကောင် အစိတ်ခန့် အဆွယ်  
စုံနှင့် ဉာဏ်ဘာမိ မင်ဝန်ဟန်ရဲ ၁၂၃၄၆၇၅ လုံကြီး လုံငယ်  
သုံးဆယ်၁၁၁ဟန့်မာ့နှင့် မျောက်မင်းက ပုပ္ပတ္တုအေပတိတိ  
အာတိဇ္ဇန အင်းတောင်ရွှေက်လျက် ဉာဏ်သုံးရုံးယာကြီး ပလာရုံ  
သွားဟ ဒေါင်းဒေါ်းဒေါ်းကို ယာခြေဖဝါးနှင့်နှင့်၍ ဉာဏ်စန္ဒယာကြီး  
ပလာရုံ သွားဟ၊ ယွှေ့မင်းရုပ်ပါ ဒေါ်းကိုခြေဖဝါးနှင့် နှင့် နှင့်  
ထားသော ပုံအထိ၏ စသည်ဖြင့် ဆေးမင်ကြောင်ရုပ်နှင့် စာ  
များပါ ထည့်သွင်းထားပုံကို တွေ့ရမ်း။ လက်ဆစ် လက်ကောက်

ဝတ်တွင် စားခွက်နှင့် ဆေးဟု အနက်ပြောက် အနိပြောက်  
ကလေးများ ထိုးကြ၏။

အထက်တွင်ဖော်ပြခဲ့ပြီးသော ပါပဟိန်မင်းသား ပတ်ညွှန်း  
နှင့် ကျည်းကန်ရှင်ကြီး မေတ္တာစာ စာစု တတိယပိုဒ် စွဲကို  
ပြန်ကြည့်လျှင်လည်း သိသာနိုင်ပါသည်။

### ခါးအောက်ပိုင်းထိုးနှင့်ခြင်း

ခါးအောက်ပိုင်းတွင် ထိုးနှင့်သော အရှပ်များကို ယေဘုယျ  
အားဖြင့် ထိုးကွင်းဟုခေါ်ကြသည်။ မင်းပြင့်သာ အထိုးများ၏  
အင်းများ ဂါထာများ နတ်ရှပ်များ မတွေ့ရသလောက်ပင်။  
ချက်နေရာမှ ဒူးဆစ်အထိထိုးသော ထိုးထိုးကွင်းများတွင် အရှပ်  
အမျိုးပေါင်း ၆၀ ကျော် ရှိပါသည်။

ယင်းတို့မှာ (၁)ငံး၊ (၂)ငါး၊ (၃)ငါးခေါင်း၊ (၄)ငါးမြို့၊  
(၅)ကမောင်း၊ (၆) ဧဒိုင်းလည်ပြန်၊ (၇) ခွုပ်ခေါင်း၊ (၈) ဝက်  
ကုန်း၊ (၉) ငှက်ဆင်း၊ (၁၀) ငှက်တက်၊ (၁၁) ကြော့ပွဲ့၊ (၁၂) ဘီလူးဒုးထောက်၊  
(၁၃) ပန်းဆွဲဘီလူး၊ (၁၄) ဘီလူးလေးလေးကောင်း၊  
(၁၅) သန်လျက် ထမ်း ဘီလူး၊ (၁၆) ဘီလူး နှစ်ထပ်၊  
(၁၇) ဇော်ရွှေးထောက်၊ (၁၈) ငှက်ကုန်း၊ (၁၉) နေခြား၊ (၂၀)  
ခရှုံး၊ (၂၁) မော်ကို၊ (၂၂) ပပါးနှံ၊ (၂၃) သစ်ခက်၊ (၂၄)  
ကိုနှုန်းကိုစိတ်ထပ်၊ (၂၅) သစ်ရွှေ်၊ (၂၆) ကြောင်ဖီလာ၊ (၂၇)  
သမ်းကြောင်း၊ (၂၈) ခါး၊ (၂၉) ခိုး၊ (၃၀) ဘီလူးပန်းကိုက်၊  
(၃၁) ဧဒိုင်းစောက်ထိုး၊ (၃၂) ကိုနှုန်း၊ (၃၃) မင်းသား  
တတ်ထပ်း၊ (၃၄) ဇော်ကိုနှုန်း၊ (၃၅) ပင့်ကူး၊ (၃၆) ဇော်ပုံး၊  
(၃၇) ပန်းဆိုင်၊ (၃၈) ပန်းဖူး၊ (၃၉) ကျား၊ (၄၀) ကျား၊

ပြောင်းပြန် နှစ်ယပ်၊ (၁၁) ရာဇဗုဒ်၊ (၁၂) စက်ဝိုင်းခြမ်း၊  
 (၁၃) တမာရွက်၊ (၁၄) နေကျည်းရွက်၊ (၁၅) ပန်းတွဲနဲ့၊  
 (၁၆) တိကောင်၊ (၁၇) ရေလှိုင်း၊ (၁၈) သံပစ္စာခံ၊ (၁၉)  
 ကြက်၊ (၁၀) ကျိုးကန်း၊ (၁၁) တက်တူ၊ (၁၂) အီမံမြှောင်၊  
 (၁၃) ကန်စွဲနဲ့နှယ်၊ (၁၄) ပန်းဖူး၊ (၁၅) ဘီလူးကိန္ဒာရာ၊ (၁၆)  
 မင်းလော်ဘီလူး၊ (၁၇) ဘီလူးအာပြီ၊ (၁၈) တုံးနယား၊ (၁၉)  
 သားကြီး၊ (၂၀) ကြောင်ဆင်း၊ (၂၁) ကြောင်တက်၊ (၂၂)  
 ရွှေ့နှုန်း၊ (၂၃) သမင်လည်ပြန်၊ (၂၄) နတ်ဘီလူးတို့ ဖြစ်ကြ၏။

ပန်းဆဲ ဘီလူးမှာ ပြောက်ထားသော လက်နှစ်ဘက်တွဲ  
 ပန်းပွဲပန်းခက်များ ကိုင်ထားသော ဘီလူးဖြစ်၏။ ဘီလူး  
 ပန်းကိုက်မှာ ဘီလူးအာပြု၏ ပါးစပ်တွဲ ပန်းနွဲယ်ပန်းပွဲများ  
 ထည့်ထားသောပုံဖြစ်ပေ၏။

ငြက်ကုန်းမှာ အချို့ငြက်ကုန်းသည် ကိုဝိုင်းဆင့် တူ၏။  
 အချို့ငြက်ကုန်းကား အစာ ငြုံကောက်နေသော ဒေါင်းဖြစ်၏။

ကြောင်ဖိုလာမှာ ခါးလျား ရှည်သော ကြောင် ဖြစ်၏  
 ကြောင်သမီးကား လက်နှစ်ဘက်ပြောက်ပြီး ခါးနွဲပါးစပ်ဖြုံး  
 လျက် သမီးဝေနေဟန်ရှိသော ကြောင်ရှုပ်ဖြစ်ပါသည်။

နှစ်ယပ်ရပ်များ ကိုတံ့ခကာက်ခိုက်နေရာတွဲ အတွေ့ရများ  
 ပါသည်။ နှစ်ယပ်ဘိန္ဒရဲ ဟူသည် ကိန္ဒရာရပ် တရာပေါ်တခဲ့  
 ဆင့်ထားခြင်းဖြစ်၍ ဘီလူးနှစ်ယပ်မှာလည်း ထိန်ညှုံးစုင်ဆင်  
 ဖြစ်ပေသည်။ မျိုးတွေ့နှစ်ယပ်၊ မျိုးမတွေ့နှစ်ယပ် အာဘုံးများ  
 ထပ်ပေါ်တွဲ ထပ်ဆင့်ထားသည်၏ပြုံးဖြစ်ပေ၏။

ရှိုးရှိုးမယပ်ပ အလူပ်အရွှေးကလေးဖြင့် ယပ်နေသာ မျိုးမတွေ့  
 နှစ်ယပ်ဘို့လည်း တွေ့ရတယ်သည်။ တရာသောလော်ကိန္ဒရာများ

ခါးအောက်ပိုင်းတွင်ထိုးသောအရှပ်များ



အလဲကိုင်ဘီလူး



တံခါနထူးဘီလူး



သန့်ထျော်ထိုးဘီလူး



အော်ဂုဏ်း



၁၁၅



၄၃



သံပရ္စာ



ကြောင်ပိုလာ



ဝက္ခာင်သယ်း



ဒေါင်း



ဝက္ခာင်စင်း



နှစ်ထပ်စာရု



ဘိဝ



ငှက်



သပင်လည်ပြန်



ဝါရာန်



နှစ်ဖော်လူး

ရွှေ



ငှက်ကုန်း



ကိန္ဒရောင်



ခေါင်းလည်ပြန်



ဘီလူးပန်းကိုက်



ငါး



ဘိလူးဝက်နင်း



ဝက်ကြီး



မယ္ကက်



ဘိလ္ဒာနှစ်ထပ်



ကိန္ဒရာနှစ်ထပ်



ဘိလ္ဒာကိန္ဒရာ



ဇော်နှစ်ထပ်

စာရုံတခုတည်း အတွင်း၌ လက်နှစ်ဘက် ငမြာက်ထားသော ဇော်ဂျီ၏ ခြေနှစ်ချောင်းကို ကိုနဲ့ရာက လမ်းဆွဲသနပေါ်သည်။

ပန်းဆိုင်မှာ ပန်းသုံးပူး ဖို့ခနောင့်ဆိုင် တည်ခန်သော ပုံဖြစ်ပါ ပန်းပူးမှာ နှစ်ပွင့်တည်း ရှိုးသာ ပန်းဖြစ်ပါသည်။ စက်ဝိုင်းခြမ်းများ တခုထက်ပြီး ပူးဆက်ထားလျှင် ရေလှုံး ခေါ်ပေသည်။ ငါးရုပ်ပုံမှာ စုတ်ထိုး၍ကောင်းသော ပေါင်တွင်းသာ၌ အတွေ့ရများပေါ်။

ထိုးကွင်းရုပ်များကို ပတ်ရံထားသောကောက်ဝိုင်းပုံ ဘဲဥပုံကို စာရုံဟုခေါ်၏၏။ စာရုံဟုခေါ်ခြင်းမှာ သိဒ္ဓအရှပ်များ ပတ်ပတ် လည်တွင် အကွဲရှာစာလုံးများ ထိုးနှင့်ခြင်းကို စာရုံဟုခေါ်ခဲ့ရာမှ အဆောင်မေဟုတ်သော အလုပ်များ ထိုးသောအငါတ်စာလုံးဖြင့် မရံတော့ပဲ စက်ဝိုင်းပုံ မျဉ်းပြတ်များ စက်ဝိုင်းများဖြင့် ရုသည်ကို စာရုံဟု အလွယ်ခေါ်သည် ထင်ပါသည်။

ထိုကွဲသုံးသော စာရုံများ သုံးခုဆိုင်သောနေရာ လေးခု ဆိုင်သော နေရာများထံင ဓနကွဲကျေများကို ထိုးနှုန်းသည်။ ဓနကွဲဖြင့် မ ဖြည့်လျှင် လစ်ဟာ နေ၍ ကြည့်မကောင်း၊ မလှုဟု ယူဆသည်တကြောင်း၊ ထိုကွင်းဆရာ ခိုကပ်သည် ထင်မည်စုံ၍ တကြောင်းကြောင့် ဖြည့်စွာက်ခြင်း ဖြစ်ပေမည်။

ကြောဖွင့် ခရာဇ္ဈာ နေခြော စပါးနှုန်း သစ်ခက်၊ သစ်ရွက်၊ ပီနှုန်း၊ ပန်းပူး၊ ပန်းဆိုင်၊ ရာဇ်မတ်၊ စက်ဝိုင်းခြမ်း၊ တမာရွက်၊ ပန်ကျဉ်းရွက်၊ ပန်းတွေ့နှုန်း၊ တိကောင်း၊ ရေလှုံး၊ သံပရှာခံ၊ ပန်းဖူးနှင့် ပန်းနှုန်းရွက်ဖြင့်ပေါ်။

ယင်းတုံးအန်က် ရေလှုံး၊ ရာဇ်မတ်ကွဲကျဉ်း ပန်းနှုန်းရွက် ပေါ်၏။ ခါးငှုံးဒုးတွင် အနားသတ်ရှုံး အသုံးများ ပေသည်။ ဓနကွဲက်ထည့်ရမည့် စာရုံစုံသော နေရာတွင် ဓန

ကွက်များ မထည့်ပဲ ကြောင်ထည့်ထားသော ထိုးကွင်းရှင်ကို  
ခေါ်ကြမြို့နယ် ကျြော်စွာမှ ဦးဘကြည် တော်းတည်း ထဲတွင်  
သာ တွေ့ဖူးပေသည်။ စာရုံရှိရှိးတွင်း၌ ကြိုး “စာရုံ”ပါသူ၊  
စာရုံရှိထပ်ပါသူများကိုမှ များစွာ တွေ့နိုင်ပေသည်။

### ထိုးကွင်းဝေါဟာရများ

ထိုးကွင်းအရုပ်များ ရောက်ရှိသည့် နေရာ အကျယ်အဝန်း  
ကိုလိုက်၍ ထိုးကွင်းဝေါဟာရ အခေါ်အဝေါ်များ ကဲ့ပြားနေ  
ပါသည်။ ယင်းတိမှာ ပြောစိက်၊ နံထာင်၊ ခါးကျေ (ခါးချပ်)၊  
ခါးကြောင်၊ ပေါင်တိ (မြင်းစီး)၊ ကောင်စပ်၊ နံတိ (ခါးပတ်)၊  
ခူးစွပ်နှင့် ကော်ရစ်တို့ ဖြစ်ကြ၏။

မြောစိက်မှာ ကိုယ်ခန္ဓာ အထက်ပိုင်း ကူပ်နှင့်လည်ပင်းမှ  
စတင်ပြီး အရုပ်များထိုးလရော ခါး၊ ပေါင်၊ ခြေသလုံးများပါ  
မကျိုးဆေး ခြေမျက်စိအထိ ထိုးနှုန်းခြင်းကို ခေါ်ပါသည်။

နံထာင်ကား ပြောစိက် ကဲ့သွေ့ပင် ချိုင်းအောက် လက်  
လေးလုံး ကွာမှ စတင်သော်မြားလည်း ဗျားဝေါင်းဖုံးရုံးအထိသာ  
ထိုးကွင်းရုပ်များ ထိုးနှုန်းခြင်းကို ခေါ်၏။

ခါးကျေထိုးနည်းသည် ချက်အထက် ချက်ဖုံးသည် ဆိုရုံမျှ  
သောနေရာမှ စတင်ကာ ဗျားအထိ ထိုးသောထိုးကွင်း ဖြစ်၏။

ခါးကြောင်မှာ ဗျားလည်းမဖုံး ချက်လည်း မဖုံးပေ။ ချက်  
အောက်မှစတင်၍ အူးခေါင်း (ခုံည်း) အထိသာ ထိုးနှုန်းသည်။

ပေါင်တိကို မြင်းစီးလည်းခေါ်၏။ မြင်းတက်စီးသူသည်  
ပုံဆီးကို ပင်းမထားရနှာ ပေါင်လည်လောက် အထိ အသား  
ပေါ်နေ၏။ ထို့သွေ့မပေါ်လျှင် မဖြစ်သော အသားပေါ်တွင်

လူမြင်ကောင်း၏ရန် ထိုးနှံသည့်အတွက် မြင်းစီးဟုခေါ်သည်။  
ပေါင်ရင်းမှု ဒုးခေါင်းအထူး ထိုးကွင်းရှိခိုး။

ထိုးကြောင့် “သတိုးကြောင်မျိုး မြင်းစီး ပေါင်တိုး” ဟူ၍  
အချိုအရပ်၌ ကဲခဲ့စာချိုး ထားကြောင်းဖြစ်၏။

ကောင်စပ်ဆိုသည်မှာ စာရုံမပါပဲ ထိုးကွင်းရပ်တွေချည်း  
ထိုးထားခြင်းဖြစ်ပါသည်။ ကောင်စပ်မှာ ရွားပါးလှပသည်။

နံတိကို ခါးပတ်ဟုလည်းခေါ်သည်။ ခါးအထက် ပုံဆိုးစည်း  
ငြေကျနေရာတွင် ငွောဂ်းလေးတွေ စိတ်းသည့်နယ် လှိုင်း  
တုန်ကလေးတွေ အပိုင်းဆက်ကလေးတွေ ပေါ်ရှုမျှ ထိုးထား  
ခြင်းဖြစ်သည်။

ဒုံးထပ်မှာ ဒုံးအထက် ပေါင်လယ်မကျဘကျမှ ဒုံးအောက်  
အထိ နံတိနည် တူပင် ဟန်ပြထိုးထားခြင်း ဖြစ်ပေသည်။ ထိုး  
ထိုးနည်းနှစ်မျိုးနှင့် ပတ်သက်သော “ထိုးလာခိုက် ထိုးလိုက်  
ပါမောင်၊ ငွောမှုးနှင့် ဒုံးစုပ်အောင်ထိုးလာခိုက် ထိုးလိုက်ပါ  
မောင်၊ ငွောမှုးနှင့် ခါးပတ်အောင်” ဟူ၍ ကောက်စိုက်  
သီချင်း ရှိခဲ့ပေသည်။

ကော်ရစ်ကား မန်ကျည်းရှိက်၊ တမာရှိက်၊ သံပဏ္ဍား  
စသည်တို့ကို ပေါင်အလယ်တွင် တော်သောမျှ ခပ်ကျကျ  
ထိုးထားသော ဓနကွဲက်များ ဖြစ်၏။

သို့ဖြစ်တွင် ထိုးကွင်းထိုးနှံပုံ အခေါ်အဝေါ်ကို မူကွဲအဖြစ်  
အဆိုတုခု တွေ့ရပါသေးသည်။ ထို့မူကွဲအရ ထိုးကွင်းငါးမျိုး  
ရှိပါသည်။

ဤသည်တို့မှာ မြေစိုက်၊ ဓားချာ၊ မင်္ဂလာကော်ရှစ်၊ ငုံးရှုပ်နှင့်  
နံတောင်တို့ ဖြစ်ကြ၏။

မြှုမြိုက်ဟူသည် ရင်ဘတ်မှ ခြေချင်းဝတ်အထိ ထိုးခြင်းကို ခေါ်၏။ ခါးအထက်နားလောက်မှ အောက်သို့ လက်ဘဲ လက်ယာ တင်ပါးစုံအပါအဝင် ဓမ္မာနှစ်ဘက်အောက် လက်နှစ်လုံး လောက်မျှအထိ ထိုးသော မင်ပြောင်ကိုကား “ဓမ္မာ” ဟု ခေါ်လေသည်။

ခါးတောင်းကျိုက် လျှင် ပုံစိုးစ သိမ်းသည် နေရာမှ ခုံးအောက် လက်နှစ်လုံးလောက်အထိ ထိုးသည်ကိုကား “မင်ကော်ရစ်” ခေါ်၏။ ကော်တပိုင်းဟူ၍လည်း ခေါ်ကြသေး၏။ ဤသို့သော ပုံစံမျိုးမှာ အခြားလူများ၏ အမြင်တွဲ ခါးမှ စတင်ရှိ ထိုးထားသည်ဟု ရုတ်တရှက်ထင်မှတ်စေရန် ဖန်တီးထားခြင်းပင်တည်း။

ငံးရုပ်ဟူသည်မှာ ရှင်းရှင်းပြတ်ပြတ်ငံး ပေါင်အလယ်တွင် ငံးရုပ်ပုံ ထိုးထားခြင်းကို ခေါ်လေသည်။ ခါးအထက် နံရိုး အင်မှု အောက်ပိုင်းအထိ ထိုးနှုံးခြင်းကိုကား “နံတောင်” ဟု ခေါ်လေသည်။<sup>၄၇</sup>

ခါးအောက်ပိုင်း ထိုးနှုံးများအနက် ခြေမျက်စိတွင်လည်း ကောင်း၊ ခြေဆောင်များတွင် လည်းကောင်း အကာအကွယ် အဖြစ် အနေဖက်စက်အနက်ခံပြောက်ကလေးတွေ ထိုးကြသေး၏။ ယင်းကား မြှုမြိုက်စေရန် စီရင်ထားသော ဆေးပေတည်း။

---

၄၇။ “ထိုးကွင်းမင်ပြောင်” ဒက်နတ်ရွှေ့၊ စာမျက်နှာ ၁၄၄၊ ၁၄၅၊ ယဉ်ကျေးမှု စာစောင် အတွဲ ၃၊ အမှတ် ၉။

အခန်း ၅

## ထိုးကွင်းမင်ကြောင် ထိုးနံပါး

စုတ်အပျိုးမပျိုး

လူ၏ ကိုယ်ဆွဲ၊ အရေပြားပေါ်တွင် ဆေးမင်ကြောင်  
ထိုးမျှ၌ ဟာပြုခါးကိုဖြစ်စေ၊ မိုင်းကိုဖြစ်စေ အရည်အသွေးပြီး  
စုတ်နှင့်ထို့၏ထိုးမျှ၌။ ထိုစုတ်ကို ကြေးဖြူဖြင့် ပြုလုပ်သည်လည်း  
ရှိ၏။ ကြေးဝါနှင့်ငွေ၊ ကြေးနှင့်ငွေ ရေစပ်ပြီး ပြုလုပ်သည်  
လည်း ရှိ၍ ကြေးဝါဖြင့်ချည်း ပြုလုပ်သော စုတ်လည်းရှိ၏။

စုတ်တချောင်းတွင် အစိတ်အပိုင်း သုံးပိုင်းရှိ၏။ ယင် ထိုး  
မှာ ဒင်၊ ဖောင်းနှင့် စုတ်ဟူ၍ ဖြစ်ပေ၏။ ထိုသုံးပိုင်းလုံးသည်  
ခေါင်းပွဲချည်းလည်း ဖြစ်ကြသည်။

စုတ်ကို ကြိုးဆိုသုံးပိုင်းပိုင်းထားခြင်းမှာ သိမ်းဆည်းရ သယ်  
ယူရ လွှာယ်ကူးအစနှုန်း ပိုင်းထားခြင်းဖြစ်ပေမည်။ အစိတ်အပိုင်း  
များကို ဖြုတ်ကား စုပေါင်းပြီး နေရာကျဉ်းကျဉ်းဖြင့် သိမ်းနိုင်  
၏။ နေရာကျဉ်းကျဉ်းဖြင့် သယ်ဆောင်နိုင်၏။ ယင်းတို့ကို  
အသုံးပြုခါနီးမှ စုပေါင်းဆက်လပ်ကာ အသုံးပြုလွှာ ရှိ၏။

ထိုးအစိတ်အပိုင်းများကို အသုံးပြုရန် ဆက်သာအား  
ဝက်အူရစ်ပြီး ဆက်ရသည်။ အစိတ်အပိုင်းသုံးခုလုံး ဆက်ပြီး

နောက် အသုံးပြုရန် အထင်ဖြစ်နေသော ၁၂၃ စုတ်တရျောင်း သည် ၁၅ လက်မခွဲခန့် ရှုည်၍ ၁၅ ကျပ်သားခန့် အလေးချိန် စီးပေသည်။

ပင်သည် အစိတ်အပိုင်းသုံးခုအနက် အပိုင်းအတိုဆုံး ဖြစ်သော်လည်း အလေးချိန် အစီးဆုံးဖြစ်သည်။ ထိုးကြောင်းပင်သည် စုတ်တွင် အလေးချိန်စီးချွဲ လက်ဆကာင်းစေရန် ထည့်ထားသောအပိုင်းဖြစ်သည်ဟု ဆိုရပေမည်။ လေးလက်မ မျှသာရှည်၍ အပိုင်းတိုပြီး အချိန်စီးခြင်းမှာ ထိုပ်တွင် ခေါင်းကျစ်ရပ်များ တပ်ဆင်ထားသောကြောင့် ဖြစ်၏။ ထိုးအရှပ်များမှာ ကျေး၊ ကိုန္တရာ၊ ယသာ၊ ဆင်၊ ခြေသွေနှင့် ဘီလူးတို့ ဖြစ်ကြပေသည်။

“မင်ကြောင် မထိုး၊ ပန်းပုံးနှင့် ငယ်နီးမောင့်ကို ထင်သလားတော်” အ စ ချိ သော ကောက်စိုက်တေးတပ်စိတ် “စုတ်တံ့ကသေး ဒင်က လေးသနှင့် ငြို ချွေး (ဖြည့်းဖြည့်း) ချွေပါကိုယ့်ဆရာ၊ စုတ်တံ့ကိုနှစ် မလေးခင်ပြာတေဘက်၌ သွေးသုတ်လှည့်လေး” ဟု ရှင်မူ ဖွှေ့ယ်စုံထားသည်ကို ထွေ့ရ၏။

ဖောင်းဟူ၍ခေါ်သော ကိုယ်ထည်ပိုင်းကား ခြောက်လက်မ မသာ ရှုည်သည်။ တခုလုံးအခေါင်းဖြစ်ကာ ထိုပ်ဝန်စ်ဘက် တွင် ဝက်အူရစ် ပါရှု၏။

စုတ်မှာ အခေါင်းအေးည်းထောင်သာ ပါရှိ၍ ခြောက်လက်မ ရှုည်သည်။ သန်လျက်သဏ္ဌာန် မကျကော် အရင်းသေးပြီး အလယ်ကားကာ အဖျားမှာ ပြားပြီး ရှုံးသွားသည်။ ယင်းစုတ်သားကြီးတွင် အရင်းမှ နှစ်လက်မအကွား ထိုပ်ဖျားသို့ တောက်လျောက် ခွဲထားသော အကွဲကြီးတဲ့ ရှိနေသည်

အတွက် အဖတ်နှစ်ဖတ် ဖြစ်ပေါ်နေကာ ထိုအဖတ်တွင် ထပ်မံ၍ စိတ်မြှာသားသော “စွဲယ်” များ ရှိခဲ့၏။

စုတ်အမျိုးမျိုး ရှိရာ လေးခွဲစုတ်မှ ၁၆ ခု စုတ်အထိ ရှိခဲ့၏။ “ခု” မှာ အဖတ်ကြီးနှစ်ဖတ်တွင် စိတ်မြှာသားသော “စွဲယ်” အချွဲန်အဇော်အတွက် ဖြစ်ပေသည်။ လေးခွဲစုတ်ဟုခေါ်လျှင် စိတ်မြှာသားသော် အချွဲန်ပေါင်း လေးခုရှိသည်ကို ဆိုခြင်း ဖြစ်ပါ၏။

“ခု” အဆရအတွက်စုံ ရှိပါသည်။ စုံရှိခြင်းမှာ မူရင်း အဖတ်ကြီးနှစ်ဖတ်ကို မူတည်ပြီး စိတ်ထားသော ကြောင်း ဖြစ်ပါ၏။ အခွဲနည်းလျှင် အပြားသေးသည်။ အဖီးမထွက်သေး သော ငှက်ပျော်ဖူးနှင့် သဏ္ဌာန်တဲ့သည်။ စုတ်အဖျားပိုင်း ပြားသွားလျှင် အခွဲများပြားသောကြောင့် ဖြစ်သည်။

လေးခွဲစုတ်မှာ မြေကိုက်ကုသခြင်း၊ ခေါင်းကိုက် လက်ထိုး အတွက် သံပရာရည်နှင့်ဆေး ရောင်ဖျော်ကာ စုတ်ဖြင့် ထိုး ခြင်းတို့အတွက် အသုံးများပါသည်။

လေးခွဲစုတ်ကို ပြန်ခဲ့သော ပယာဂရများ၊ ပယာဂရများ ဆောင်၍ ရှစ်ခု ၁၆ ခုအထိကား မင်္ဂလာကြောင်းဆရာတို့သာ အသုံးများပေသည်။ စုတ်များတွင် အခွဲနည်းလျှင် တကိုမိတိ ထားသော ဆေးရည်ကို ၁၀ ချက်ခန့် ပေါက် (ထိုး) နိုင်၍ အခွဲများပါက ထိုမျှ အချက်များများ မပေါက်နိုင်ပေ။

### ဆေးထည့်သောခွဲက်

မင်္ဂလာကြောင်းထိုးသောဆရာတို့သည် မင်္ဂလာကြောင်းထိုးသောအခါ တွင် လက်ပဲလက်၍ ဆေးထည့်သောခွဲက် “ဆေးခွဲက်” ကို

ကိုင်ပြီး လက်ယာဘက်တွင် ကိုင်ထားသော စုတ်နှင့် ခွဲက်ထဲတွဲလိုက် လူကိုထိုးလိုက် လုပ်ရ၏။ ထို့ကြောင့် ဆေးခွက်သည် လက်ညွှုးနှင့် လက်မကြား၌ ကိုင်၍ ကောင်းချုံအရွယ်ဖြစ်ပါသည်။

ဆေးခွက်၏ အဝသည် ကျပ်ပြားအရွယ် ရှိ၍ အမြင့်တလက်မျွှေးနှစ်လက်မရှိကာ ဝါးဆစ်ကိုလည်း မွှမ်းမံ၍ အသုံးပြုသည်။ သစ်သားကို ကလပ်ပုံ ပွဲတ်ခံ၍လည်း အသုံးပြုကြသည်။ သစ်သားကို ပွဲတ်ခံထားသော ဆေးခွက်များသည် အဖုံးများ ပါရှိကြ၏။ အဖုံးသစ်သားပေါ်တွင်လည်း ဆင်ရှုပ်ခြင်းရှုပ်၊ နာဂါးရှုပ် စသည်ဖြင့် ဆေးဆရာနှစ်သက်ရှာ အရှုပ်များ ထူလုပ်တွင်ထားလေ့ရှိကြ၏။

မြန်မာတို့၏ ထိုးကွင်းမင်္ဂီာရာတွင် အရောင်နှစ်မျိုးဖြင့်သာ ထိုးနှုံလွှာရှိကြသည်။ အနီးရောင်နှင့် အနီးရောင်ဖြစ်၍ အနီးရောင်ကို ဟသံပြုဒါးငှု ဖော်စပ်ကာ အနီးရောင်ကို မီးခါးမူးနှင့် ဖော်စပ်လေ့ ရှိကြပေသည်။

### ဆေးဖော်ပေါ်ပုံ

ဆေးဖော်ပေါ်ရာတွင် အနီးအတွက် ဟသံပြုဒါးမှာ များစွာ အချိန်မကြားလောင်းပေ။ သို့သော ပြုကား ပြုပြင်ရသေး၏။ အနီးရောင်အတွက် ဖြစ်သော မင်မှားမူး ကရိုကထများလှသည်။

### ဟသံပြုဒါး

ဟသံပြုဒါးကို များစွာ ပြုပြင်ရခြင်း မရှိပေ။ မူးရောင်း

အရောင်တွင် ရေအဓိကများသွားပါက ထိုးစတွင် အရောင် ဖျော့သည်။ ရေအထည့်နည်းလျင် ရဲလွင်နေပေသည်။

သို့ရှာတွင် လူအသားပေါ် သူ့ကား တန်းပြီး မတင်နိုင်ပါ။ ဟယ်ပြုဒါးကို တခါသုံးအတွက် ထုတ်ယူပြီး ကုမ္ပဏီရှုက်ဖြင့် ထုပ်ရပါသည်။ ကုမ္ပဏီရှုက်ကြီးလျင် တရာ်ကုမ္ပဏီရှုက် သေးလျင်ဖြင့် နှစ်ရှုက် သုံးရှုက်ဖြင့် နှစ်ထပ် ထုပ်ရသည်။ ထို့နောက် ဝါးတံ့သုပ် တွင် ညာပေါက် အပြန်ပြန် အလှန်လှန် လှည့်လှန်ပေးခြင်းဖြင့် မီးခွှေက်မီးတွင် မီးကင်ရ၏။

ဟယ်ပြုဒါးကို ထပ်ပြီး မီးကင်သော ကုမ္ပဏီရှုက်သည် စိမ်းရုံမှုနှင့် ညိုရှာမှ ဖျော့ရှု ကြပ်ရှုလာလျင် တော်လောက်ပေ ပြီ။ ကုမ္ပဏီရှုက်ကုမ္ပဏီဖတ်များ၊ ကုမ္ပဏီရှုက်ပြာများ မပါစေပဲ အနိစိုက် သီးခြားတွင် ထည့်ကာ ရေထည့်ရှု မွေ့ရသည်။ မျက်မြှင်အားဖြင့် အပျော်အကျိုမှာ ဖောင်တိန်မင်၏ အနေ အထားသည် မင်ကြောင်ထိုးရန် ကောင်းပါသည်။

သို့သော် အင်းလေး၊ နှဲ့ရွှာမှု ဦးဥာဏ်ဗိုလ်၏ အဆိုမှုမှူး ကြိုသို့ဖြစ်၏။

ဦးစွာ ဟယ်ပြုဒါးကို လိုသလောက် ထုတ်ယူကာ ရေနှင့် ဖျော့ရပါမည်။ မေနောက်ပြီးနောက် “တိမ်” ထားရမည်။ ထိုအခါ ကြက်တက်ရည် (အဖြုရည်) များ တက်လာမည်။ ထုံးကြက်တက်ရည် ကု့သို့သော ထိုအဖြုရည်များ တက်လာ တိုင်း သွှေ့နပစ်လိုက်၊ ရေစွဲလိုက် လှပ်ရမည်။ တက်လာတိုင်း ထို့ကြက်တက်ရည်များကို လေးကြိမ်တိတိ သွှေ့နပစ်ပြီးနောက် တွင် အနည်းငြင်အောင် စောင့်ပြီးမှ အနည်းကို ယူရမည်။

ယူပြီးသော ဟယ်ပြုဒါးအနည်းကို ရေပါလျှင်လည်း ရေပါ စွဲပြီး ငြောက်ပျောဖက်ဖြင့် လုံအောင်ထွပ်ကာ ပေါင်းချောင်

တွင် ထည့်၍ ရေနေးဇွဲဖြင့် ပေါင်းရ၏။ သို့မဟုတ် နှပ်ခါစ ထမင်းအိုးတွင် ထည့်လျင်လည်း ဖြစ်သည်။ ထို့သို့ ကွဲမ်းတယာ သုက်သာသာ သို့မဟုတ် ထမင်းတအိုး နှပ်ချိန်ငွေ့ အငွေ့ပေါင်း ခံပြီးနောက် ရရှိသော ဟသုပြဒါးကို လိုအပ်သော ဆေးနှင့် လည်းကောင်း၊ ရေနှင့်လည်းကောင်း ရေ့နှာ ဖျော်စပ်ကာ အသုံးပြုရသည်။”

ထို့သို့ ဟသုပြဒါးဖြင့် ထိုးသော ကိုယ်ခန္ဓာ အထက်ပိုင်းမှ မင်္ဂလာင်များ၏ အလှကို ဖွဲ့ဆိုထားသော ဦးဖိုးလိပ်၏ ဒွေးချိုးသဖြန် တပုံ့တွင် –

“ပျို့တို့မောင် အယဉ်ကြိုက်၊ ခါးစိုက်ကတဲ့ မင်္ဂလာင်၊ ရွှေလည်တိုင် နှစ်ပိုင်ထပ် ရဲနီစပ်ကောင်း။ ခါးတောင်းရယ်မြှား၏ မည်းမောင်တဲ့ ကျောင်စောင်း။ ပျို့လေးတွေ ရေဝပ်ဆင်းကို ခြင်းခတ်လို့ချောင်း”။ ဟူ၍ ဟသုပြဒါး မင်္ဂလာင်အလှကို “ရဲနီစပ်ကောင်” ဟု သုံးထားသည်ကို တွေ့ရပေ၏။

### မင်္ဂလာင်ပုံး

မင်္ဂလာင် အနက်ရောင် ဖြစ်ပေသည်။ ဤအနက်ရောင်ကို ပိုင်းမှုရှု၍ ယင်းကို ရေနံမင်နှင့် ဆီမင်ဟူ၍ နှစ်မျိုး ခွဲခြားပါသည်။

ရေနံမင်သည် ရေနံကြီးဟူ၍လည်းကောင်း၊ ရေနံချေး ဟူ၍ လည်းကောင်း၊ ရေနံစိမ့်း ဟူ၍လည်းကောင်း ခေါ်ကြသော

ငါး။ ရှုပ်ရှင်ဒါနိုက်တာ စာရေးဆရာ မြင်မောင်၏ မှတ်စုံ။  
ရှုံး။ “စေလေဘာသာ တောကျျှေးများ” စာမျက်နှာ ၂၁၊ စာပေပါးများ၊ မထုလုပ်၍ ရှုံး။

ရော်ကို မီးထွန်းရှာမှထဲကိုသော မြိုင်းကို ခံယူအသုံးပြုသောမင် ဖြစ်သည်။

ဆီမင်ကား ငော်သီ ဝက်သီ အမဲသီ ပဲသီနှင့် နှမ်းဆီကဲ့သို့ သော ဆီအမျိုးအစားဝင် ဆီများကို မီးထွန်းရှာမှ ရရှိသော မြိုင်းပင် ဖြစ်ပေသည်။

ငရန်မြိုင်း ခံယူပုံမှာ ကြုံသိဖြစ်၏။ မီးစာတပ်စရာ နှုတ်သီးပါသော ငမှမီးခုက်တွင် မီးဘာတပ်ကာ ခွုက်ထဲတွင် ရော်ချေးထည့်ပြီး မီးထွန်းရ၏။ နှုတ်သီးပါသော မီးခုက်မရှိလျှင် ခွုက်ပက်လက်၏ နှုတ်ခမ်းတွင် အနှစ် (မီးစာ) တင်ကာ ထွန်းလျှင် လည်း ရပါသည်။

ထိုမီးခုက်ကို သပိတ် သိမ္မဟုတ် အတွင်းသား ချောမွှေ သော အိုးနှင့် မောက်ထားရသည်။ ထိုသို့ဖုံးမောက်ထားသော အိုးပင်၏ အတွင်းတွင် စွဲကပ်နေသော မြိုင်းကို ခြစ်ယူစုဆောင်းရပါသည်။

ဆီမင် ခံယူပုံမှာလည်း ငရန်မင် ခံယူပုံနှင့် မခြားနားလှပါ။ ခွုက်တဲ့ခုတွင် ဆီထည့်ကာ မီးစာအဖြစ် အဝတ်သန့်သန့်ကို လိမ်ကျက်၍ ဖြစ်စေ၊ ဝါဂိုမ်းကိုလိမ်ကျက်၍ ဖြစ်စေ ခွုက်နှုတ်ခမ်းတွင် တင်ထားသည်။ ထိုမီးစာ၏ ခွုက်တွင်းသို့ ကျော်ကို သော အပိုင်းကို ဆီစို့စု့ပြီးနောက် နှုတ်ခမ်းပေါ်တွင် တင်ထားသော မီးစာဖျားအထိ ဆီ “လိုက်” လာပြီ ဆိုပါက မီးထွန်းပြီး အထက်နည်းအတိုင်း အုပ်ထားရ၏။

ဆီပင်ဖြစ်စေကာမူ ငရန်ဆီမှာမူ အခြား ဆီမျိုးများထက် ပို၍ ထက်မြှုက်သဖြင့် ခွုက်ကိုဖြောက်၍ ထည့်၍ မဖြစ်ပါ။ အများသုံး ငရန်ဆီမီးခုက်ကို အသုံးပြုမှ ရပါမည်။

## မှိုင်းသတ်ခြင်း

ရေနံ မြိုင်းမှန်များ၊ ဆီမြိုင်းမှန်များကို စုဆောင်း ရရှိပြီး နောက် ထို့မြိုင်းများကို (ပါးရဲ အခန်းတွင် ဖော်ပြခဲ့သည့် အတိုင်း) သတ်ရပါ၍မည်။ မြိုင်းသတ်ပုံကို ထိုပါးရဲအခန်းတွင် ဖော်ပြခဲ့ပြီးပါပြီ။ သို့စွာတွင် မူကဲ့တစ် ရွှေနေသောကြောင် ထပ်မံ ဖော်ပြခြင်း ဖြစ်ပါသည်။

မြိုင်းသတ်ပုံကား ရှိသို့သပတည်း။ စုဆောင်းရရှိသားသော မြိုင်းတမျိုးမျိုးကို သည်းခြေတမျိုးမျိုး၏ အမှန်နှင့် ရောဂါးပါသည်။ ထို့အနာက် သမအောင် လုပ်ပေးပြီးယျင် ဝါသန့်သန့် တွင် ထည့်ပြီး ထုပ်ထားပါသည်။

စလယ်ဝ် မြေအိုးတလုံးတွင် ကြက်ဟင်းခါးရှုက် ရင့်ရင့် လက်တဆုပ်စာနှင့် ရေတဝ်ကိုထည့်ကာ မီးထိုးပြီး တည်ရ၏။ အိုးဆူလာလျင် မြိုင်းနှင့် သည်းခြေရောထားသော အထုပ်ကို ထည့်ကာ ပြုတ်ရည် သုံးပုံတပုံ ကျန်သည့်အထိ (သုံးခွက် တခွက်တင်) ပြုတ်ရပါသည်။

ပြုတ်ရည်ကို ဖယ်ယာပြီး မြိုင်းထုပ်ကို နေလှမ်းရသည်။ မြိုင်းထုပ် လုံးဝ ခြောက်သွေ့ချိန်တွင် အထုပ်ကို ဖျော် လက် ကျွန်းပြုတ်ရည်နှင့် ရောတေကာ အတောင့်လုပ်သည်လည်းရှိ၏။ အချို့လည်း ပြုတ်ရည်ကို မသုံးတေဘူး ဆီနှင့် ကြိုတ်တေကာ အတောင့်လုပ်သည်။

အတောင့်လုပ်ထားသော ထို့အင်တောင့်ကိုအသုံးပြုခါနီးတွင် သံပရာရည်၊ ရှောက်ရည်နှင့် ဖျော်သည်။ ကျောက်ပြင်ပေါ်တွင် သွေးပြီး အသုံးပြုခြင်းလည်းရှိ၏။ ငရရှိးရှိးနှင့်လည်း ဖျော်နှိုင် သည်။ အဆောင်ထိုးဖြစ်ပါက သက်ဆိုင်ရာ ဆေးကိုထည့်၍

အလူထိုးတွင်မူ ဆေးထည့်ရန် မလိုချေ။ မင်္ဂလာကြောင်၏ အပျော် အကျိုး စံချိန်ကား ယနေ့ ဖောင်တိန်သုံး မင်္ဂလာ၏ အပျော်အကျိုး ပေါ်သည်း။

### ထိုးကွင်း မင်္ဂလာကြောင်၏ ပြော

အင်းဝခေတ်မှတ်၍ ကုန်းဘောင်ခေတ် ကုန်ဆုံးပြီးနောက် နှစ်ပေါင်း အတန်ကြောသည်အထိ ဆေးမင်္ဂလာကြောင် ခေတ်ကြီး အလွန်ကောင်းစားစဉ်က ထိုးကွင်းမင်္ဂလာကြောင် မရှိလျင် လူရှာ မင်္ဂလာလောက်ပင် ဖြစ်၏။

ယောကျိုး ပျို့ကလေး ထာယာက်က မိန်း မပျို့ ကလေး တယောက်ကို နှစ်သက်သောကြောင့် နှစ်သက်သည် ပြောသည်ကိုပင် ထိုးကွင်းမင်္ဂလာကြောင်နှင့် ဆုံးဖြတ်၏။ ပြောလာသော ယောကျိုးကလေးတွင် မင်္ဂလာကြောင် မရှိသေးပါက “အကယ်ပြောသလောအောကယ်ပြောသည်မှန်လျင် မှင်္ဂလာကြောင် ထိုးနှုံး”ဟု ဆိုလေ့ရှိသည်။ မင်္ဂလာကြောင်မရှိသူ၏ ပြောစကား သည် အချက်အလက် မပြည့်စုံသော လျှောက်လှာ သဖွယ် ဖြစ်ပေ၏။

မင်္ဂလာကြောင် မရှိသောသူ၏ ပြောစကားသည် စိတ်ကစား အရွယ်မှို့ သင်ပြော ပြောသည်။ “ကလေးပြော” ဖြစ်သည်။ တရားဝင် စကားမဟုတ်ဟု သုတေသနသားလေ့ရှိကြ၏။ ထိုမျှ သာလောာ။ မဟုတ်သေးပါ။

ဆေးမင်္ဂလာကြောင် အထိုးခံရသောသူ ဆေးမင်္ဂလာကြောင်ထိုး ခါနီးတွင် ဝတ်ဆင်သော ပုံဆိုးကို “မင်္ဂလာ” ပုံဆိုးဟု ခေါ်၏။ ထိုပုံဆိုးတွင် စုံပုံဆိုးနှင့် ထောင်ပုံဆိုး ဟူ၍ ခွဲခြားထား ပေ၏။

အမေ၊ အောင်မနှင့် နှုပ်ဖြစ်စေ၊ မိကြီး ဒေါကြီးတို့ ဖြစ်စေ ရက်လုပ်ပေးသော ပုံဆိုးကို မင်ခံ ပုံဆိုးလုပ်လျှင် ရာပုံဆိုး ခေါ်၏။ ဤဂ သူ၏ မေတ္တာကို ဦးစားပေးသောကြောင် ရာ ပုံဆိုးခေါ်သည်။ ထိုသို့လျှင် သန့်စင်သော မေတ္တာကို ဦးစားပေးသူအား လူကြီး သူကြီး များက နှစ်သက်ချိုးကျူးကြ ပေသည်။

ရည်ငံရင်းဆဲ ရှိသူက ရက်လုပ်ပေးသော ပုံဆိုးကို မင်ခံ ပုံဆိုးလုပ်လျှင် ဘျာဝ မေတ္တာကို အစဲပြု၍ ထောင်ပုံဆိုး ခေါ်သည်။ ထိုသူကို အချုပ်သရုကောင်းကြီးအဖြစ် လူငယ်လှော် များက ကောင်းချိုးပေးကြ၏။

သို့ဖြစ်၍သော်လည်း ထောင်ပုံဆိုးကား အန္တရာယ်များ လုသည်။ အကြောင်းသော်ကား မင်ခံပုံဆိုး (ထောင်ပုံဆိုး) ရက်လုပ်ပေးသူနှင့် မပေါင်းဖက်ရပါက ထိုယောကျားသည် ထိုမိန်းကလေး၏ “မောင်ကျွန်” ဘဝသို့ တသေက်လုံး ရောက်ရှိသွားသောကြောင်း ပေတည်း။

ဆေးမင်ကြောင် ထိုးခြင်းကို အရေးတကြီး ကိစ္စအဖြစ် သဘောထားကြသည်။ ထိုကြောင်း ဆေးမင်ကြောင်ထိုးမည့် ရုံကို ရှား၏အထွေထွေအမြတ်ဖြစ်သော ကောင်းမွန်သန့်စင်၏ ပြန်ပြီးသော နေရာတွင် ဆောက်လုပ်ကြသည်။ ဆေးမင်ကြောင်ထိုးနေချိန်တွင် မင်ကြောင်ရုံးနှင့် မနီးမဝေး အရိပ်ကောင်းသော နေရာသို့ အပျို့ခေါင်း ဦးစီးသော မိန်းမပျိုးများ လာရောက်ကာ အတီးအမှုတ်ဖြင့် အားပေးကြသည်။

မင်ကြောင်ရုံးမှ ထွက်လာသူအား မိန်းမပျိုးကလေးများက ကိုယ်တိုင် အသင့်ဆောင်လာသော အမွှေးနံသာ များဖြင့် လှိမ်းကျဲ့ ဆုပ်နယ်ပေးကြသည်။

သားရှင်မိဘများကလည်း သူတို့၏သားတွင် မင်္ဂလာကြောင်  
နှာများပျောက်လျှင် ပျောက်ချင်း သားကို ရှင်ပြုပေးကြ၏။  
ရှင်မပြုဖို့ အိမ်ထယ်ပြု သားမည်ကို စိုးရိမ်ကြသောကြောင့်  
ဖြစ်၏။

ထိမ်ငြောင် ရှုအတွင်း၌ မင်ငြောင် အထိုးခံအသူကို  
အားပေးစကား ပြောရန် နှစ်သိမ်းလက်ဆောင် ပေးရန် စုံး  
နောက်ရှိအနတော့ မိန်းမယျိုးများသည် မင်ငြောင်ရှုအတွင်းသို့  
ဖြစ်ခဲ့၊ အနားသို့ဖြစ်စေ မလာရပေါ့။ သို့အတွက် ဘတ္တိနှင့်  
မင်ငြောင် အထိုးခံသူ ကြားတွင် အဆက်အသွယ် လုပ်ပေးနို့  
လုတေယာက်ကို ထားရသည်။

ထိသူကို “မင်သောကျန်”ဟဲ ခေါ်၏။ အရှယ်မရောက်  
တရောက် ယောကျိုးကလေးများ ဖြစ်သည်။ သူတိမှု  
တဆင့် ရှုံးရော အမွှားနှံသာများ၊ အံတွင်ခဲထားရန် ကွမ်း  
သီးများ၊ အမှားစကားများ ပါး၏။ သူတိကိုင် မင်ကြောင်  
ရုတွင်းမ သတင်းပလင်းများကို မေး၏။

## မင်ကြာင်ရုံအင်းအကျင်း

ဆေးမင်ငဲကြောင်ထိုးမည့်နေရာကို ဦးစီးမင်ငဲကြောင်ဆရာတွေ  
ချွေးချုပ်ရသည်။ ဦးစီးမင်ငဲကြောင်ဆရာတ်၏ လက်အောက်၌  
လက်ထောက် တပည့် လေး ငါး ယောက် ရှိရာ သူတို့သည်  
မင်ငဲကြောင်ရုံ ဆောက်လုပ်ရေးနှင့် ခင်းကျင်း ပြင်ဆင်ရေးကို  
ဦးစီး၏ ဆောင်ရွက်ကြရ၏။

မင်ကြောင်ရုံ ဆောက်လပ်မည့် နေရာတွင် ဂါထာမန္တန်များ

ရွတ်ဖတ်ရသည်။ ပရိတ်ရည် ဖျိန်းရသည်။ ဆန်မန်း ပေါက်  
ပေါက်ကြံရသည်။ ထို့နောက် သင့်လျော်သော အဆောက်  
အအုံ ဆောက်လုပ်ကာ ရာဇ်မတ် ကားသည်။ ပရိတ်သဲဖြူ ခင်း  
သည်။ ထောင့်လျေးထောင့်တွင် ငှက်ပျော်ပင်စိုက်သည်။

အဆောက်အအုံ၏ အမိုးကို ရက်သစ်စ ဖျင်ဖြူဖြင့် ဖြန့်မိုး  
သည်။ ထို့ဖြင့်ကို သတ်မှတ်သော နေ့နံရှိသည့် မိန်းမပျိုး  
တော်းတည်းက အပြီးအစီး ရက်လုပ်ရသည်။ ထိုအမိုး၏  
ပတ်လည် ပိုးဆုံးနောက် တန်းနှေ့အစ ရာဟာအဆုံးရှိသော  
ပြို့ကြံးရွှေစုလုံး၏ နှုန်းဖြစ်သော အုန်း၊ ကုံးကော်၊ ဆီး၊ ဝါး၊  
ဒန်း၊ ပေါက်ရှားနှင့် သီးတို့၏ အညွှန်များ၊ အကော်များကို စို့  
လျက် တဲ့ရရှုံးချိတ်ဆွဲ ထားကြသည်။ အကာာအရုံ မှာလည်း  
တင်းတိမ်စောင်များ ဖြစ်၏။ ယင်း တင်းတိမ်စောင်များကို  
သတ်မှတ်ထားသော နေ့နံရှိသည့် မိန်းမပျိုးများကာသာရက်လုပ်  
ပေးကြရ၏။ တင်းတိမ်များကို တထည်နှင့်တထည် စပ်တွယ်ရှု  
တွင် ပရိတ်ချုပ်ကို အသုံးပြုရလေသည်။

ထို့ဟင်းတိမ် လေးဘက် ကာရုံထားသည့် အတ္ထုံးပိုင်း၌  
ခင်းထားသော သဲဖြူမှာ ပရိတ်ရည်၏ ဖျိန်းထားသဖြင့် မာနေ  
သည်။ သည်သဲပေါ်တွင် ငှက်ပျော်ရွှေက်များ ထူထပ်သိပ်သည်း  
စွာ ခင်းထား၏။ ငှက်ပျော်ရွှေက်များကို အလယ်ကြော ခွာ  
ထားသည်။ ဆီမ်း သတ်လီမ်းထားသည်။

ခေါင်းရင်းဘက်တွင် တိုင်းအဖြစ် သစ်မင်း၊ ဝါးမင်းတို့ကို  
စိုက်ထူးအောက်လုပ် ထားသော စင်ကလေး တခုရှိ၏။ ထို့စင်  
ပေါ်တွင် ဆေးဘုရား ဆင်းတုံးတော်၊ ဆေးမျိုးစုံ၊ စုတ်မျိုးစုံ၊  
နှုန်းပုံးများ၊ ညာာင်ရေအိုးများ တင်ထား၏။ ထို့စင်၏  
တိုင်နှစ်တိုင်တွင် ကြိုးတန်း တန်းထားသည်။ မင်းခံပုံဆိုး လွှား

ရှိ ဖြစ်သည်။ ခုနစ်နွှေသမီး အပါးစင်တို့ ထံမှ တောင်းခံ စုဆောင်းပြီး ကျစ်ထားသော ကြိုးဖြစ်ပေသည်။

စင်၏အောက်၌ဖျင်းဖျင်နိပါဝင်သော င်က်ပျော့ပဲ၊ အုန်းပဲများ တင်ထားသော စင်ထိတချို့သည်။ ဆီမိုးခွက်များလည်း ထွန်းညိုထားသည်။

တင်းတိမ် အကာများတင် ပဲပေါက်နှင့် ယာပေါက်ဟူ၍ အပေါက်နှစ်ပေါက်ရှိ၏။ ထို့စ်ပေါက်အနက် ပဲပေါက်မှုဝင်ပြီး ဆေးထိုးခံလျှင် “ပဲမှု့ဦး”၊ ယာပေါက်မှု့ဦးလျှင် “ယာမှု့ဦး” ဟု ခေါ်ပေ၏။ ကြိုးသည်ကိုရည်လျက် “ကွယ်လေးရဲ့မင်္ဂလာကြောင် ဘယ်ပေါင်မှာထိုး”၊ အေး နှလုံနှင့် ပုသိမ်ခင်းလှို့ မျှောင်တွင်းမှာ ထိုး”<sup>၁၄</sup> ဟူ၍ ကောက်စိုက် သီချင်းတပ်စ် ရှိခဲ့ခြင်း ဖြစ်ပေ၏။

ဆေးမင်္ဂလာကြောင်၏ အနိမ့် အမြင့်ကို ထိုမှု့ဦးက အဆုံး အဖြတ်ပေးသည်။ ယာသာက်ပေါက်မှ ဝင်သူသည် ယာမှု့ဦး သမားဖြစ်ကာ အလုံအပ ထို့မည့်သူဖြစ်၍ ပဲဘက်မှ ဝင်လာ သော ပဲမှု့ဦးသမားသာလျှင် အကျအန ထို့မည့်သူဖြစ်၏။

### ဆေးမင်္ဂလာကြောင်ထို့နှင့်

ဆေးမင်္ဂလာကြောင် အထိုးခံမည် သူသည် ရေမိုး ချိုးကာ ခေါင်းပြီး သန့်စင်ပြီး မင်္ဂလာဆိုး အသစ်ကို ဝတ်ကာ သတ်မှတ်ထားသော အချိန်နှစ်ရုံကောင်းကို စောင့်ဆိုင်းရ၏။

အချိန်စောင့်သည့်နှင့် တပြိုင်နက် သတ်မှတ်သည့် အပေါက်မှ ဝင်သားသည်။ အတွင်းသို့ရောက်လျှင် ဆေးစင်ကို ရှိခိုးရသည်။ ငါးပါးသီလခံယူရသည်။ ထို့နောက် ဝတ်လာသော မင်္ဂလာဆိုး

ကို ချွတ်ကာ ဆေးစင်အောက်ရှိ ကြီးတန်းတွင် ရှိသေစာ  
တင်ရသည်။

ထိုအချိန်တွင် လက်ထောက် မင်္ဂြာ် ဆရာများက  
ငှက်ပျော့ရွှေကဗျား ပေါ်တွင် အာဝတ်များခင်းထားပြီး ဖြစ်၏။  
ထိုအဝတ်ပေါ်တွင် လူကာ မင်္ဂြာ် အထိုးခံရသည်။

ထိုသူသည် ယာမှုံးမှ ဝင်လာသူ ဖြစ်ပြားအံ့၊ ဦးစီး  
ခေါင်းဆောင် ဆရာသည် အစီအရင်ပါသော ဟသံပြုဒါးဖြင့်  
သုံးလေးကွက် သုံးလေးရှုပ်သာ ထိုးပေး၏။ ကျိုးသောနေရာ  
များ ပြည့်အောင် ပြည့်ရန်မှာ လက်ထောက် ဆရာများက  
တာဝန်ယူကာ မြန်မြန်ပြီးစီးစေရန် နှစ်ယောက်ပြိုင်တူ ထိုးပေး  
ကြ၏။

ပဲဘက်မှ ဝင်လာသော ပဲမှုံးသမားကား အဆင့်မြင့်  
သည်။ သူအတွက် သတ်မှတ်သော ဗီဇာ့သ ဖဝါးအရောက်တွင်  
ပဲဘက်မှုံးဝင်လာစဉ် မင်္ဂြာ်ရုံတွင်း၌ ယာမှုံးသမားရှိနေ  
သေးလျှင် ယာမှုံးသမားအား ထိုးနှုံးပေးမှုများ ရပ်ဆိုင်း  
ပေးရ၏။ သို့မဟုတ် နေရာရွှေပေးရ၏။

ပဲမှုံးမှုံးဝင်လာသူသည် ယာမှုံးမှုံးဝင်လာသူ နည်းတူ  
ပင် ဆေးစင်ကို ထိခြင်းငါးပါးဖြင့် ဦးခိုက်ကာ ငါးပါးသီလခံယူ  
ရ၏။ သူအတွက်မူ ငှက်ပျော့သွေ့နှင့် ငှက်ပျော့ရွှေကဗျားအပေါ်၌  
မိန်းမပါ့များထံမှ ရရှိထားသော ကြီးကြီးချိတ်အထည်များ၊  
လွန်းချိတ်များ၊ နိုးလိမ်များနှင့်အလုအပ်ထိုးရက်ထားသော  
ပိုးထည် ချည်ထည်များကို ခင်းပေးကြသည်။

ပဲမှုံးဆေး ထိုးနှုံးခံမည့် သူသည် ငါးပါးသီလ ခံယူပြီး  
ချိန်မှစ၍ စကားမပြောရသည့်အပြင် တည်းဖို့စွာ နေရသည်။  
ထိုနောက် မင်္ဂြာ်ခုံးကို ချွတ်ပြီး မင်္ဂြာ် ဆရာများကို

ရှိခိုးလျက် ပေါကားကားရပ်ကာ သုံးတ်လျဉ်းပြခြင်းဖြင့် အစစ်  
ဆေးခံရသည်။ စစ်ဆေးသူက မည်သည့်တိုကို စစ်ဆေးပါ  
သနည်း။

ယောကျိုးအစစ် ဟုတ်မဟုတ်၊ ပွဲဌား၊ ပဲဌား၊ အိုင်း  
အနာရှင်း အနာဌားရောဂါ ကင်းမကင်း စစ်ဆေး ကြည့်ရှုရ  
သည်။ ကြည့်ရှုပြီးနောက်တွင် မင်္ဂလာင်ဆရာဌားက လက်  
ထောက်များအား ဤသူသည် ယောကျိုးလောင်း မိန်းမ  
လောင်းလော့၊ နပ်း ဖျော်ပ်လော့၊ အနာဌား စသည့်တို့  
ကင်း၏လော့ မေးမြန်းသည်။ လက်ထောက် ဆရာ တို့က  
ယောကျိုးကောင်း ယောကျိုးစစ် ဖြစ်ကြောင်း၊ အနာဌား  
ရောဂါ ပွဲဌား၊ ပဲဌား၊ အိုင်းအနာကင်းကြောင်း ဖြေရသည်။

မေးသူက သုံးကြော်မေး၍ ဖြေသူက သုံးကြော်မေး ဖြေကာ  
ယောကျိုးစစ်ဖြစ်ကြောင်း၊ ယောကျိုးကောင်းပါသကြောင်း  
သေချာမှုသာ ဆေးမင်္ဂလာင်းထိုးနံ့မှုကို စတင်သည်။

ဦးစီးမင်္ဂလာင်း ဆရာသည် ငင်မြင့်ပေါ်တွင် အသင့်ရှိနှင့်  
သော နှုန်းသာခိုက်ကို ဂါးသာမဏ္ဍာန်များ၊ ကျူးရင်ပြီး ဂဋ္ဌနှင့်  
လက်သည်း ပန်းခက်ကိုနှစ်ကာ ဆေးစင်ပေါ်နှင့် ငင်နိမ့်ပေါ်သို့  
ပက်ဖျွန်းသည်။ ပြီးလျှင် လက်ထောက် တယောက်ယောက်သို့  
နှုန်းသာခိုက်ကမ်းလျှင် ဝဲမှောင် အထိုးခံမည့်သူ၏ တကိုယ်လုံး  
ဦးခေါင်းပါကျေန် နှုန်းသာရည်များ၊ လီးကျေပေး၏။ ထိုအရည်  
များ ခြောက်သွေ့ချိန်တွင် ငှက်ယော့သွေ့နှင့် ငှက်ပျော့ရွှေက်များ  
ခံ၍ အထည်ကောင်းများ၊ ခင်းသည့် အပေါ်သို့ ည်င်သာစွာ  
လျှော့ရှု၏။

မင်္ဂလာင်း အထိုးခံမည့်သူသည် မည်မျှသတိကောင်းသည်  
ဆိုစေကာမူ တချက်မတွေ့ တချက်တွေနှင့်ဆည်း။ ယောင်ယမ်း

ပြီးလည်း အမှတ်ပဲ တွန့်တတ်သည်။ ထိုအခါ ထိုးဆဲ အရှပ်  
ဖြစ်ပေါ်အင်းဖြစ်ပေါ်အပြုံပေါ်ရှိနဲ့ သူ့ နိုင်၏။ သို့ကြောင်  
ပုံချိုးသစ် ဝတ်ထားသော နေ့နှင့် လူလေးယောက် အသင့်  
ထားရသည်။ သူတို့က ကိုင်ပေး ထိန်းပေးရန် ဖြစ်သည်။

သူသည် ကိုယ်အထက်ပိုင်းပါ ထိုးမည်ဆိုလျှင် ခါးအထက်  
သုံးမြှုဖြစ်သော ဟသံပြုဒါးကို ဦးစွာ ထိုးရမည်။ စုတ်ကို အနှစ်  
စုတ်သတ်သတ်၊ အနှက်စုတ် သတ်သတ် ထားရ၏။ မရောယျက်  
ရပေါ်။

ဟသံပြုဒါးပြီးမှ မင်္ဂလာဆက်ရသည်။ သတ်မှတ်ထားသော  
နေရာများ၏ ကြိုက်ကြီး ရှစ်လုံးရှပ်၊ ဂဝံရှပ်၊ ဇော်၊ ကူမှုက်၊  
တက်ကုန်း၊ ကြောင် စသည်များ၊ ထိုးပေးပြီးမှ ကျွန်းသော  
အဖြည့်ရှုပ်များကို လက်ယောက်တယောက်ယောက်က ဆက်  
လက် ထိုးရသည်။

ထိုးရာတွင် ဦးစွာ ခါးကိုပ်တ်မိအောင် ထိုးနှုန်းသည်။ ခါးပြီးမှ  
ပေါင်၊ ထို့မှ အူးသို့ ဆင်းသွားလေသည်။ ထိုကုံးသို့ ထိုးနှုန်းနေစဉ်  
မလုမ်းမကမ်းရှိ အားပေးနေသော အတီးအဖွဲ့က ပိန်းဗောင်း  
တိုက်ပေးလျှင် မင်္ဂလာကြောင်ဆရာ မြှုံးကြောကာ တအားထိုး  
သဖြင့် ပို့ချုခံရသည်။ ပိန်းဗောင်း မတီးပါပဲလျက် မင်္ဂလာကြောင်  
ဆရာမှာ သူဂါတာ သူမဏိန်ကို ဘာဘာသာ ရှိတရာက စိတ်  
တက်ကြောလျှင် “ဆေးစီး”သည် ခေါ်ကြ၏။ ဆေးစီးသည်  
ဖြစ်ပေါ် မြှုံးသည်ဖြစ်ပေါ် ဆေးထိုးခံရသူမှာ မသက်သာချေ။

အားပေးသူများသည် မင်္ဂလာကြောင်များမှတဆင်း အတွင်း  
က သတင်းကို ကြေားနေကြရရာ မညည်းမညှုံး အံကြိတ်ခံသည်  
ကြေားလျှင် မင်္ဂလာကြောင်ဆရာ စိတ်ထအောင် အတီးသမားများ  
အား ပိန်းဗောင်း အတိုက်ခိုင်း၏။ ညည်းညှသည် စုတ်သတ်

သည် အောင်ဟစ်သည်ကြားလျှင် သရော်သည့်အနေဖြင့် အချာပဝရ၏ ဘန်းတော်ဘုံကို ဖျက်ထားသော မျောက်မင်းအူသံအတီးခိုင်းကြ၏။

မျောက်မင်းအူသံလည်း မတီး၊ မိန်းဗောင်းလည်း မဆော်သော အခါမျိုးတွင် အတီးသမားများသည် မိန်းမပျိုကလေးများ၏ ရင်တွင်းဝေဒနာကို စောင်းခြောင်းသော သီချင်းများဆို၍တီးကြ၏။ အောက်ပါတေးချင်းမှာ ထိုကဲ့သို့သော သီချင်းတပ္ပါဖြစ်ပေ၏။

“အမိလေးလဲ ချစ်လိုဗျာ၊ အဖလေးလဲ ချစ်လိုဗျာ။  
ဖမ်းအပြင် မယ့်ကိုအစစ်၊ ချစ်ပါရွှေ့ဗျာတဲ့လေ။  
စကားရယ်ဝါ၊ မင်သေ့ဆရာ လာခါမှ  
ကိုလူညာ ထောင်ပုဆိုးနဲ့ မျိုးဇာတီ ပေါ်လာသလေ့”  
“ထောင်ပုဆိုးပေလာ့၊ ရာပုဆိုးပေလာ့၊  
စိုးရွှေ့ရွှေ့ မေးမံပါ၊ ချစ်စိတ်ဖြင့် နာသလေတော်။  
ပြုရက်လေသာ မောင့်ကိုယ်မှာ ထောင်ပုဆိုးနဲ့  
ဝဲမှု့ဗောင်မှာ ထိုးသလေ့တော်”  
“ကွုယ်လေးရဲ့မင်ကြောင်၊ ဘယ်မှု့ဗောင်မှာ ထိုးထိုး။  
တော်မင်ခံ ထောင်ပုဆိုးကြောင့်၊ မယ့်ရင်ဘတ်ကျိုး”

ဤသီချင်းအရမိန်းမပျိုကလေးများသည် ဆေးမင်ကြောင်ထိုးသော လူလင်ပျိုများအနေက် မိမိတွဲ စိတ်ဝင်စားသူ ဝတ်ဆင်သည့် မင်ခံပုဆိုးသည် ထောင်ပုဆိုးလော့၊ ရာပုဆိုးလော့ဟူသည်ကို များစွာ အလေးထားကြကြောင်း ပေါ်လွင်ပေသည်။

## လက်ခမောင်းခတ်ခြင်း

ပဲမူာ်တွင်လည်းထိုးသည်၊ အနီလည် ပါသေးသည်ဆိုလျှင် တယောက်အတွက် နေဝက်ခန့် ထိုးနှံရသည်။

အနီရေး အန်က်ပါ ထိုးနံပြီးသည့် နောက်တွင် ဟသံပြုဒါးက ရဲရဲ။ သွေးကရဲရဲနှင့် အထက်ပိုင်းတုံးလုံး ချင်းချင်းနှိုလျက် ရှိခဲ့၏။ အောက်ပိုင်း တွင်လည်း မင်္ဂလာက်ထဲမှ သွေးစံမှ ရှုံးရှုံးလျက်ရှိသည်။ ထိုကဲ့သို့ ရှိနေသူသည် စုတ်ချက်ထိထားသော နေရာများ မှာ ရောင်ကိုင်းစပြုလာပြီ ဖြစ်ရကား အချို့မထနိုင်လော့သဖြင့် မင်္ဂီာရာင်ရှုံးထဲမှ ကပ်ဖြင့်တင်ပြီး ထုတ်ယူရှု၏။ အချို့ကား လူတွဲထုတ်ရှု၏။ အချို့သော် အခံလျက် အတွဲအကူမပါပဲ ထွက်လာနိုင်၏။

ယာမှုံးတွင်မှုံးသူအဖွဲ့မှု မည်သို့ ထွက်သည်ဖြစ်စေ စာဖွဲ့ကြပေး။ ပဲမူာ်သမားကိုမှ မည်ကဲ့သို့ ထွက်သနည်းဟူသော အထွက်ပေါ်တွင် ကြည့်ကာ သတ်မှတ်ထားကြ၏။

မင်္ဂီာရာင်ထိုးပြီး တင်းတိမ်အကား၏ အပြင်သို့ ထွက်လာသူတိုင်း လက်ခမောင်းသံ တဖော်းသံများမြှောင်းမြှောင်းအောင် ထုတ်ကြရှု၏။ ငါယောက်၏သားဟော ယူဉ်ချုပ်ထွက်ခဲ့ဟု လောကြီးကို စိမ်ခေါ်သည့်သဘော၊ မိမိယောက်၏သားစိမ်ကြီး ဖြစ်ပြီဟု ကြေးကြော်သည့်သဘောဖြစ်၏။

လက်ခမောင်းခတ်ရာတွင် သုံးကြိမ်စွဲအောင် ခတ်ရသည်။ ထို့သို့တော်သူများတွင် ကပ်ဖြင့်ထွက်လာရသူမှာ ကပ်ပေါ်တွင် သူတပါး၏ အထူးအမခံယောကာ အပြီး လက်ခမောင်း ထုတ်ရသောကြောင့် “အားခါတ်” ခေါ်၏။

နှစ်ယောက် ဖြစ်စေ တယောက် ဖြစ်စေ အတွဲအကူဖြင့်

ထွက်လာရသူသည် တဲ့ကူးသား မြို့ခိုအားပြုပြီး ခတ်ရသည်။ ထို့သူမျှိုး၏ လက်မောင်း ခတ်ခြင်းကို “အမြှောင်းတ်”ဟု ခေါ်ပေ၏။အကူမပါ အတွဲမပါပဲ ထွက်လာသူ၏ လက်မောင်း ခတ်ခြင်းကား “ထိုးထိုးခတ်” သို့မဟုတ် အထိုးခတ်ဟု ခေါ်လေသည်။

သူတို့သည် မင်ခံပဆိုးကို လက်တွင်ခေါက်တင်ပြီး အခြား ပုံစိုးသစ် တထည်ဖြင့် ခါးတောင်းကျိုက်ပြီး ထွက်လာကြရာ ရုံစောင်သနမာလျက် တကိုယ်လုံးသွေးက်များ ဖုံးနေသော ယောကျားကောင်း တယောက်၏ ခန့်ထည် တည်းဒိုမ်းသော အဆွင်သည် ပေါ်လွင်လျက် ရှိပေ၏။ မိန်းမပျိုကလေးများ ကလည်း ထိုကဲ့သို့သော သူမျှိုးကိုသာ လေးစား အားကိုး လောက်သော ရာသက်ပန် ဘဝကြောင်ဖော်အဖြစ် သတ်မှတ်လို ကြပေသည်။

မင်ခံပုံစိုးမှာ ထိုလုလင်ပျို၏ တသက်တွင် အမြတ်တန္ထိုး သမီးဆည်းထားရမည့် ပစ္စည်းဖြစ်သော့သည်။<sup>၅၃</sup> ဤကား လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကာလ ကုန်းဘောင်းတော် ဆင်ဖို့ရှင် (၁၁၂၅-၁၁၃၀) မင်းတရားလက်ထက် ဝန်းကျင် တွင် ဆောင်ရွက်သော ထိုးကွင်းမင်ကြောင်ထိုးနှုံပုံပေတည်း။

### မင်ကြောင်ခေတ်ရွှေဓလေ့လာခြင်း

ထိုးကွင်းမင်ကြောင် ထိုးနှုံသော ဓလေ့သည် တောင်ပေါ် မြေပြန်မကျို့ ပျော်ခဲ့ရာ မြန်မာတို့၏ လူမှုရေးတင် များစွာ ပြေား သက်ရောက်ခဲ့သည့်အတွက် ယောကျားတိုင်းတွင် ထိုးကွင်း မင်ကြောင်ရှိခဲ့သည်။

၅၃။ “မြန်မာပြည်သား” ထာမတဲ့၊ ရန်ကုန်ဘဒ္ဒာ၊ စာပျက်နှာ ၂၂၀။

မြန်မာနိုင်ငံ တော်သို့ ဖြိတိသူနယ်ခဲ့သမားတို့ ဝင်ရောက်ကျူးကျော် သိမ်းပိုက်သောအော် တနိုင်ငံလုံးရှိ ယောကျားကောင်း မြန်သမျှ ရရာလက်နက်ဖြင့် ဆီးဆိုတွန်းလျန်ကြသည်။ ပြတိ သူတို့ သတ်ရသမျှ၊ ဖမ်းဆီး မိသမျှ မြန်မာတိုင် တွင်ထိုးကွင်းမင်းကြောင်နှင့်ချဉ်းဖြစ်စာ သူတို့သည် ထိုးကွင်းမင်းကြောင် အပေါ် တွင် မကောင်းမြင် သတ်မှတ်မှုများ ပြုလုပ်လာခဲ့ကြသည်။ သူတို့၏ သွားခံ များကလည်း ထိုနည်းတူပြောဆို ဝါဒဖန်လာကြသည်။

ဂုဏ်ဆရာစံ ဒေါ်းဆောင်သော လယ်သမားသူပုန် အပြီး တွင်ကား ဆေးထို သောစုတ် တွေ့လျှင်ပင် ဖမ်းဆီးလေတော့သည်။ ရည်ရွယ်ချက်မှာ မြန်မာ တမျိုးသားလုံး အမြတ်တနီးဂုဏ်ယူသော ဓမ္မလုကို ဖျက်ဆီး ချေမှန်းပစ်ရေး ဖြစ်ပေ၏။

သို့ရာတွင် ထိုးကွင်းမင်းကြောင်သည် ပပျောက်မသွားချေ။ ယခင်ကက္ခာ့သို့ ခြိမ်ခြိမ့်သည်းသည်း လေပိနိုင် သော်လည်း အခြားနည်းဖြင့် ဆက်လက်ဆောင်ရွက် နေခဲ့ကြပေသည်။

ဆောင်ရွက်ပုံမှာ တန်ချုံးလ သကြ်နှင်းရက်များ အတွက်နှင့် တန်ဆောင်မှန်း လပြည့်နေ့တို့တွင် ဘုန်းတော်ဗြိုးအကျောင်းများအား ဖွံ့ဖြိုးဖြစ်စေ၊ ပယောဂဆရာတ် အံမြတ်ဖြစ်စေ ရှုံးကာ အဆောင်ဆေးများ ထိုးနှင်းကြခြင်းဖြစ်၏။ မင်ခံပုဆီးဝတ်ဗြိုး၊ ဝံမျှာင် ယာမျှာင်အလောနှင့် အုန်းအန်းကြက်ကြက် အားပေးခြင်းတို့ ပါဝါဝင်သည်ကထဲ၍ ရေးနည်းအတိုင်းပင် ဖြစ်၏။

ထိုအခါတင် အလုပ်းဖြစ်သော ထိုးကွင်းသည် သီးခြားကွင်းသွားခဲ့တော့သည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းဂုံ၊ ဂုဏ် စောင်ရွက်ပုံကို ဆက်လက်ဖော်ပြုပါမည်။

ထို့ကွင်းဆရာ

အဆောင်ဆေးများကိုလည်း ခါးအောက်ပိုင်းတွင် မင်္ဂလာင်  
ထို့တတ်သော်လည်း ယေဘုယျအားဖြင့် ခါးအောက်ပိုင်းတွင်  
အလုံထိုးသည်က များပါသည်။ ထို့ကြောင့် ယင်းကိုထိုးကွင်း  
ဟုပင် သတ်မှတ်ထားကြပါသည်။

ထို့ကွင်း ဆရာသည် ထို့ကွင်း ထို့ခြင်း တခုတည်းဖြင့်  
အသက်မွေးသူမဟုတ်ပါ။ အေးဆရာထန်းသမား၊ လယ်သမား  
ယာသမား၊ လက်သမား၊ ပန်းပဲစသည်ဖြင့် တွဲဖက်အလုပ်များ  
ရှိကြပါသည်။ သူသည် မိုးလက့်နှင့်ချုံး၍ ဆောင်ဝင်အော်နှင့်  
များတွင် ရွှာများ ဘုန်းတော်ကြီးကျောင်း များသို့ တကိုယ်  
တော်ဖြစ်စေ၊ နောက်ပါ တပည့်တပန်း ခေါ်၍ ဖြစ်စေ ရောက်  
လာလေးရှုံး၏။

တည်းခိုစရာ မရှိသော ခရီးသွားများ အားထားရာ နေရာ  
အဖြစ် ဘုန်းတော်ကြီး ကျောင်းကို သတ် မှတ်ကြခြင်း၊  
ကျောင်းရှိပို့လိုက်များကလည်း ကောင်းမွန်စွာ လက်ခံပြုစွာခြင်း  
မှာ ရှေးခဲလေ့ ဖြစ်၏။ ဘုန်းတော်ကြီး ကျောင်းများတွင်  
တည် ခိုရသော ဒုတိယ အကြောင်းမှာ ထို့ကွင်း ထို့မည့်သူ  
များကို တနေရာတည်းတွင်အများအပြား ရရှိနိုင်သောကြောင့်  
ဖြစ်ပေသည်။

ထို့အတော် ဘုံးနှင့်တော်ကြီး ကျောင်းများရှိ ကျောင်းသား  
များမှာ ဘုရားရှုတွေချေည်း မဟုတ်ပေ။ သက်နှုန်းမဆီးရသေး  
သောကြောင့် ကျောင်းမ ထွက် သေး သည့် လူပါးပေါက်  
အသက် ၂၀ ပတ်ဝန်းကျင် အရွယ်တွေ့လည်း အများအပြားရှိ  
သည်။ သူတို့သည် ထို့ကွင်း မထိုးရသေးပါက မူချုတီးကြပေ  
လိမ့်မည်။

ဘုန်းတော်ကြီး အများစုသည် နယ်ခဲ့ဆန္ဒကျင်ရေးသမား များဖြစ်၏။ ထိုးကွင်္ဂလာင် ရှေးမြန်မာ့ရိုးရာဇ်လွှာကို ကောင်းစွာ အားပေးသည်။ ကျောင်းသားများအပေါ် တွင်သာမက ရပ်ရွှာ အပေါ် တွင်ပါ ဉာဏာညာ်းရကား ရွာ့သွေ့ ထိုးကွင်းမင်္ဂလာင်းရ သေးသူရှုလျင် ထို့သူအား ခေါ်၍ ထိုးကွင်းထိုးရန် အမိန့်ပေး နိုင်ပေသည်။

ထိုးကွင်းထိုးရမှာ တပေါင်လျင် ငါးမှုးမှ နှစ်ကျပ် သုံးကျပ် အထိရှုသည်။ ထိုးကွင်းထိုးချိန်တွင် လုပ်ခင်းဆောင်တာများ မဖွံ့ဖြိုးသောကစ် ဖြစ်ပါက လျော့ယူ၍ ဖွံ့ဖြိုးဆောင်သည့်နှစ်တွင် ပို့တောင်းခြင်းလည်း ဖြစ်နိုင်သည်။ သီးမဟာတ် ခေတ်အလိုက် ဒေသအလိုက် ငင်တန်ဖိုးပေါ် မူတည်ပြီး ဖြစ်လာသော အခ နှုန်းထားလည်း ဖြစ်နိုင်ပါသည်။

သို့ရာတွင် ထိုးကွင်းဆရာတော် အခါဝပ်သိမ်း ငွေချည်းမရပါ။ လက်ငင်းလည်းမရပါ။ ပဲပေါ်ပေး၊ ပါးပေါ်ပေးစသည် ဖြင့် အကြေးထိုးပေးရကာ သီးနှံပေါ်မှ လာရောက်သိမ်းယူရသည်။ အကြမ်းအားဖို့ တပေါင်ထိုးပေးသုံးမတ်(၁၂-၂)ကို စပါးတတ်း သတ်မှတ်ချိန်ဖြစ်ပေသည်။

တခါတရုတွင်လည်း တလသေသေ တလဆန်းဆန်း ထိုးနှုန်းလောက်သော လူရနိုင်သော နေရာများတွင် ထိုးနှုန်းကို လျော့ယူရသောကြောင့် ငါးမှုးပေးရသူများ ရှိခြင်းဖြစ်ပေသည်။

ဤသို့ပြင် ဘုန်းတော်ကြီး ကျောင်းပေါ် တွင်ဖြစ်စေ အရပ် တဆောင်ပေါ် တွင် ဖြစ်စေ ထိုးကွင်းထိုးနှုန်းမှ စတင်တော့၏။ ထိုးကွင်း ထိုးရတွင် ထိုးနှုန်းပေးသူရှုင်း အထိုးခံသူချည်း မဟုတ်ပေ။ ဘေးမှအားပေးမည့် သူများ၊ ငါ့ကိုင်းမည့် သူများ၊ ချုပ်ကိုင်ပေးမည့်သူများ ရှိနေပေသည်။ အချို့တွင်မှ အထိုးခံရ

သူက နာဏ်စေသာကြောင့် အမ တခန်း တဲ့တိုင်း ဘေးမှ  
“တော်” တစ္ဆေး ဝင်ထူးပေးသူလည်း ရှိခဲ့၏။

ထိုးကွင်း အထိုးခံမည့်သူသည် မိဘတိုက်တွန်း၏ ထိုးခြင်း၊  
ယောကျိုးမှုပါသသူဟု အမပြာမခံလိုခြင်း၊ အပေါင်းအသင်းကို  
အာဏျားရှုံးခြင်း စသောအကြောင်းများကြောင့် ထိုးကွင်း  
ထိုးသူများ ရှိသလို အချို့မှ ထိုးကွင်း ထိုးသူ စာမအံရ ဆို  
သပြု ဝင်ထိုးသူလည်း တယောက်တလေ့ရှိခဲ့၏။ အချို့တွင်မှာ  
ဟိုမှာဘက်ကျောင်းမှ ကျောင်းသားတွေ ထိုးကွင်းထိုးကိုပြီ  
သတ်းကြား၏ ကုန်တုက်ပြုပါ ထိုးခြင်းမျိုးလည်း ရှိခဲ့၏။

မည်သို့ ဖြစ်စေကာမူ ထိုးကွင်းပါမှ ယောကျိုး ပီသသည်  
ဟူသော အခြေခံ ယောကျိုးကောင်း စိတ်သွေးပေးခြင်းမှာမူ  
အခိုကအချက် ဖြစ်ပေသည်။ ကာလသားများ ခြင်းခတ်ရာသွေး  
ဝင်ရောက်ပြီး ခြင်းခတ်ရာမှာပင် ထိုးကွင်းမပါသူ ဖြစ်ပါမှု  
“ပေါင်္မူကြီးနဲ့မိန်းမ သွားစမ်း”ဟု နှစ်မှုချံရရာ သူတော် သူ  
အောအလျောက် လိုလိုချင်ချင် ထိုးနှုံး သူများမှာ အများစု  
ပြစ်ပေလိမ့်မည်။

### ထိုးနှုံးကျောင်း

ထိုးကွင်းထိုးရှုံးတွင် သွေးဖွှေကိုအညှိအတွက် ပူဇူးကိုသော  
ရာသီတွင် ထိုးကွင်း ထိုးနှုံးရန် မဘဏ်လျော်ချေ။ ထိုးကြောင့်  
အေးသော ဆောင်းရာသီတွင် အထိုးများပေသည်။

ထိုးကွင်းအထိုးခံမည့်သူသည် မေးချင်းရိုက်အောင် ချမ်း  
တုန်သော ဆောင်းနံပါက်တွင် ရေချိုးကာ ကိုယ်ကိုသန့်စင်  
ရသဖြင့် ခိုက်ခိုက်တုန်နေခဲ့။ သို့ရာတွင် သူ၏အချမ်းအတုန်

သည် စုတ်ချက်နှင့် တွေ့သည်နှင့်တပြိုင်နက် ပြေးလွင့်ပျောက် စင်သူးလေ၏။

ထိုးက္ခင်းအထိုးခံနှစ် ဦးစွာ ဝမ်းလျှားမောက်နေရသည်။ ထိုးနောက် ဝဲဘက်သို့စောင်းလွှဲကာ ဝဲပေါင်အတင်းပိုင်း၊ ယာဘက်သို့စောင်းကာ ယာပေါင်အတွင်းပိုင်းကို ထိုးနှုံခံရသည်။ နောက်ဆုံးတွင် ပက်လက်အနေအထားဖြင့် အပြီးသတဲ့ပေသည်။

ထိုးက္ခင်းဆရာသည် အရှပ်များ မထိုးနှုံမိ အထိုးခံသူ၏ ပေါင်၊ တင်ပါး စသော နေရာများတွင် ဦးစွာ “စာရု” များ ရေးမှတ်လျှောထားရသည်။ စာရုအတွက် ဘုန်းကြီးဆောင်းထိုးတွင် စပ်သော ကု၌းများကို အသုံးပြု၏။ အချို့လည်း အရှုံးတော် နှီးခွေ ကြိုးပေါ်စွဲခေါ်ကို မင်ဆွဲတ်ကာ အသားပေါ် ဖိပေး၏။ အချို့ကား သံပြားစိုင်း အင်္ဂါး စသည်တိုကို ချကာ တုတ်ကို မင်ဆွဲတ်၍ ရေးမှတ်သည်။ ပန်းချိုသုံးစုတ်ဖြင့် ရေးသုလည်း ရှုံး၏။ အချို့အရှပ်မှ ထိုးက္ခင်းဆရာများကား ပုံစံကွင်းကို ထုံးသုတ်ပြီး ဖိပေး၏။ အချို့လည်း ပုံထွင်းထား သော လက်ဆူး၊ ကသစ်ဆူးကို မင်ဆွဲတ်ကာ ဖို့၍ အနုပေးပြီးမှ ထိုးနှုံကြသည်။<sup>၄၉</sup>

စာရုများရေးပြီးနောက် ထိုးသုတ်ပေါ်တွင် စုတ်ချက်တင် တော့သည်။ စာရုထိုးသောစုတ်သည် ရှုစွဲစုတ်ဖြစ်၏။ အထိုးခံသူများ ချေးမျမှု နာကျုင်သော်ကြောင်း အော်ယစ် ရှုံးကုန် လေတွေ့သည်။ သန်စမ်းသူဆိုလျှင် ခြေထောက်နှစ်ထောက် ခေါင်းတယောက်နှင့် ခါးတယောက် ကိုင်ထား ဖိသားရသည်။ သို့တိုင်အောင် ကုန်း၍ကုန်း၍ ထေား၏။

---

၄၈။ “ပြန်ဟုထိုးကွင်းရှုပ်များ” မောင်ဝင်းမောင် (မြန်မာ့) မွန်လေးမွှေး၏။

ထိုးကွင်းရှိသူများ၏ အပြောအရမူ စာရုတိုးပြီးနောက် စာရုအတွင်းမှ အရပ်များကို ထိုးနှုန်းသောအခါတွင် စောင်းကလောက်မနာတော့ပေ။ အစွဲယိုဗုများသော ၁၂ ခု စုတ်ဖြင့် ထိုးသောကြောင့်ဟု၏။ သို့သော် သေးပူလာသောကြောင့် ခံနိုင်ရည်ရှိလာခြင်း ဖြစ်နိုင်ပေသည်။

ထိုကွင်းအထိုးသူများ စာရုက အရပ်ထက် ပိုနာသည် ဆိုင်ကာမူ စုတ်ပေါက်ချက်တိုင်းသည် အလုန်တရာနာကျင် သည်ချည်း ဖြစ်၏။ အပြင်းအထန် နာကျင်ရကား တပိုင်းတန်းလန်းဖြင့် ထပြီး ဝမ်းသွားရ၏။ ဝမ်းသွားပြီးနောက်တွင် ထပ်မံ အနာခံနိုင်စွမ်း မရှိတော့သဖြင့် ထွက်ပြေးလေတော့သည်။

ထိုကြောင့် အချို့အရပ်များတွင် ထိုးကွင်း တဝက်တပျက်နှင့် လူများကို တွေ့ရတတ်၏။ ထိုကဲ့သို့ ထွက်ပြေးသူများရှုံးသောကြောင့်လည်း နောင်တွင် နောက်ပေးသွားလိုပါသည် ဆိုသူအား သူချည်း လတ်မပေး၊ ခဲကိုင် ထုတ်ကိုင် လူများဖြင့် ဝန်းရုံ စောင့်ကြပ် နေကြပေတော့သည်။

အချို့ ဘုန်းတော်ကြီးကျောင်းများတွင်ကား ကြိမ်ပုံခက်ထဲထည့်ပြီး ထိုးသည်ဆို၏။ ကလေး အသွားများချုပြီးနောက် သုသာန်တွင် စွဲပုံပိုစွဲသော ပုံခက်ကို လုံရပည့်ရ ကောက်ယူထားရာမှ ထိုးကွင်းထိုးချိန်တွင် အသွေးတည့်သွားခြင်း ဖြစ်၏။ ပုံက်ထဲ ထည့်ထိုးခြင်းမှာ ကြမ်းပြုပေါ်တွင်လောက် ရုန်းကန်အား၊ လူးလွန်အား ရှုံးသောကြောင့် ဖြစ်သည်။

ထိုသို့ အထိုးခံရသူက အဆက်မပြတ် အော်ဟစ်ဆေးနေ စောကာမူ ထိုးသူက အရမ်းထိုးခြင်း မဟုတ်ချေ။ သူသည်လူအရေခံပါးကလေး ပေါက်သည်ဆိုရုံများသာ ထိုးခြင်းဖြစ်၏။

ထိုးကွင်းဆရာသည် ထိုသို့ ထိုးကျင့်ရစေရန် ကျောက်ပြင် ပေါ်တွင် တင်ထားသော ကွဲမ်းရွှေကို အသံမပြည်သည်အထိ ထိုးနိုင်စေရန် လေ့ကျင့်ထား၏။ ကွဲမ်းရွှေက်ပေါက်ပြီး ကျောက်ပြင်ကို စုတ်သွားနှင့် ထိခိုက်မိသံ ထွေက်ပေါ် နေသေးသရွှေ လူကို မထိုးနိုင်သေးခေါ်။

အခြား နည်းတန်ည်းကား ခေါင်းအုံပေါ်တွင် ကွဲမ်းရွှေက်နှစ်ရွှေက်ထပ်ကာ စုတ်ဖြင့် ထိုးခြင်းဖြစ်၏။ အပေါ် ကွဲမ်းရွှေက်တွင်သာ စုတ်ရှာထင်ရမည်။ အောက်ခံကွဲမ်းရွှေက်တွင် မထင်ပေါ်၊ မပေါက်ပေါ်။ ဤနည်းပြင်လည်း လေ့ကျင့်ကြရ၏။

ထိုအချိန်အခါက ယောကျိုးဟုသောကု၏၊ ယောကျိုးသို့ကွဲမ်းသူ၏ မြတ်နှီးကြသည်။ ထိုးကွင်းထိုးသူ၏ ဘေးမှု အားပေးသူများက “မင်း ယောကျိုး မဟုတ်ဘူးလား” ဟု မေးလိုက်လျှင် အအော်လျှော့သွား၏။ “ယောကျိုး မဟုတ်တဲ့အတိုင်းပဲ” ဟု ဆိုလိုက်လျင်ကား ရိုက်သည်ထက်နာသေး၏။ ထို့ကြောင့် မအော်မဲ့စေရန် ကွဲမ်းသီးအား “ပြောင်လုံး” ကြီးများကို ခံတွင်းတွင်ခဲ့သားရှာ ကွဲမ်းညှပ်မတိုးသော ကွဲမ်းသီးလည်း ကွဲ့ကြောက်နှစ်၏။

ထိုးကွင်းထိုးရာတွင် ချုပ်ကိုင်ပေးသူများအပြင် အကူအညီ ရှိသေး၏။ ထိုသူသည် အရေခွဲတင်းပြန့်စေရန် ထိုးကွင်းဆရာ့ ရောပဝါးနှစ်ခုကြေားတွင် လက်သွင်းကာ လက်နှစ်ဘက် ဖြင့် ဆဲဖြန့်ပေးရသည်။ စင်စစ် ထိုးကွင်းဆရာ တယောက်တည်း ပြန့်အောင် မဖြန့်နိုင်သော နေရာများတွင်သာ ကူညီရခြင်း ဖြစ်၏။ ထိုးကွင်းဆရာတွင် ခေါင်းအုံးပြစ်စေ၊ ခံဖြစ်စေ တော်ခဲ့ ထိုင်စရာပါသည်။ ယင်းအပေါ်တွင်ထိုင်မှ ခြေတင်အားရှိသည်။ ထိုးကွင်း ဆရာ၏ ခြေထောက်နှစ်ဘက်သည်

ထိုးကွင်းထိုးမျှ၏ နေရာပေါ်တွင် အပြင် ခြေဖဝါးစောင်းနှစ်ခုကို အောက်ကထားလျက် တင်ထား၏။ တင်ရာ၏ ရီးရိုးတင်ခြင်းမဟုတ် ဖိအား ကားအား နှစ်ခုပေါင်းကာ အရေခါးပြန် တင်းလာစေရန် တင်ထားခြင်း ဖြစ်သည်။ အရုပ်တရုပ်ထိုးပြီးတိုင်း အဝတ်ဖြင့် ဖိသိပ်ပေးသည်။

ထိုးကွင်းတဘက် (တပေါင်) ထိုးရာတွင် နံနက်စောစော ကထိုးရာ ဆူမ်းခံဝင်ချိန်လောက်တွင် ပြီးသည်ဆို၏။ ဆူမ်းခံဝင်ချိန်သည် ၁၀ နာရီနံနက်ကျင်ဖြစ်ရာ နံနက်စောစောသည်၍ ၅ နာရီအချိန်ဖြစ်ပါက ငါးနာရီကြောသည်ဟု ခန့်မှန်းရမည်။ နံနက်စောစောသည် ၆ နာရီအချိန်ဖြစ်လျှင် လေးနာရီကြောသည် ဆိုရပေမည်။

အထိုးခံရသူမှာ နာကျင်သောကြောင့် မသက်သာသည့် နည်းတူ ထိုးကွင်းဆရာတွေလည်း နားသည်းသည်က တကြောင်း၊ စုတ်ချက်မမှားအောင် ဂရုစိုက်ရသည်က တကြောင်းမျိုး ပင်ပန်းသည်ပင်။ ထို့ကြောင့် သူလည်း နံနက်တပေါင်၊ ညာနေတပေါင်သာ ထိုးနှုံပေးနိုင်သည်။

ထိုကွင်း ထိုးပြီးသွားသော ပေါင်သည် လက်မဝက်ခန့်တိုးပြီးရောင်ရမ်းလာသည်။ အချို့လည်း ထိုးပြီးလျှင်ပြီးခင်းရေလောင်းသည်။ အချို့ကား ပရီင်းရွက်၊ ကြောက်ဟင်းခါးရွက်နှင့် မဲလေးရွက်များနှင့် ကြိတ်မှတ်ပြီး ပွဲတ်ပေးသည်။ ထိုအချိန်တွင် ပွဲတ်မပေးလျှင် ပွဲတ်ရန်အချိန် မရှိတော့ချေ။ ထိုသို့ပွဲတ်ပေးမှ စိမ်းပန့်ဖန့်အလောင်ရှိကာ “စိမ်းမင်္ဂလာကြောင် ပေါင်ခါးထစ်ကယ်နဲ့ မယ်ချစ်လိုက်ပါတဲ့ သော်မှတ်စွဲးတူငယ်” ဟူသော အဆိုနှင့် ညီပေမည်။

ထိုးကွင်းထိုးပြီးနောက် မည်မျှကြောမှ နောက်တပေါင်

ထိုးသနည်း၊ တပါဝင်ထိုးပြီးတိုင်း မည်မျှကြာအောင် စေစနာ  
ခံစားရသနည်းဟူသော အမေးကို ဖောက် မလွှုပ်လှသော်။  
တယောက်နှင့်တယောက် တူသည်လည်းရှိခဲ့၏။ ကွဲသည်လည်း  
ရှိခဲ့၏။ အချို့သည် ထမင်းဘားမပျက်၊ အချို့သည် ပျက်ခဲ့၏။  
အချို့သည် တလကြာမှ နောက် တပါဝင်ထိုး၏ အချို့ကား  
ခုနစ်ရက်၊ ၁၅ ရက်ကြာမှ ထိုးသည်။ အချို့သည် အပေါ့  
အလေးသွားရာတွင် တောင်ပြေးနှင့် သွားရခဲ့။ အချို့ လူတွဲ  
ရော်။ အချို့ ခြင်ထောင်အောင်းရော်။ အချို့မှ အကူ အမေး  
အထောက်မလိုခဲ့၏။

တူသိသောအချက်မှာ နောက် ဖန်ရည် ဆေးပေးခြင်း  
ဖြစ်သည်။ ဖန်ရည်မှာသင် ဗုံးရွှေကြပြုတ်ရည်၊ နဗုံးရွှေကြပြုတ်ရည်၊  
မဲလဲး၊ ကြက်ဟင်းခါးရွှေက် ပြုတ်ရည် ကွဲသေးသည်။ ရေ  
ကြည်မြှုံး စောင်ချမ်းကုန်းကလေးရွှေမှ ဦးသိန်းမောင်ရော်အထိ  
အရှုံး ဆီးခေါက်ပြုတ်ရည်၊ နားခေါက် ပြုတ်ရည်များဖြင့်  
ဖန်ဆေး၍ အရှပ်လှစေရန် ကြတ်မှန်ရွှေကြပြင့် ပုံတ်သည်ဟုခဲ့၏။  
တစိတရာမလုပ် ယင်မအုံစေရန်သာ အဝတ်ပြင့် ဖုံးထားသည်  
ဆိုသူလည်း တယောက်တလေ တွေ့ရက်တ်သည်။

ထိုးကွင်းအနာသည် ပျမ်းမျှအားပြင့် ခုနစ်ရက်နှင့်အကြာ  
တွင် အနာဖေးကွာသည်။ အကွင်းလိုက် အကွင်းလိုက်၊ အဖတ်  
လိုက်၊ အဖတ်လိုက် ကွာသည်။ အနာဖေးကွာပြီးနောက်တွင်  
ကြက်ဟင်းခါးရွှေကြရည် မဲလဲးရွှေက်ရည် ဆွဲတ်ပေးချုပ်လည်း  
အကြာင်းမထူးတော့ခဲ့၏။ အနာကင်းသေးစောင့် ဖန်ဆေးလို့  
က ဆေးနိုင်သေးသည်။

အနာကင်းသေးပြီးနောက် ထိုပေါင်ကို အထိခံနိုင်  
သော အခါကျေမှုသာ ကျေန်တပါဝင်ကို ထိုးသည်။ အချို့လည်း

ပထမတပါင် ထိုးစဉ်က နာကျင်မှုကို တစိမ့်စိမ့်ပြန်တွေးကာ နောက်တပါင်မထိုးတော့ပေ။ ထိုသူမျှီးကိုရှာ့လျှင် တွေ့နိုင် သော်ပြားလည်း ရှားပါးလျှေသည်။ အချို့ အသည်းကောင်း သူများကား ရက်ခြားမနေတော့ပဲ တနေ့တည်းအတွင်း နှစ် ပေါင်လုံး ထိုးပစ်လိုက်ကြသည်။

ထိုးကွင်း ထိုးရာတင် ထိုးကွင်းဆရာ တယောက်တည်းက သာ ထိုးကွင်း အထိုးခံသူ၏ နှစ်ပေါင်လုံး ထိုးပေးသည်။ တင်းတံ့တွင်မှ ကာယက်ရှင်က သူပေါင်နှစ်လုံးတွင် ထိုးကွင်း ဆရာနှစ်ယောက်ကို လက်ရာ အပြိုင်ခိုင်းသည် သဘောပြုင် တယောက်တဘက် အထိုးခိုင်းသူလည်း ရှိ၏။ အလားတူပင် ရေနံမင်တဘက်၊ ဆီမင်တဘက် ထိုးသူများလည်း ရှိသည်။

ရေနံမင်နှင့် ဆီမင်မှာ ထိုကဲ့သို့ ပေါင်နှစ်ဘက်တွင် အနီး ကပ် ပူးယှဉ်ပြုမှုသာလျှင် ခြားနားပံ့ကို သိသာစွာ မြင်ရ တော်၏။ ရေနံမင်သည် နှက်ရုံသာန်က်၏။ တော်ပမာဏရှိ မွဲခြောက်နေသည်။ အဆင်မသင့်ပါက နှစ်ကြောင်ကြောင် ဖြစ် နေတတ်သေးသည်။ ဆီမင်မှာသော်ကား နက် ရုံ သာ မ က တော်လည်းတော်က်သည်။ ကြက်ဟင်းခါးရှုက်၊ မဲလေးရှုက် တို့ဖြင့် အပွဲတ်နာသောပေါင်၊ ယင်းအရည်တို့ဖြင့် အဆွဲတ်နာ သော ပေါင်သည် စိမ်းမောင်နေပေ၏။

ထိုးကွင်း ထိုးပြီးသော လူငယ်များသည် အာချင်းချင်း ထိုးကွင်းပြိုင်ရသည်ကိုကိုက်ယူကြ၏။ ပုပ်ထဲရှာ့ထဲမှ လူများက ထိုကွင်းကို ကြည့်ပြီး ချီးမွှမ်းလျှင် ထိုးစဉ်က နာသောအနာကို မေ့လေ့သော်ပြီ။ ထိုးကွင်းရှိမှ ကျေပါပြည့်သည်၊ ထိုးကွင်းရှိမှ ယောက်းဗီသ သည်ဟု သတ်မှတ်သော အချိန်အခါးဖြစ်၍ ထိုးကွင်းရှိသူသည် လူတော့ သူတော့ ထိုးနှင့် မသိမ်းယောက်တော့

ပေါ်ရပေးရွှေ့ရေးကို စုပေါင်း လုပ်ဆောင်သောအခါ  
ယောကျိုးပါပီ ခါးတောင်းကျိုက်စရာ ကိစ္စပေါ်လာလျှင်လည်း  
နှောင်နှေး မနေတော့ချေး။

မိန်းကလေးရှင်များကလည်း ထိုးကွင်းထိုးသော နာကျင်  
မူးကိုမျှ မခံနိုင်သူသည် စုတ်ချက်ထက် ပြင်းထန်သော  
လောကခံတရား၏ အထောင်းအထာကို ခံနိုင်မည့်သူ မဟုတ်ဟု  
သတ်မှတ်ကာ သူတို့သမီးနှင့် လက်ဆက်ပေးရန် ဝန်လေးကြ  
၏။ ထိုးကြောင့် ထိုးကွင်းမင်္ဂလာကြောင်သည် သူမေတ် သူအချိန်  
က မြန်မာတိအပေါ်တွင် များစွာ သွေးတောင်းခဲ့သည်ဟု  
ဆိုခဲ့ခြင်း ဖြစ်၏။

### ထိုးကွင်းဆိုင်ရာစကားများ

ထိုးကွင်း အထိုးခံစိုးတွင် ပေါ်ပေါက်လာသော ခံစားမူ  
နှင့် အဖြစ်အပျက်များအတွက် ပြောစမှတ်ပြုသော စကား  
များ ရှိပါသေးသည်။ ယင်းတို့မှာ

ထလိုပြေးချင် ရေအိုးတင်။ ဆရာကော်ဆဲ(ဆရာအော်ဆဲ)  
ဖရုံးဆဲ။ မျက်ရည်စက်လက် တံ့ကောက်ခွက်။ ရက်ရက်  
စက်စက် တံ့ကောက်ခွက်။ “အမေ့” အော်သော တံ့ကောက်  
ကြော။ အမေ့ကိုပြော တံ့ကောက်ကြော။ သေပြီစင်းစင်း  
ခါးပုံတွင်း။ ပုံစပ်ပူစပ် တင်ပါးချုပ်။ ဆရာခံသတ် ဓားမချုပ်  
ဟူသည့်တို့တည်း။

မိန်းမှများသည် ရေအိုးတွင် ရေထည့်ပြီးနောက် အိုးကို  
ခေါင်းပေါ်ပင်တင်ရန်အတွက် ဆောင်းကြောင့် ထိုင်ကြသည်။  
ရေအိုးကို ခေါင်းပေါ်သို့ မပို့မီ ဒုးပေါ်တွင် တထောက် နား  
ရသည်။

လူကိုယ်ခန္ဓာတ် “ရေအိုးတင်” ဟု အော်အော် မန်ရာကား ထို့ပေးနေရာပေတည်း။ တန်းစွဲ တန်းဝင်စလာ သယာကျွဲ့၊ တယောက် ဖြစ်လို့သော ဆန္ဒစွဲဝော်၍ ထို့ကွဲ့အိုးခြင်း ဖြစ်ပြားသော်လည်း ထိုနေရာကို အထိုးခံစာခိုက်တွင် “မလွယ် နေပါစေတော့၊ လူတွေကဲရဲ့လိုလည်း ကဲချွဲပါစေတော့?” ဟူမော် အတွေးနှင့်အတူ တဝါဘည်း ထပြေးချင်စောင် နာကျင် ကြောင်း ဖော်ပြခြင်း ပြစ်သည်။

တင်ပါနှစ်ခု ဆုံးသောနေရာ မြီးဝညာင့်ရှိုးယိုပ်အနီး နေရာကို ဖုန့်ဆွဲ ခေါ်သည်။ ထိုင်ရာကို အထိုးခံစာခိုက်တွင် ရုံးသေရမည့် သူပါကလား ဟူသောအသိ၊ မလင့်ပါကလား ဟူသော သတိထိုး ပျောက်ကွယ်အောင် နာကျင်လှသဖြင့် ထို့ကွင်းဆရာတား မဇော နှမ ကော်မူး မီးတော်သည်။

ခူးခေါင်း၏ ဆန္ဒကျင်ဘက်အတွင်းပိုင်းသည် တံ့ကာာက် ကေး၊ တံ့ကာာက်ခုက် ဖြစ်သည်။ ထိုနေရာမှာ အသားဖျွှေ့ ဖြစ်သဖြင့် ရက်ရက်စက်းက် နာကျင်သည်။ မျက်စည်းက်လက် ဖြစ်ရသည်။

ထိုတံ့ကာာက်ခွံက်အတင်းမှာပင် မာမာထောင်ထောင်ဖြီး တစု ရှိသည်။ ယင်းကို တံ့ကာာက်ကြာ ခေါ်ကြ၏။ တံ့ကာာက်ကြာပေါ်သို့ စုတ်ချက် ဇာဂ်လဒေသာဇာဒါ ‘အမျှသားတော့ ဓာတ်ပြီးသို့ အမျှကို ပြောလိုက်ကြပါ’ ဟူ၍ မှာကြားရအောင် နာကျင်လှသည်။

ထယာကျိုးများသည် တောင်ရှည်ပူဆိုး ဝတ်ရှုံး အကျိုး အကျိုး သက်သာ၍ လွှာယ်ကူးသော လုံကွင်းသို့ ဖြောင်းလဲ ဝတ်ဆင်ကြသောအခါ မိန့်မြန်၍ ခြားနားစေရန် ပါမံမား ထူတ်၍ ဝတ်ကြ၏။ နေရာအားဖြင့် ချက်နှင့်တည့်တည့် နေရာ

မြန်။ ထို့ပါမှ စွဲချက်ရှိ ငါးရာသည် ခါးပုံတွင် ဖြစ်သည်။ ထို့အနက် စုတ်ချက်မြန်၏ နာကျင်ပုံမှာကား တွန်လိမ်၍ ပင် မဆန္တ၏၊ စင်းငင်းသာပြီဟုထင်ရှု၏။

တင်ပါး နှစ်ဘက်တွင် အခွက်များ ရှိသည်။ ထို့အနက် ထို့ကွင်း ထို့သား အောက်တွင်ကား ပူဇ္ဈိုလောင်နှင့် အံ့ဩ ခက်လျသည်။ တကိုယ်လုံးတွင် အသက်သာဆုံး ဓနရာပေ တည်။ ထို့သောအောင် ထို့လျှော့ခာရှင့် ထိုကဗျာနေသာစနရာ ကို “ခုချေချုပ်” ခေါ်သည်။ ရှင်းနေရာကို ထို့သောအောင် နာဆုံးသော်လည်းပေါ်တွင် လျည်းမောင်းလာသံကဲ့သို့ အသံ ကြားရှိသည် ဆို၏။ ယင်းအတွက်ကား ဆိုရိုးဟကား မရှိပေ။

ထို့မှတဖ် ထို့ကွင်းအပါးတွင် ထာရှိစသာ သစာဘာဟားမှ ထွက်ပေါ်လာသော စကားများ ရှိသေး၏။ အဲကောင်းဘက်မှ ကြည့်၍ချိုးမှုများသောစကားများ “သျောင်တိနှင့် ပေါင်မည်နှင့်” ဟူ၏။ ငြိုညားပုံ ကျက်သရေရှိပုံကို ဖော်ပြုခြင်းဖြစ်၏။

“ပေါင်ဖြောင်း သောမင်းခေါ်တစ်တယ်” ဟူသော စကား မှာကား မယားကလည်း ပေါင်ဖြောင်း၊ ယောကျိုးကလည်း ဖောင်ဖြောင်းခါးလျှင် မြန်မြန်သတတ်သဖြင့် ထို့ကွင်းမနိုင်သူကို ပေါင်ဆောင်ထာက်စာပြု၍ မရှုံးစိုင်ဟု ပြင်းဆန်ခြင်းဖြစ်၏။

တော်ဘုရားကို ရာသာအကားတရပ်မှာ “ပေါင်ဖြောင်းမို့ နှစ်ခို့မှုသုတေသနပါ။” မင်္ဂလာ့ကြောင်စိုးမို့ ပျော်သိမ်းပါမတသူမယ်” ဟူ၏။ မယာကျိုးသောမျိုးဖော်ဖြောင်းကို ယူမိလျှင် ရုံးရှာ နှစ်ကို ပုဂ္ဂနာတောင်မျိုးမှသဖြင့် မင်္ဂလာ့ကြောင်စိုးနှင့် လူကိုသာ ယူဆော့မည်ဟု ဆိုခြင်းဖြစ်၏။

အဆောင်သိဒ္ဓိ ဆေးများကို မယုံကြည်သူများသည် ရွှေးကပင် ရှိခဲ့ကြ၏။ သူတို့သုံးစွဲသော စကားမှာ “နာနို့ နာနက်ပါကွာ”ဟူ၍ဖြစ်၏။ ခါးအထက်တွင် ဟသံပြဒါးဖြင့် ထိုးသော အေးနှင့် ဆေးနှင့်ပါ မည်သူ့မျှ မစမ်း။ နာကျင်စေသော အနှက်ဟု တို့တို့နှင့် တိကျများနှင့် ပြောခြင်းဖြစ်၏။

“ပိုက်ဆံပေးရှု အနာဝယ် ခြေကျောက်ခံရတယ်” ဟူသော စကားမှာ ထိုးကွင်းမင်္ဂလာကြောင်အပေါ် နယ်ချဲသမားတို့ မလိုတမာ ဖြစ်ချိန်တွင် မျက်နှာလိုမျက်နှာရ ပြောသော စကား ဖြစ်ဖွှယ် ရှိသည်။ ထိုးကွင်း ဆရာက ခြေတင်ပြီး အသားတင်းအောင် လုပ်သည်ကို ခြေကျောက် ခံရသည်ဟု ဆိုလိုခြင်းဖြစ်၏။

“ခြေကျောက်လဲခံရသေး စွဲပိုလဲခေါ်ခံရသေး” ဟူသော စကားမှာလည်း အထက်ပါ စကားနှင့် အလားတူပင် ဖြစ်ပေသည်။

### ထိုးကွင်းရပ်များနှင့်စပ်လျဉ်းသော သုံးသပ်ချက်

ထိုးကွင်း ရပ်များသည် ထိုးပုံထိုးနည်း “သမားစဉ်”ရှိပါသလော။ ရည်ရွယ်ချက် ရှိပါသလောဟု စာရေးသူ လေ့လာယင်း စူးစမ်းသောအခါ မရှိဟု အဖြေရပါသည်။

မည်ကဲ့သိုံးသော ပေါင်မျိုးတွင် မည်ကဲ့သိုံးသော အရပ်များ ထိုးရမည်။ မည်သည့် အရပ်ကို ဦးစွာထိုးရှု မည်သည့်အရပ်ပြီးမှ မည်သည့်အရပ်ထိုးရမည်စသော သတ်မှတ်မှုမျိုး မရှိသည့်နည်းတူ ပါပေါ်နှင့် ပြောတ်ပါ ပါပေါ်နှင့်မင်းသား၏ ပတ်ညွှန်း

ကဲ့သီသော အရှပ်များမှတပါး များသောအားဖြင့် ပေါ်ပါးစေ  
လို၍ ကြောင်ထိုးသည်။ မျက်စီ လျင်စေလို၍ ကျိုးကန်းထိုး  
သည် မရှိခဲ့။

ထူးကွင်းရုပ်များသည် တဆရာနှင့် တဆရာ အရွယ်  
မတူညီသကဲ့သုံးအရှပ်ချင်းလည်းမတူကြပေ။ ကြိုတယောက်တွင်  
ရှိသောအရှပ်သည် ဒေါင်လိုက်နှစ်လက်မှ ဘေးတိုက်တလက်မှ  
တလက်မခဲ့ ရှိပြားလည်း နောက်တယောက်တွင်မှ ဒေါင်လိုက်  
လေးလက်မခဲ့ ဘေးတိုက်နှစ်လက်မ ရှိကောင်း ရှိနိုင်ပေသည်။  
တဖန် တတ္ထာ တယောက်တွင် လေးလား ပြန်သောအခါ  
အရှပ်သည် နှစ်လက်မ ပတ်လည် ရှိနေပြန်၏။ အရှပ်များကို  
ရုံထားသော စာရုံများသည် ဒေါင်လိုက် ဘဲဥပုံချည်း ရှိနေ  
သည် ထင်မှတ်နေဆဲတွင် တိုဂံပုံ စာရှုနှင့် စတုဂံပုံ စာရုံများ  
ကိုလည်း တွေ့ရပြန်ပေသည်။

ထိုးအတူပင် တူးတွင်ရှိသော စာရုံသည် နှစ်သုံးမတ်နှင့်  
နှစ်လက်မရှိ၍ နောက်တယောက်တွင် သုံးလက်မ ပတ်လည်  
ရှိသည်ကို တွေ့ရပြန်သည်။ အရှပ် အကြီး အသေး မတူသည့်  
နည်းတူ ပေါင်တပေါင်တွင် ရှိသော အရေအတွက် များလည်း  
မတူပေါ်။ တယောက်တည်း တဆရာတည်းပင် ထိုးစေကာမူ  
ဝဲပေါင်နှင့် ယာပေါင်ပင် ထိုးကွင်းအရေအတွက် မတူညီသည့်  
ကို တွေ့ရ၏။ ပုံစံအားဖြင့် ပြရလျှင် ဆင်ဖြူကျန်းမြို့ သီးကန်း  
ရွာမှ ဦးဖိုးကောင်း (၆၆)နှစ်မှာ ဝဲပေါင်တွင် ၂၃ ရုပ်ရှိ၍  
ယာပေါင်တွင် ၂၅ ရုပ်ရှိသည်။

ပခန်းငယ်ချောင်ဖီလာ ရွာမှ ဘကြီးလှ (ကု)နှစ်၏ ထိုး  
ကွင်း ရုပ်များမှာ ကြီးသေး မည်၍။ ဗုံးခေါင်း ဘက်သီး ဆင်း  
သွားသောအခါ ပို၍ သေးငယ်သွား သည်ကို တွေ့ရ၏။ ချက်

အထက်တွင်လည်း နတ်ရပ် ဦးခေါင်းများ ထိုးချုံထားအလှုပါ  
ထူးရသည့်မှာ ထူးခြားချက်တဲ့ပင်။ ပွင့်ဖြစ်၍ ပြည်လုံးကျော်  
ရွှေ့မှု ဦးချုပ်(၆၇)နှစ်၏ ထိုးကွင်း ရုပ်များ၊ စာရုံများအမှာလည်း  
အပြော်အသေး အရွယ်ပည့်ပုံမှာ သံသာ၏။

လယ်ကိုင်းမြို့ ကျော်းတော်ရာ ဘုရားရေး၊ အျေးဟောင်း  
ရပ်ကွက်မှ ဦးသံသာ၏ ယဉ် (အသက် ၈၀)၏ ပေါင်စွဲ၏ထိုးနှင့်  
စေအော် အရပ်များမှာ ခေါင်လိုက် နှစ်လက်မနှင့် ခြောက်တစ်  
ခုခဲ့မ တလက်မ ရှိပြားလည်း အချို့အချမ်များမှာ တလက်မ  
ခဲောက်များထိုး ရှိပြားလည်း အေးများအထိ ရှုပ်ကောဆိုကိုးဝကာ၏  
ရှိရှု ပေါ်လော်တွင် ငါးဝကာ၏ခြောက်ဝကာ၏ရှိရှုလည်း။ အချို့အော်  
မြို့ ယ် ဇလေးပောက်နှင့်ရွှေ့မှု ဦးဘို့က် (ဗြာ နှစ်)၏ ပေါင်တွင်  
ထိုးနှင့်ထားစသာ အရွယ်များမှာမှု အထက်အော်၏ ရှုပ်မှု  
ပတ်ပတ်လည် ခုနစ်ရပ်သာရှိသည်။

အော့မြို့နယ်၏ ဆိပ်ဖြစ်နိုင် အင်ဖို့ ရောမခြားမှ ဦးစံ  
လင်း (၇၂နှစ်)၏ ပါးဆောင်တွင် ပါရှိခဲား စာရုံများမှာ  
အခြားသူ့ဘို့၏ စာရုံနှင့် မထူးပဲ စက်သွားစိမ်များ ဖြစ်၏  
အည်ကို တွေ့ရှု၏။ (ထို့ကြော ဝန်ကြောင်တွင် “နှားပြာနိုင်သူ၏  
စတောင်ကိုတက်စတော့၊ စော်ရိအပျော်းပေါင်ကိုဖျက်၏။ ကုက်အောင်  
ကွင်းကွင်း ပိုးပကျ်းမှု၏”ဟူသော ထိုးကွင်းစာချိုးရှိ၏။)

ဦးစံလင်း၏ ဦးမှ အပြော်ကွင်းများအတွင်း၌ အမည်းကို  
မျှေး ထည့်သွင်း ထားပုံမှုအလည်း ထူးခြားချက်ဟု ဆိုမေး  
လိမ့်မည်။

ကျို့မြို့ ဖောင်တန်းရပ်မှ ဦးပိုးဝင်း (၇၇ နှစ်)တွင် ထိုးနှင့်  
ထားသော အရွယ်များအနက် ပဲ့ဘက်တံ့ကောက်ခွဲက် အထက်  
နားတွင် အလျေားလောက်မဆဲပြော် နှစ်လက်မ တမတ်ရှိသော

ပါမောင်အောင်ကို ဖိန့်ထားရှု ချုပ်စေတွင်၊ တက္ကာရိဇ္ဈား  
အောင် ထိုက္ကား ထို့သော အုပ် “၁၂၂”ကို ဖိန့်မှတ်ဆား  
ထား၏။ အခြားထူးခြားချက်တဲ့မှာ တံကာသ်ခေါ်အတွင်း၏  
အီလှုနှစ်သို့ ထိုန့်စာတွင် စာရုံးနှစ်ခုပဲ ရုံထားသည့်အနက်  
အတွင်းစာရုံးမှာ စာလိမ့် သို့ဟောတ် ကြိုးဖြစ်စေခြင်းမျှ။ ခါး  
တွင်လည်း ကမောင်း စေသ်ထိုပါရှိခဲ့သည်။ ခါးအောင် ကမောင်း  
စေခေါ်ခြားကိုဘာအ အခြေအသွေများတွင်လည်း မတွေ့ရပါသည်။

ခို့ဖို့မြန်ယ် ကုန်အွေ့မှ ဦးလူရှင်၊ ကျော်ပြင်ရွှေ့မှ ဦးစွဲ့၊  
ကျိုးမာတော်ရွှေ့မှ ဦးမောင်ကြီးတို့မှာ စာရုံးသုံးထပ် ပါရှိသည်ကို  
အော်ရ၏။ ဦးလူရှင်၏သုံးထပ်မှာ စာလိမ့်နှင့် ရိုးမိုး ဇော်ချုံး  
ပိုးစွဲ့မှာမှ အောင်းနှင့်စပ်ပါပြီး အပြင်ကထူးသည်။ ဦးမောင်  
ကြိုး၏ သုံးဆပ်ကား လေးလောဒုပုပုံကြီးဗော် ဖြစ်ပေ၏။

ဆို့ဖို့ဘက်မှ ထို့ကွင်းအမားများသည် ကနေသော မင်း  
သားဟု ထင်ရသော အရှပ်ကို “ဖို့စိန်ကလေး” ဟု ခေါ်လေးရှိ  
ကြ၏။ သာစည်၊ မိတ္ထီလာ မြို့နယ်များသက်မှ ထို့ကွင်းဆရာ  
များမှာမှ မိမိတို့အမည်ကို ထို့ကွင်းများ ကြားတင် ဖော်ပြု  
ထို့န့်ထားကြသည် ဆုံး၏။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ  
အမြို့သွား အချို့အစုံမှ ပေါ်တအက်လျှို့ ခုကျိုး၏၅၈၀  
မျှမှာ ရှိကြသည်၏။ အော်ကြိုးများ ကောဇ်ချေ အေဝင်  
နည်း၏ အရှပ် သေးလျှင် အရေအတွက် များခြုံးကြောင့်  
အုပ်စုအောင်မြင်း ပြစ်ပေးခဲ့၏။

အိုးကြောင်း၊ ရှုပ်များအော် ဆွဲခွဲများအော် စုစုပေါ်များဖြစ်  
အိုးသောအကြောင်း အော်မြို့မောက်သည်။ သူ့အကောင်းအောက်မှ  
အောင်မည့်မှုအေးပို့ပို့ကြိုး တော်ကြိုး ဓမ္မပသည် အော်ပြင်း  
ကြ၏။ ယောက်လို့ ပို့မောင် ရွှေအုပ်ပို့ကြိုး အောင်မြို့မြင်း

စပ်လျဉ်း၍ “စာရံတွေတောင် ပြတ်တဲ့နေရာက ပြတ်ကုန်သလို အရှုပ်တွေလည်း အရခွဲ့ပြန်ကားသွားလို့ မပီမသဖြစ်ကုန်တာ ထင်ပါရဲ”ဟု စကားခေါ်ကြည့်မိမိ။ ထိုအခါ ရရှိသောအေဖြူမှာ “ထိုးပြီးစကလည်း သည်လိုပဲ မပီမသ ထူလပိန်းကြီးပါပဲဗျာ”ဟူ၍ ဖြစ်ပေသည်။

ထိုးကွင်း မင်္ဂလာင် ရှိသူများအား အာဏာပိုင်များက မလိုလားသည့် သဘော ထားရှိခြင်း၊ ရှုတ်ချွေခြင်း တို့ကြောင့် ထိုးကွင်းရှိသူများနှင့် တွေ့ဆုံးရတွင် “ငယ်ကလဲငယ်တုန်းမိမိက်လို့ထိုးခဲမိတာပါ”ဟု ပြောသူများက ပြောသည်ကို ထောက်ခြင်းအားဖြင့် ကာလဒေသ ပယောက၏ ပိနှင့်ပူးမှုကို မည်မှုခံခဲ့ရကြောင်း ခန့်မှန်းနိုင်ပေသည်။

သို့ရတွင် ထိုးကွင်းမင်္ဂလာင်သည် ပျောက်ကွယ်မသား ခဲ့ပါ။ ရှမ်းမွန်နှင့် ကရင်အမျိုးသားများထံတွင် တည်းပြနေဆဲ ရှိသေးသည်ဟု သိရပေ၏။

### ထိုးကွင်းဆရာများ

အများအားဖြင့် ကွယ်လွန်ကုန်ခဲ့ဖြစ်သော ဇွဲးမြန်မာ ထိုးကွင်းဆရာကြီးများ၏ အမည်ကို ရှာဖွေစေဆာင်း၍ ရသမျှ ဖော်ပြလိုက်ပါသည်။

ယင်းတိမှာ တောင်သာနယ်မှဆရာကြုတ်၊ ဦးပွဲ့စွဲ့၊ ချောက် ဖြိုနယ် ပွင့်လင်းရှာမှ ဦးချည်ရာ၊ တောင်သာရှာ့ ဦးထွန်းမြို့၊ အုများကြီးရှာမှ ဦးသီလာ၊ ဦးတီ၊ စလင်းမြို့မှ ရွှေပသေးဆရာ ဦးဆိုင်ကြီးနှင့် ဦးကျော်လှ၊ ဟရကုန်၊ နယ်မှ ဦးဖိုးသောင်၊ မျိုးမှ ဆရာတွန်း၊ အထုံမှ ဦးသောင်၊ မင်းသွားမှ ထရာပြုရာ

ဦးဖိုးလူ၊ ဆရာနှစ်း၊ ဆရာမောက်၊ ရခိုင်ပြည်နယ် ရပ်းပြုမြို့မြို့  
ဦးရွှေမြေသူ (သစ်ပူတ်တောင်ရွှေ)၊ တောင်ကုတ် မြို့မြို့ ဦးသန်း  
မောင်ရိုးနှင့် ဦးစံလှ (ခမောင်းချိုင်ရွှေ)၊ ကျောင်းကုန်း မြို့မြို့  
ဆရာငယ် (သြွေရွာ)၊ ဦးစံပုံ (မိချောင်းအိုင်)၊ ရေကြည်မြို့မြို့  
ဦးရွှေခုံ (ရုံးတံးကြီး)၊ အမရပူရမှ ဆရာထူး၊ ဆရာထူးနှစ်း  
ဆင်ဖြူကုန်းမှ ဦးစံရှိ၊ ဦးဖိုးထွန်း (မြောင်းခွဲ)၊ ဦးဖိုးကျော်  
(ရွှေမှတ် ထန်းတော့)၊ ဦးယာခို (ခြို့တန်း)၊ ဆရာမှင်  
(သရက်ချုပ်)၊ ဦးသာမြိုင် (သီးကုန်း)၊ ဦးပန်းလိုင် (ဒိုင်း  
ခေါင်းကုန်း)၊ ဦးထွန်းလံ (ယမ်းပိုကုန်း)၊ စေတုတ္ထရာမြို့မြို့  
ဦးဘတင် (ဆောင်အိုင်)၊ ဆရာနှီး၊ ဆရာမြို့ကြီး၊ ဦးဖိုးစံ (ခေတ္တရာ  
ရပ်)၊ ဦးထွန်းဘော် (လယ်ပြင်စံ)၊ ဦးသက်ကြီး (ကုန်လယ်  
ကျင်း)၊ ဦးလုံဖေထွန်း (တုနဲလယ်ကျင်း)၊ ကလောမြို့မြို့ ဆရာစိုး  
(ဆူးဘန်းအင်းရွှေ၊ ယဲဟိုးတောင်)၊ ဆိပ်ဖြူမြို့နယ်မှ ဆရာမင်း  
(ကိုးတောင်ရွှေ)၊ ဖိုးသာညီ (ထိန်ကုန်း)၊ ဦးရွှေခဲ့ (လိပ်ခြဲ)၊  
ဦးထွန်းမင်း၊ ဦးကျော်နှင့် ဦးရေအေး (လက်ဆည်ရွှေ) စသည်တူဖြစ်ကြပေသည်။

### ထို့ကွင်းနှင့်ထိုးတပါးသား

မြန်မာတို့၏ ထို့ကွင်းမင်္ဂီာ၏ကို “နာနီ နာန်” ဟု၍  
အချို့သော မြန်မာများက ပြက်ရယ်ပြု သော်လည်း မြန်မာ  
နိုင်ငံသို့ ရောက်လာသော တိုင်းတပါးများကူး ပေးစားစွာ  
မှတ်တမ်းတင်ကြ၏။

မြန်မာတို့၏ ထို့ကွင်း မင်္ဂီာ၏ကို မြန်မာများနှင့်  
ထပ်တူ ထို့နှံသူမှာ ဟိန္ဒရိုဝ်သည် အင်လိပ်လူမျိုး တို့

ပြစ်၏။ သူသည် မင်းကျော်းမင်းကြီး၏ ဧရာဝဏ်ထက်အောင် ရတနာပုံ ရွှေ့ဖြေတော်၌ တည်ဆောက်ထားသော ရွှေ့နာက်သို့ လာဆောက်အမှုထမ်းနေသူ့ပြစ်ပေသည်။ ထိုသို့ အမှုထမ်းနေသူ တွင် မြန်မာတို့၏ ယဉ်ကျေးမှုများ ထုံးခေါ်လိုက် နှစ်သက်သည်။ အတွက် လွန်းပုံစံးနှင့် ထို့မသိမ်းအောက်ထိုကို ဝတ်ဆောင်ရှုသော မက ထိုးကွင်းမင်းကြောင်းပါ (အပေါ်နဲ့ အောက်မဟု) ထို့နဲ့ အည်ဟု သံရပေသည်။

မြန်မာတို့၏ ထိုးကွင်းမင်းကြောင်းကို မှတ်တမ်းတင်ဆုံး မှာ ဒီကိုလိုပါကုန်တိအမည်၌ အီတလိပ်၌ မင်းနှစ်ဦး ဖြစ်ပါသည်။

ဒီကိုလိုပါကုန်တိသည် ခရစ်နှစ် ၁၇၃၅ ခုနှစ် ထိုးနှစ်ဦး ပြတ်၍ တန်သာရိန်ယို့ ဇောက်လာခဲ့ပဲ။ ထို့မှ စိုင်ပြည့်သက်သို့ ဇောက်သွားကော ယင်းမှ ကန်းလမ်း ရှိခိုင်း အောင်ဝသို့ ဇောက်လာခဲ့။ ထိုအခါ်နှင့် အောင်ဝန်ပြည့်စုတော်လွင် မို့အောင်း မင်းတရား နှစ်းစံလျက်ရှိလေသည်။

သူ၏ မှတ်တမ်း၌ မြန်မာတို့၏ အလင်းထမ္မယား အစ်၏ ရတနာသုံးပါး ကိုးကွယ်မှုရှင်း ပေထက်အကွဲရာတင်သော စာပေ ရေးသားမှ တို့အပြင် မြန်မာတို့၏ ထိုးကွင်း ပို့ခြင်း တို့မြှင့်ဆိုလျှော့ဗို့ မှတ်တမ်းတင်ခဲ့သည်။

သီရိလျှင် ဒီကိုလိုပါကုန်တိသည် လုပ်ကြုပ်ဆုံးမှုများ ပုံစံ နေပါ်မှု အသာက် သံစားဖြစ် ပောက်နှိပ် ပုံစံအား စောင်မြန်မာတို့၏ ဓာတ်သုံးများ ပုံစံထည့်ထားသည်ဟု ယူဆပုံစံလေသည်။

အခန်း ၆

## သိပ္ပံ့ခေတ် ထိုးတွင်း မင်ကြောင်

ဘက်ထရှုစုတိလီးအပ်

ဆရာတ်များ သုဒ္ဓာသာ ဆေးထီးအမ်နင့် ကျွဲပြားစေလို သောကြောင့် စုတိလီးအဖ်ဟု အေမည်တပ်လိုက် သော်လည်း လက်စွဲ လုပ်ကိုယ်တန်သူများကေမှ ဆေးထီးအပ်ဟန်သာ ခေါ် လေ့ခေါ်ထဲ ရှိကြပေ၏။

ဓာတ်ခဲမှ ရရှိသော လျှပ်စစ်အားဖြင့် ဆေးထီးအပ်ကို လျှပ်စွဲသေကာ ထိုးနှုန်းသော ဘက်ထရိအပ်ဖြင့် ထိုးနှုန်းသော အတတ်သည် ဥရောပုံ ဘဂ္ဂာ ခုနှစ်ကပင် ပေါ်ပေါက်ခဲ့သော် အညီး ငြွှေ့ချု ခုနှစ်စွဲတွင်သာ ပြန်မာများ၏ လက်ဝယ်ထိုး ရောက်ရှိလာကာ တယောက်မှုစွဲ၍ တရာ့မက ပြန်ပွားလာခဲ့ပေ သည်။

မြန်မာများ၏ လက်ထိုးထိုပညာမရောက်မီကဗျာ ဂေါ်ရခါး လူမျိုးများ လုပ်ကိုင်ခဲ့ကြ၏။ သူတို့ ထံမှ သင်ယူသူလည်း သင်ယူ ချုပ်းကပ် လေ့လာသူလည်း လေ့လာဖြင့် တတ်လာကြ သည်။ ကျွဲ့ကျင်ရန်မှုမှ စီတ်ပါဝင်စားခြင်းနှင့်လေ့ကျင့်ခြင်း အပေါ် တွင် တည်ပေ၏။

ထိုပညာကို မြန်မာများ တတ်မြှောက်စအချိန်တွင် ဘက်  
ထရီဒီးကို မသုံးသေးပေ။ ဓာတ်ခဲ့တလုံးငါးမှုးဖြင့်ဝယ်ယူကာ  
ဓာတ်ခဲ့ရွှေစံလုံးကိုပူးရှု အသုံးပြုခဲ့ကြ၏။ ဓာတ်ခဲ့လဲလှယ်ရာတွင်  
အစုံလိုက် အတဲ့လိုက် လဲလှယ်ရန်မလိုပေ။ တကြိမ် လဲလှယ်မှု  
တလုံးစ နှစ်လုံးစသာ အသစ်ထည့်ရသည်။ ဓာတ်ခဲရှားပါးပြီး  
စျေးနှေးကြီးမြင့် လာချိန်တွင် ဘက်ထရီးကို ပြောင်းလဲ  
အသုံးပြုလာကြသည်။ ရှစ်လုံးပူးဓာတ်ခဲတတဲ့ သူ့မဟုတ် ဘက်  
ထရီးကို တလုံး၏ တကြိမ် သွင်းထားသော အားသည် မည်မျှ  
ကြောကြာ အသုံးပြုရသည် ဟူသည်မှာမူ သုံးစွဲသည့် အကြိမ်  
ပေါ်တွင် မူတည်ပေသည်။ အချိန်နှင့် မဆိုင်ပေ။

ဘက်ထရီကိုသုံးရာတွင် လေးဗြိုလည်းသုံးနိုင်သည်။ ခြောက်  
ဗြိုလည်း သုံးနိုင်သည်။ အများအားဖြင့်ကား ခြောက်ဗြိုသာ  
သုံးစွဲလေးရှုကြ၏။

အရှပ် ထိုးသော အေးထိုးအပ်ကို အရောပြား ပေါက်ရုံမျှ  
စုံဝင်လိုက် နှစ်သွားလိုက် ဖြစ်စေရန် ဆောင်ရွက်ပေးသော  
ကိုရိယာ (ကော)မှာ အောင်များတွင် တပ်ဆင်သော လျှပ်စစ်  
ခေါင်းလောင်း ဖြစ်သည်။ မူရင်းကိုရိယာတွင် ခေါင်းလောင်း  
ရိုက်တံ့သည် အကောက်ဖြစ်သော်လည်း အေးထိုးသမားများ၏  
လက်ဝယ်တွင် ခေါင်းလောင်း ရိုက်တံ့မှာ အဖြောင့် ဖြစ်သွား  
တော့၏။

ခေါင်းလောင်း ရိုက်တံ့သည် ခေါင်းလောင်းကို ရိုက်လိုက်  
ဆုတ်လိုက် လုပ်သည့်နည်းတူ အပ်တပ်ထားသော အတံ့သည်  
လည်း ထိုးလိုက် နှစ်လိုက် လုပ်ပေးခြင်းဖြင့် အေးမင်္ဂလာင်  
ထိုးသော ကိုရိယာ ဖြစ်လာခဲ့ချေ၏။ ထိုအတံ့၏ ထိပ်တွင်

တပ်ဆင်သော အပ်မှာ အဝတ်ချုပ်အပ် နံပါတ် ၅ ဖြစ်သည်။  
ယနေ့ အသုံးများသော ရွှေနဟားအပ်ကိုလည်း သုံးစွဲနိုင်သည်။

### ငင်းကျင်းပုံနှင့် ဆောင်ရွက်ပုံ

လူစည်ကားသော ပွဲလမ်းသဘင် အခမ်းအနား များနှင့်  
ဘုရားပွဲတော်များတွင် ၁၆ လက်မ သီးမဟုတ် ၁၀ လက်မအရွယ်  
အရှပ်ကားအမျိုးမျိုးကို ဖြန့်ခေါင်းလျက် ပုံစံးရှင်ကွဲအော်သုံးနှင့်  
တူသော ဆေးထိုး ကိုရိယာ လူပ်ရှားသံကို မြင်ဖူး ကြားဖူး  
ကြေးပေလိမ့်မည်။ ဤသည်ကား ယခု ဖော်ပြုနေဆဲ ဖြစ်သော  
ဘက်ထရီ ဆေးမင်းကြောင် ဆိုင်ခန်းပေတည်း။

ဤဆိုင်ခန်းများတွင် ငင်းကျင်းပုံနှင့်မျိုးရှိုံး။ အလတ်စား  
ငင်းခြင်း ဖြစ်ပါက ကားချပ် ၁၂၀ ခန့် အပို့ခင်း ငင်းသည်။  
နေရာ ကျယ်ဝန်းစွဲလည်း ရသည်၊ အမြို့ပြုရသော သဘင်  
အခမ်းအနား ကလည်း ကြီးကျယ် စည်ကားသည် ဆိုလျှင်  
အကြီးစား ငင်းနည်းဖြင့် ငင်းကျင်းသည်။ ထိုအခါတွင် မြေ  
ပြင်တွင် ငင်းရုံသာမက တန်းထိုးပြီး အဆင့်ဆင့် တဲ့လဲ့ချသော  
“အထောင်” အင်းအကျင်းများပါ ပါလာသည့်အတွက် ကား  
ချပ်ပေါင်း ၂၀၀ မှ ၃၀၀ အထိ ရှိတတ်၏။ ထိုမှတပါး ကားချပ်  
ကိုးချပ်သော ချပ်မှုသည် ကားချပ် လေးငါးဆယ်များသာ ပွဲလမ်း၏  
အကြေအနေပေါ် မူတည်၍ ငင်းကျင်းသည့် အခါများလည်း  
ရှိပေ၏။

ဘက်ထရီ ဆေးထိုးရှုပ် ဆိုင်တဆိုင်တွင် ငင်းကျင်းပြုသ  
ထားသော အရှပ်များကို သဗ္ဗာရန် ပေါင်းရှုံးခြုံ၍ ရေတွက်လျှင်  
အရှပ်ပေါင်း ၁၀၀၀ ကျော်သည်။ အရှပ်များသည် ထာဝစ်  
ပြောင်းလဲနေသည်။ ဆန်းသစ်သည် ထင်သော လူကြိုက်များ

ပည့် ထင်လော် အရှပ်များ၊ ခီးမြို့များနှင့် အနည်းဆုံး တွင်  
တော်မြို့များလဲကာ အစားဖို့ကြုံ၏။

ထိုအရှပ်များတွင် တကျပ်တန်အောက်အရှပ်မရှိခင်းကျင်း  
ပြသမထားပေါ်။ တကျပ်တန်ပင်လျှင် တရ္စက်သာရှိ၍ ထိုတရ္စက်  
တွင် အရှပ်ပေါင်း ၆၀ ရွှေ့ ပါဝင်နေစလေသည်။ နှစ်ကျွ်တန်  
အရှပ်များလည်း ထိုနည်းတွေပင် တရ္စက်သာရှိသည်။ အရှပ်  
အရေအတွက်လည်း လေးငါးဆယ်အောက် မလေ့ရှိပေါ်။ တဖန်  
ထိုကျွ်ပ်တန် လေးကျွ်ပ်တန် များလည်း တရ္စက်စီသာရှိ၍ ၁၅  
ကျပ်၍၍ အထက် အရှပ်များ ကျမှုသာ တရ္စက်လျှင် သုံး  
လေးရပ် နှစ်းဖြင့် အများအပြား ပြသထားကြ၏။ အေးအမြင့်  
ဆုံးမှာလည်း လက်ဝင်လျှင် ဝင်သလို သတ်မှတ်စာရွှေ့၍၁၅၀  
ကျပ်တန် အရှပ်အထိ ဖို့ပေသည်။

ထိုအရှပ် ကား ချပ် များ ခင်းကျင်းသောအခါ အခင်း  
အကျင်း၏ လက်ယာဘက်မှ စတင်၍ တကျပ်ကို ခင်းသည်။  
ယင်းမှ လက်ဝဲဘက်သို့ ထိုနောက် အတွင်းဘက်သို့ ပိုမိုစော်  
ကြီးသော အရှပ်များကို ခင်းကျင်းသွားသည်။ အရှပ်ကြီး  
လျှင်လည်း မြင်ရုလုယ်သောကြောင့် နောက်တွင် ထားသည်။  
သို့နေတွင် ဆန်းသစ်သော လူကြိုက်များပုံပုံသော ပုံများကို  
လည်း အတွင်းသို့ များစွာ မဂ္ဂင်သောနေဖုံး ဗန်းတမ်းခင်း  
ကျင်းထားသေး၏။ အရှပ်ထိုးမော် ပည့်ချုပ်ကား ထိုအခင်း  
အကျင်း၏ ရွှေပိုင်းကျသော ဘေးဘက်တွင် နေရာယူလေ့ရှိ၏။

### ဘက်ထရိုရှပ်ထိုးပုံ

ဘက်ထရိုရှပ် ထိုးနှင့်ပေးမည့် သူတွင် အများ နှစ်ပေ၊ အေး  
တပေ၊ အမြင့် တပေနှင့် ဖို့သော အေးတွင် ထိုးမည်။ ထိုး

အနေဖြင့် အကျင့် အကျင့် အပါအဝ် ဘက်ထဲ  
အီးနှစ်လုံး ချထားသည်။ သေတွာပေါ်တွင် ဆေးထိုးစက်  
(ကိုယ်) အရှင် အရှင် အရှင် အရှင် အရှင် အရှင် အရှင်  
တော်အီးပြို ဟလဒ္ဓာဒ ဝက်အူလျဉ်း၊ အဝတ်မှတ် တရာ့  
တို့။ အခါးနှင့် တို့။ အခါးနှင့် တို့။ အခါးနှင့် တို့။

မိမိကိုယ်အကျင့်တွင် အရှင်ဘိုးနှစ်လူသည် ခင်းကျင်း  
ပြအထူးအော် ကားချပ်များအနက် နှစ်သက်ရာပုံကိုပြစ်စေ  
ခိုင်းကို ပြစ်စေ မျှေးချယ် ပြုသပြီး ထိုးနှစ်ခေါ်မြစ်း စော်  
ပိုသည်။

အေးအိုးအိုးမြှုပ်နှံ၍ အထိုးခံမည် အထိုးအပိုင်းကို ရေ  
ဖြင့် မွှေ့ဖော်သည်။ ထိုးမည် အရှင် ပေါ်တွင် တို့။ အကြားကို  
အပ်ကာ အမေးကြီးသော အစိတ်အပိုင်းများကို တို့။ ခဲတန်  
ဖြင့် ထပ်ကူးသည်။ အံမက္ခာခြင်းမှာ ကျမ်းကျင်ပြီး ဖြစ်စော်  
ကြောင့် မျက်မြင်ဖြင့်ပင် ဖြည့်နိုင်သည့်အတွက် ဖြစ်၏။

စိတ်တိုင်းကျ ကူးယူပြီးသွားလျှင် ထိုစက္ခာ၍ကို ရေဆွဲတျော်  
ထိုးမည် အသားပေါ်သူ စက္ခာကိုပြောင်းပြန်လှုန်ကာ အုပ်  
သည်။ ပြန်ပြီးအောင် ညိုပြီးနောက် အသာအယာ ဖွှေ့ပေး  
အော်။ နှစ်ပေါ်အောင် ပတ်ဖော်ပြီးလျှင် ထိုတို့။ အကြားကို  
ခွွှဲဖို့ကော်မာရီ အရှစ်မှာ ပုံကြေားထင်ပြီး ပြစ်နော်ပြီး

အိုးအော် ချက်ချင်း မထိုးနိုင် အေးပေါ်။ အသားပေါ်မျိုး  
ရေခြောက်အောင် လုပ်ပေးရသေးသည်။ အရေခြောက်လျှင်  
အုပ်အော် အတ်မှုအော် အော်မှုအော် အော်မှုအော် အော်မှုအော်  
အော်မှုအော် အော်မှုအော် အော်မှုအော် အော်မှုအော် အော်မှုအော်  
အော်မှုအော် အော်မှုအော် အော်မှုအော် အော်မှုအော် အော်မှုအော်

ဖြင့် ထိုးနံပါးရသည်။ ထိုးနံရှာတွင် အောက်ဘက်မှ စတင်ထိုးရသည်။

မင်္ဂလာဒေသလျှင် ဆေးတခါ တို့ပြီး ထိုးသော အရေးအကြောင်းသည် တို့လည်းတို့သည်။ လေးငါးထပ်လည်း ပြန်ရှု ပြန်ရှု ထိုးရသည်။ မင်္ဂလာဒေးပါက အကြောင်းရှုည်ရှုည် ဆဲ နိုင်ရှုမက သုံးထပ်မျှဖြင့် ပြီးစီးသည်။ မူရင်းပုံတွင် ပါသော အချက်အလက်များ ပြည့်စုံပြီ။ ဖြည့်စုံထပ်စုံရှာများလည်း စုံစွဲပြီ ဆုံးလျှင် စက်ခလှတ်ကို ပိတ်၍ ရေဆေးသည်။ ရေ ခြောက်အောင် အဝတ်ဖြင့် သုတ်ပေးသည်။ ထို့နောက် အုန်းဆီ သုတ်ပေးခြင်းဖြင့် လုံးဝ အပြီးသတ် သူ့ပေတော့မ်း။

ထို့ဘက်ထရိုသမားများ သုံးစွဲသောမင်ကို တရှတ်မင်ဟုသာ ခေါ်သည်။ မူလကတည်းက အရည် ဖြစ်ကာ ပုံလင်းလိုက် ဝယ်ယူသုံးစွဲကြသည်။ အခြားဆေးရောင်မှာ အနီးရောင် ဟာသု ပြုဒါးဖြစ်စေကာမူ အသုံးနည်းသည်။

### ဘက်ထရိုရှုပ်များ၏ လမ်းခရီး

ဘက်ထရိုရှုပ်များ ပေါ်စက အယဉ်ထိုးများသာ ဖြစ်သည်။ မြန်မာ့သတ္တိ၊ ဗျား၊ မြန်မာကွာ စသော စာလုံးများ၊ အသည်းပုံ၊ အသည်းတွင် မြားစိုက်နေပုံ၊ ငြေကလေး၊ ပန်းကလေး၊ များသာဖြစ်သော်လည်း တဖြည်းဖြည်း အရှင်းထိုးဆီ ပြောင်းလဲလာခဲ့ပေသည်။

ဦးစွာတွေ့ဖူးသောပုံမှာ အသည်းကို ဓမ္မားမြောင် စိုက်နေပုံ၊ ထိုပုံမှ သွေးစက ကျေနေပုံ ဖြစ်ပါသည်။ သည်နောက်တွင်ကား ခက်ထန်ကြမ်းတမ်းသော ဟန်ပန်ရှိသည့် စွန်ရှုပ်များ၊ လင်း


ယုန်ရပ်များ၊ ခြေထဲ့၊ မြေ၊ နဂါးအမျိုးမျိုးနှင့် ကောက်ကျုံ  
သော မျက်လုံးရှုပ်ဖွေးသည့် အမွှေးအမှုပ် ရှိသည့် ခြေးပန်း  
ခြေးရပ် ကဲသိသော လူရှုပ်များ ခေတ်စားလာသည်။ အရှုပ်  
များသည် ကြီးမားလာ၍ အသေးလည်း စိတ်လာခဲ့၏။

ထိုသို့ဆိုပါက ရွှေးမြန်မာကြီးတို့၏ အင်းကောက်မင်္ဂလာ၏  
နှင့် ထိုးကွင်းရပ်များ လက်စတုံးပြီလောဟု ထင်မှတ်ဖို့ရှိ၏။  
သို့သော် လက်စတုံးမသွားခဲ့ခဲ့။ ဘက်ထရီ အရှုပ် ထိုးသမား  
များက ကောင်းနိုးရာရာ များကို ပြန်လည် အသက်သွင်းထား  
ရာ အသွင်း လုန်သွားသည်ဟုပင် ထို့နှင့်သော အခြေသို့  
ဆိုက်ရောက်နေ၏။

အကြောင်းမှာမူ အခွဲစုတ်သမားများ အသံးချခဲ့ဖူးဟန်  
မရှိသော လောကနတ်ရှုပ်ကို ပီသလ္လာပစ္စာဖြင့် ကြာပွဲ့သံးလေး  
ဆင့်ခံ၍ သုံးစွဲခြင်းမှာ နှစ်သက်စရာ ရှိသော်လည်း အကွာဏ်  
အပိန်အချို့များဖြစ်စမရပ် ရေးခြင်းနှင့် အင်းပြာသာခို့များ၊  
အင်းကွဲက်များ၊ စာရုံထားသော ဘီလူးအာပြု၊ ဘီလူးသန်လျက်  
ထမ်းများကိုပါ သုတ္တိင်းသော ကားချပ် “ပန်းပြား” များတွင်  
ထည့်သွင်းလာကြသောကြောင့်ပေတည်း။

ထိုအဆောင်ရပ်၊ အကာအကွယ်ရပ်၊ အစိအမိအင်းများကို  
အလုအဆန်းထင်ပြီး သာမန် ထိုးသူများရှိသည့် နည်းတူ  
ရွေးအယူ အနဲ့အလမ်းများကို ပြန်လည် အသက်သွင်းသူများ  
လည်း ရှိ၏။ ထိုသူများသည် ဘက်ထရီ အရှုပ်ထိုးသူနှင့်  
ကိုရိယာအစုံကို ငှားရမ်းကာ စက်သေတ္တာကိုပါ ကန်တော့ပွဲ  
ရွှေတ် တင်မြောက်မန်းမှတ်ပြီးမှ အလိုရှိသော အရာကို  
အလိုရှိသော နေရာတွင် ထုံးနှုံးခိုင်းကြပေသည်။  
ဘက်ထရီအပ်ဖြင့် ရွေးမြန်မာထိုးကွင်းကို “ပေါင်တဲ့” ထိုး

၁၁၀၂၆၁၇၁၉၁၅၂၂၂၃



၁၆

ခြင်သိမ်း



ငါးပါး

ထိန်းတွက်

## ဘိန္ဒိသန္တနာဂတ်မြတ်

၃၁၁

နှစ်ပါးချို့လည်း အနေထိခိုက်မားသည် ဘိန္ဒိပန်းချိုင်။ အိမ္မာ  
ပေဆုံး၊ ၂၀၈ ကျော် ဟူ၏။

အိမ္မာရပ် စိုးသမားများအနက် အန္တိလည်း ပို့ဆိုင်  
အကျော် ဒီဝိုင်နှင့် အဆောင်ကို ကိုယ်စွမ်း ဥာဏ်ဖွဲ့ဖြင့် လိမ့်နှင့်  
စောင်ဆုပ်ကြ၏။ ထိုသမားမှာမူ အိမ္မားကြော်ပြင် မသယ်ပဲလည်း  
ထိုးနဲ့ ပေးနိုင်စွမ်း ရှိသည်။ အခြားကား ကိုယ်ဆိုင် ဓမ္မနှင့်  
ဆုတေသနတွင်စွမ်း မနိုင်ဖွင့် အုတေသား လီထွင် ဇော်ဆုနာသာ  
ဒီဝိုင်နှင့် အရှင်များများသည် ပုံစွဲ စာအုပ်တေသာ်ကို ၅၅ ကျော်  
အော်ပြင် ၁၂၇ မူး အသုံးပါ နေကြုံချိုင်။

## နှုံးကိုစုံပေါ် လက်စုံဆုံး

နှုံးကိုစုံပေါ် အကြိုးစုံပေါ် အရှင်တို့နှင့်မှာ့ လက်  
ချုပ်အက်ချက် အောင်ရှုံးချက်ပြုခြင်း၊ ယတ်ဆုတ်လည်း  
အက်ဆုံး ဇော်ဆုပ် နည်းဆူယံ လက်မှောင်းတရာ့များ  
ပြည့်ဆော် ကျော်တော်လုံး ရှင်အတိတရာ့လုံး ပြည့်ဆော်  
ဘိုးလူးများ၊ ပြေားများ၊ နိုးများကို အနုပ္တာအော်မြေအက်ချက်ချုပ်  
အုပ်ဆုံး၏ အသက်လုံးစောင်သော အုတေသနမျာ့ ဖြစ်သည်။  
ဒီဝိုင်များ၊ ပုံစွဲများ၊ အချုပ်များကို အချို့ချို့အောင်  
ထိုးနှင့်စုံဆုံး၏။

ဒီလုပ်လုပ်ချက် အချုပ်လိုနည်းလွှှုံး စော်ဆုံးဆို့မှ  
၁၀ အော်ချို့ဆုံးဆို့ ရှိသည်။ အုအံပြုသော အုပ်မျာ့  
နှုံးကိုစုံပေါ် လက်ချုပ်ဆုံး (ဇွဲ့ပေးအပ်) ဖြစ်သည်။

၁၂၂

## ပြန်ပူဇိုးကွင်း မင်္ဂလာကြောင်စေဆု

တချောင်းထိုး ဆိုသည်မှာ အပ်တချောင်းတည်းကို ကိုယ်ရှုကောင်းမည့် အနေအထား အရှယ်အစား ရှိသော တုတ္ထတွင် ကပ်ချည်ဖြီး တရာတ်မင်္ဂလာ မြန်မာမှိုင်းမင်္ဂလာ ထိုးနှုန်းခြင်း ဖြစ်သည်။ ပူရှုက်ဆိတ် ကိုက်သည်မျှလောက်သာ နာကျင်သည့်အတွက် ဘက်ထရီထက် သာလွန်ပေသည်။ သို့သော် မမြန်ဆန်ချေး။

တချောင်းထက် ပိုသော အပ်များမှာလည်း တုတ္ထတွင် သေသပ် ခိုင်ခံစွာကပ်ချုံ ချည်နှောင်ရခြင်း ဖြစ်သည်။ အပ်အနေအထားမှာ ပူးတဲ့ စုရုံးထားသည့် အနေအထားမဟုတ်ရပါ။ စီရရီ ရှုံးနေသည့် အနေအထား ဖြစ်ပါသည်။

မထိုးနှုမီ ထိုးနှုမည့် နေရာတွင် ဘောပင်ဖြင့် ရေးပြီးမှ ထိုးရပါသည်။ အနေထိတ်ရမည့်နေရာတွင် အပ်ချောင်းရေ နည်းနည်းဖြင့် ထိုးရှုံးရေးခြယ်ရမည့် နေရာတွင် နေရာကိုလိုက်ရှုံး အပ်ချောင်းရေ များများ သုံးစွဲကြသည်။

မြန်မာများလက်ဝယ်သို့ ထိုနည်းပညာ ရောက်ရှုလာသည့် မှာ ဆယ်စုံစုံ တစ် မပြည့်သေးချေး။ ယင်းသည်လည်း အနက် ရောင်အတွက် တရာတ်မင်္ဂလာ မြန်မာမှိုင်းမင်္ဂလာ အနီအတွက် ဟသံပြားသာ အသုံးပြုနိုင်သေး၏။ အခြား အရောင်များ မထိုးနှု နိုင်ကြသေးချေး။

ရှစ်ဆုံတ်၊ ၁၂၂ ခုစုတ်နှင့် ထိုးခဲ့သော အရှယ်များသည် ပိန်းပိန်းမည်းမည်းကြီးတွေ ဖြစ်သောကြောင့် ရေတ်မျက်စိတ္ထ်လှသည်မဆိုနိုင်ချေး။ သို့သော် ဘက်ထရီနှင့်ထိုးသော အရှယ်များ၊ လက်နှင့်ထိုးသော တန်ကေးရှပ်များမှ အလုန်သပ်ရပ်၍ နှစ်သက်ဖွယ် ရှိသည်။ အလုအပရော သဘာဝပါ ပါဝင်လေ သည်။ လူသီများသော တေးထပ်တပ် ရှိခဲ့ပါသည်။

## သီပုံခေတ် ထိုးကွင်းမင်ကြာင်

၁၃၃

“တက္ကသိုလ်ဆရာတော်က မှာဖူးသည်ဆတ်ချို့၊ အိမ်ထောင်  
ပြု ဘူရားတည် ဆေးမင်ရည် စုတ်ထိုး၊ သည်သုံးခု ချက်မပိုင်  
လျှင် နောင်ပြင်နိုင် ခက်သည့်အမျိုး” စသည်ဖြင့် လာရှိရာ  
ဆေးမင်ရည် စုတ်ထိုးအရှုပ်သည် အပြင်ရခက် အဖျက်ရခက်  
သော စာရင်းတွင် ပါဝင်ခဲ့၏။ သို့နှင့် သီပုံပညာ တိုးတက်  
လာချိန်နှင့် ထိုစကားမှာ မမှန်တော့ချေ။

ထိုးကွင်းမင်ကြာင်ကိုရဲတောက်သောသံပြေားဖြင့်လည်း  
ကောင်း၊ ကာဗွန်ခိုင် အောက်ဆိုပြု လည်းကောင်း ဖျက်နိုင်  
သည်။ တိုင်တေနိယမ် အောက်ဆိုပြု ဖျော့တော့အောင်  
လုပ်နိုင်သည်။

ထိုးကွင်းအမှတ်အသားကို ဘက်ထူးပို့နိုင် ဆက်ထားသော  
အပ်ဖြင့် ပယ်ဖျက်ခြင်းနှင့် ထိုးကွင်းပေါ်တွင် အပ်စိုက်ရှိ  
လျှပ်စီးဖြင့် တုန်ခါစေကာ ဖျက်သောနည်းတို့မှာ တပတ်ခန့်  
အကြားတွင် ထိုးကွင်း အရေခွဲကွာကျ၍ ထိုနေရာ၌ မထင်ရှား  
သော အဖြူရောင် အမာရွှေတ်ကလေးသာ ကျွန်းခဲ့သည်။

နောက်ဆုံးနည်းမှာ ဂရစ်ဆလင်းရည်တွင် ပါပို့ဆည်း  
ထိုးကွင်းရှိသော အရေပြားကို လောင်စားစေသော နည်းဖြစ်  
၏။ သို့သော် ထို့နည်းသည် အမာရွှေတ်မထင်မရှား ကျွန်းနှင့်  
သေးသည်။

ရေ ၄၀ ရာခိုင်နှုန်းတွင် သုပ်ကလိုရို့အရည်ကို ထည့်ပြီး  
အပ်ကို စိုက်သွင်းခြင်းဖြင့် ပယ်ဖျက်သော နည်းနှင့် ရေတွင်  
၅၀ ရာခိုင်း တင်းနစ်အက်ဆစ် ထည့်၍ ငင်းကိုယ်ရို့ဖြင့် ထိုး  
ကွင်းနေရာကို ပွဲတို့က်ပေးသော နည်းတို့သည် ကောင်း  
သည်ဟု ထင်ရပေ၏။ ထိုးကွင်းရာသည် မည်းလာသောအခါ

၁၃၅

## ပြန်လည်ကျော်မြန်မာစာလု

သူ့ရှိခဲ့သေးပြီး စန်တ၏ ၁၄ ရက်အနွောက်ကြား၏ တိုက္ခင်း  
မှုအထူး ကုန်ချောက်၏ တစ်တစ်နှင့် မူလအောင်အရာ၌ ပြန်  
လည်စာလုပ်ဟု ဆိုပေသည်။။

မျိုးကြံ့ မြို့ရှိခဲ့ရယျ် မြန်မာစာ၏ ရှိယူ မြတ်နိုင်း  
အော မျိုးကွဲ့မင်္ဂလာကြောင်သည် ဓမ္မးပျော်မြဲပြ ဖြစ်ပြားလေ၏  
လုံးဝပျောက်ကွယ်မသွားပဲ ဒက်ကာလနှင့် ဆီးလျှော်သော  
နည်းအော်ပြင် ဆက်လက် ရှင်သန်နေခဲ့ ရှိပါသေးသည်ဟု  
ဆိုခဲ့သူ ရှိခဲ့မည် ထင်မိပါသာတော်း။။

## နိဂုံး

“မြန်မာတို့၏ ထိုးကွင်းမင်္ဂလာကြောင် စေလဲ” အမည်ရှိသော ဤစာတမ်းကယ်ကို ပြုစုရာတွင် စေတနာအရင်းခံဖြစ် ပြုစုပါသည်။ ပျောက်ကယ်စ ပြီးစနပြုပြစ်သော နာမျိုးသားမှတစု မှုတ်တမ္မာ မတ်ဆောင်းစ ရှိလာရေးရန် တလ်စွမ်းသမျှ ကြိုးစား လေလာပါသည်။ ကြိုးစား စုဇားဝင်းပါနာည်။

ထို့ကို ကြိုးစားစုဇားဝင်း၌ ပုဂ္ဂိုလ်အမျိုးမျိုးတို့ထဲ ချဉ်းကပ်ရရှာ မြန်မာတို့၏ ထိုးကွင်းမင်္ဂလာကြောင်အော်၌ တွင် အလေးအနှကတားသူ အလွန် နည်းနေပြုဖစ်သည်ကို သတိ ပြုမိပေသည်။ အချို့မှာလည်း ထိုးကွင်းနှင့် မင်္ဂလာကြောင်ကို ကျွပ်းမှာ မဆိုကြပါပဲ။ ထိုးကွင်းဟုဆိုလိုက်သည့်နှင့် ရင်အကျိုးမှာ မျက်မောင်းနှင့် ကျောတွဲထိုးနှင့်သော မေရှုပျေား၊ အင်းများ ဂါယာမန္တားများနှင့် ခါးလျှော့ပေကဗျားဟဲ ထိုးသွာက များပြား နေပေသည်။

ထို့အခြေအနေတွင် ဤစာစောင်ငယ်ကို မဖြစ်မနေ ပြုစုရာ ရှုံးခါးအောက်ပိုင်းမှာ ထိုးသော ထိုးကွင်းရပ်များမှာ စာ တစောင် ပေတွဲ့ မတွေ့ရသလောက် ရှားပါးနေပါသည်။ ယခု ဖော်ပြုခြုံပြီးသော ထိုးကွင်းရပ် အမျိုး အမည်များမှာ ကောက်သင်းကောက်ရာမှ စုဆောင်းရရှိသော အရပ်များ ဖြစ် ကြပေ၏။ သို့တစ် အင်းအိုင်ခါးလျှော့ လက်ဖွဲ့မန္တားနှင့် သက်

၁၃၆

နိဂုံး

ဆိုင်သော အရာများကိုမှ အကိုးအကား အထောက်အထား များပြားစွာ တွေ့ပါရသည်ဆိုရှုမျှသာ ဖော်ပြုပြီး ချိန်လှပ်ထား ခဲ့ပါသည်။

ထို့ကြောင့် ဤစာစောင်သည် ပြုစုသု၏ ကောင်းမှု၊ မြတ်နှီးစိတ် နှီးဆွဲရာမှ ဖြစ်ပေါ်လာသော ကိုးပမ်းမှုဖြစ်ရာ အမျိုးသားရေး ကောင်းမှ “တ နိုင် ကောင်းမှ” တ ခ ဲ ဟု သောာထားပါသည်။ တနိုင်များသာ ဖြစ်သည့်အတွက် အလင် အဟာ အကျော်အကြင်းများ ရှိမည်ကိုလေ့သုံး ဝန်ခံပါသည်။ တွေ့ရှုသူများက ညွှန်ပြ ထောက်မတော် မူကြဖော်ပါသည်။

အ မျိုး သား စိတ် အ မျိုး သား မာန် လျော့နည်းနေသူ တယောက်သည် ဤစာစောင်ကိုဟတ်မိ၍ “ထိုးကွင်းမင်ကြောင် သည် မြန်မာတို့၏ သီးခြား ယဉ်ကျေးမှုပါတကား။” မြန်မာ ဟူသည် ထိုးကွင်းထိုးရာများပင် ဤသို့ စနစ်ကျွော ခမ်းနား ကြီးကျယ်စာ ဆောင်ရွက်သော စည်းကမ်းကြီးသည့် လူမျိုး ပါတကား” ဟု အမျိုးကို အထင်ကြီးစိတ် ဝင်ရောက်သွားမည် ဆိုပါက ပြုစုသုမှာ အမောင်ပြု သားရပါတော့မည်ဟု ဖော်ပြ ကာ နိုင်းကမ္ဘာ အဆုံးသတ်လိုက်ပါသည်။ ။

## တွေ့ဆုံးနှစ်ခုများ

- ၁။ ဦးကံမြင့်၊ လျပ်စစ်ဆေးထိုး ပညာရှင်၊ (၁) ရပ်ကွက်၊  
သာကေတမြို့။
- ၂။ ဦးကံရ(ဂဝနှစ်)၊ သရက်တောရာ၊ ဆင်ဖြူကျွန်းမြို့။
- ၃။ အဘကျေး (ဂရနှစ်)၊ စောင် ချမ်းကုန်းကလေး၊  
ရေကြည်မြို့။
- ၄။ ဦးကျော်တင် (ဂုဒနှစ်)၊ အုံများကြီးရာ၊ ချောက်မြို့။
- ၅။ ဦးကြိုင် (ဤဂနှစ်)၊ ပွဲင့်လင်းရာ၊ ချောက်မြို့။
- ၆။ ဦးကြုံးကျွန်းအောင် (ဒြဇနှစ်)၊ ဆားပြုရာ၊  
တောင်ကုတ်မြို့။
- ၇။ ဦးခင်မောင်(ဂုဂနှစ်)၊ လေးပင်ကုန်းရာ၊ ချောက်မြို့။
- ၈။ ဦးခေါင်းစောက်ကေး (ဂျေနှစ်)၊ ရွာ့မ အလယ်ပိုင်း၊  
တောင်ကုတ်မြို့။
- ၉။ ဦးချုစ် (၆၇နှစ်)၊ ပြည်လုံးကျော်ရာ၊ ပုံးဖြူမြို့နယ်။
- ၁၀။ ဦးဇူးကြိုင် (ဂဝနှစ်)၊ ယမ်းပိုကုန်းရာ၊ ဆင်ဖြူကျွန်းမြို့။
- ၁၁။ ဒေါ်ငွေ့လိုင် (ဒြာနှစ်)၊ ခေတ္တရာရပ်ကွက်၊  
စောက်မြို့။
- ၁၂။ ဦးဇူးလွှာ (ဂ၃နှစ်)၊ ကျော်တော်စရာ၊ စလင်းမြို့။

- ၁၃။ ဦးစံညွှန် (၈၀ နှစ်)၊ ကုန်းရွာ၊ ဆိပ်ဖြူမြို့  
၁၄။ ဦးစံပွုင့် (၈၁ နှစ်)၊ ပန်းချိသရာ၊ ဆင်ဖြူကျွန်းမြို့  
၁၅။ ဦးစံဖေ (၆၄ နှစ်)၊ ရွှေအောင်မြို့ စေဇာတ္ထရွှေမြို့  
၁၆။ ဦးစံခွဲ (၇၇ နှစ်)၊ ကျော်ပြင်ရွာ၊ ဆိပ်ဖြူမြို့  
၁၇။ ဦးစံလှို့ (၇၇ နှစ်)၊ စရာအမြှော၊ စလင်းမြို့မယ်  
၁၈။ ဦးစံသိန်း (၉၀ နှစ်)၊ ကျော်ပြင်ရွာ၊ ဆိပ်ဖြူမြို့  
၁၉။ ဦးစံ၏ (၇၂ နှစ်)၊ ရွှေအောင်မြို့ စေဇာတ္ထရွှေမြို့  
၂၀။ ဦးစံမြို့ (၇၂ နှစ်)၊ လေယင်ကျော်ရွာ၊ ချော်ဘုရား  
၂၁။ မောင်တင်းလေး (ရန်ကုန်တင်းလေး)၊ အော်အလှ  
လျှပ်စ်ယူနှစ် အော်မျိုးခို့၊ (၇) မြို့ကျော်  
သာဇာတ္ထမြို့  
၂၂။ ဦးထင် (၆၈ နှစ်)၊ စုံပင်ရွှေ့ ဆင်ဖြူကျွန်းမြို့  
၂၃။ ဦးထွန်းစုံ (၇၁ နှစ်)၊ သရက်ချော်ခွဲ ဆင်ဖြူကျွန်းမြို့  
၂၄။ ဦးထွန်းစို့ (၇) (၇၆ နှစ်)၊ ဓာတ်စီး ဥုံ လွှဲး  
ရှုံးလှုံးမြို့  
၂၅။ ဦးထွန်းလျှင် (၈၂ နှစ်)၊ ကျော်တော်ရွာ၊ စလေးမြို့  
၂၆။ ဦးထွန်းလျှင် (သက်တော် ၈၉)၊ ရွှေနာ ပုဂ္ဂိုလ်၊  
သီရိလ္ထားရွာ၊ ဆင်ဖြူရွှေ့ခွဲမြို့  
၂၇။ ဦးထွန်းလျှင် ပူးရွှေ့ကျော်သို့မှာ သရက်ချော်ရွာ၊  
ဆင်ဖြူကျွန်းမြို့  
၂၈။ ဦးထွန်းလျှင် (၇၇ နှစ်)၊ ကုန်းရွာ၊ ဆိပ်ဖြူမြို့  
၂၉။ ဦးထွန်းလျှင် (၇၇ နှစ်)၊ ရွှေသာကုန်း၊ ဆင်ဖြူကျွန်းမြို့  
၂၁။ ဦးထွန်းကောင်း (၆၆ နှစ်)၊ သီးကုန်းရွာ၊ ဆင်ဖြူကျွန်းမြို့

- ၈၁။ ဦးစိန္တာ (၅၂ နှစ်)၊ မျိုးတော်မြို့၊ အမြတ်အမြတ်။
- ၈၂။ ဦးဖုံးမန် (၇၇ နှစ်)၊ လေးပင်ကုန်းရွှေ့၊ အမျှအမြတ်။
- ၈၃။ ဦးစိန္တာ (၇၇ နှစ်)၊ မျိုးတော်ရွှေ့၊ ဝဝတ္ထုအမြတ်။
- ၈၄။ ဦးမြို့စွဲး (၇၇ နှစ်)၊ ဖောင်တန်းရုပ်၊ အကျိုး။
- ၈၅။ ဦးဖုံးဟန် (၇၆ နှစ်)၊ ထုံးချောင်းရွှေ့၊ ဆောင်းမြို့။
- ၈၆။ ဦးအဗုဒ္ဓ (၇၆ နှစ်)၊ ခိုးမြို့၊ အမျှအမြတ်။
- ၈၇။ ဦးဖုံးလှိုင် (၇၂ နှစ်)၊ ပျော်တော်ရွှေ့၊ အမြတ်အမြတ်။
- ၈၈။ ဦးဘက္ကည် (၇၄ နှစ်)၊ ကြြပြရွှေ့၊ အမျှအမြတ်။
- ၈၉။ ဦးဘအောင် (၇၂ နှစ်)၊ စီအံ့အာရုံး၊ အမြတ်အမြတ်။
- ၉၀။ ဦးဘရင် (၇၃ နှစ်)၊ ကြြပြရွှေ့၊ အမျှအမြတ်။
- ၉၁။ ဦးဘအေး (၇၀ နှစ်)၊ ပွင့်လင်းရွှေ့၊ ချောက်မြို့။
- ၉၂။ ဦးမောင်ကြီး (၇၀ နှစ်)၊ ကိုးတောင်ရွှေ့၊ ဆိပ်မြို့။
- ၉၃။ ဦးမြို့ကြီး (၇၀ နှစ်)၊ စေတ္တာရပ်၊ စေတ္တာရမြို့။
- ၉၄။ ဒေါ်ရီ (၆၁ နှစ်)၊ စေတ္တာ၊ ပုံ၊ စေတ္တာရမြို့။
- ၉၅။ ဦးရွှေမြို့အောင် (၆၂ နှစ်)၊ ပြင်ချောင်းကြီးရွှေ့၊  
ရမ်းပြေမြို့။
- ၉၆။ ဦးလူရှင် (၇၁ နှစ်)၊ ကုန်းရွှေ့၊ ဆိပ်မြို့။
- ၉၇။ ဘကြီးလှု (၇၃ နှစ်)၊ ပခန်းငယ်၊ ချောင်းဖီလာ့၊ ချောက်  
မြို့နယ်။
- ၉၈။ ကိုလူမြင့်၊ လျှပ်စစ်အရပ်ထိုး၊ ပညာရှင်၊ ဘုရားလမ်း၊  
(၇)ရပ်ကွဲက်၊ သာကောတမြို့။
- ၉၉။ ဦးဘအောင် (၇၀ နှစ်)၊ ရွှေ့သစ်ကလေးရွှေ့၊  
ဆင်ဖြူကျွန်းမြို့။
- ၁၀၀။ ဦးဘခြိုးယဉ် (၇၁ နှစ်)၊ ကျောင်းတော်ရွှေ့၊  
လယ်ကိုင်းမြို့။

- ၅၁။ ရှင်သက္က (သက်တော် ဇာ)၊ လေသာကျောင်း၊  
ဆင်ဖြူကျွန်းမြို့။
- ၅၂။ ဦးသောင်း (၇၄ နှစ်)၊ လေးပင်ကုန်းရွှေ၊ ချောက်မြို့။
- ၅၃။ ဦးသိန်းမောင် (၇၀ နှစ်)၊ တောင်ချမ်းကုန်းကလေးရွှေ၊  
ရေကြည်မြို့။
- ၅၄။ ဦးအောင်ခိုင် (၇၄ နှစ်)၊ ကံစွန်းမရွှေ၊ ဆိပ်ဖူမြို့။
- ၅၅။ ဦးအောင်မှတ် (၇၁ နှစ်)၊ ထုံးချောင်းရွှေ၊  
ဆင်ဖြူကျွန်းမြို့။
- ၅၆။ ဦးအောင်လှ (၇၀ နှစ်)၊ ပန်းတောက လေး၊  
ဆင်ဖြူကျွန်းမြို့။

## ကျမ်းကိုးစာရင်း

- ၁။ ရှင်ကဗျာရကသော။ ၂။ ဓမ္မရာသီပြို့၊ ပေမူး ၁၉၇၅။
- ၂။ ကြည်မြှုတ်။ ၂။ မှန်ဘဝ စလေ့ နှံခါန်း၊ မြို့လယ် ပုံနှိပ်တိုက်၊  
မောင်လွှဲငြိမ်း ၁၉၇၆။
- ၃။ ဦးကြာထွန်း။ ၂။ ယော ကြီးပွားရေး ပုံနှိပ်တိုက်၊ မန္တလေးမြို့  
၁၉၇၁။
- ၄။ ဂျေ၊ ဂျေ့စကော့နှင့် ဂျေပါ၊ ဟာဒီမန် (အိုင်အီအက်)။ ၂။  
မြန်မာပြည် အထက်ပိုင်းနှင့် ရှုံးပြည်နယ်များ ကောက်တီးယား၊  
အတွဲ ဘဏ္ဍာမှတ် ၂၂အစိုးရပုံနှိပ်တိုက်၊ ၁၉၀၀ ပြည်နယ်။ ၄၎းအတွဲ ၂၂  
ဘဏ္ဍာမှတ် ၃၊ အစိုးရပုံနှိပ်တိုက်၊ ၁၉၀၁။
- ၅။ စာပေလိမာန် မဂ္ဂလင်း၊ အတွဲ ၇၊ အမှတ် ၃။
- ၆။ စာပုန်းချိ မဂ္ဂလင်း၊ မြန်မာ့ဂုဏ်ရည် ပုံနှိပ်တိုက်၊ ရန်ကုန်မြို့ အွန်လာ  
၁၉၇၈။
- ၇။ ဦးစုံ။ ၂။ ပိဿာကျမ်း၊ စာပေလိမာန်၊ ၁၉၆၆။
- ၈။ ဇော်ရှိ၊ မင်းသုဝယ် ဦးဘ။ ၂။ ကဗျာ့သယျာ့နယ်ပုံနှိပ်တိုက်။
- ၉။ ဦးဘင်လှု။ ၂။ မြန်မာ့နှဲ၊ မောရဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့  
၁၉၇၀။
- ၁၀။ တိုင်းရင်းသား တို့၏ တူညီယော ရိုးရာ စလေ့ ထုံးစံများ၊ ပုံနှိပ်  
ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှုံး၊ ရန်ကုန်မြို့၊ ၁၉၇၇။
- ၁၁။ အဂိုနှုန်းရှင်။ ၂။ မြန်မာ စာပြု စာဆို ပုဂ္ဂိုလ်ကျော်များ  
အထွေထွေပေါင်းချုပ်၊ ယောဂါပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၃၁၇။
- ၁၂။ အဂိုနှုန်းရှင်။ ၂။ မြန်မာ့ရှိုးရာလုပ်ငန်း ဆယ်ပွဲပုံနှိပ်နှင့် စာပေ  
မြိမာန်၊ ရန်ကုန်မြို့၊ ၁၉၇၈။
- ၁၃။ နှုန်း။ ၂။ ဂုဏ်သွေး ဂုဏ်ရောင်တီ၊ ရွှေဟသံ့ ပုံနှိပ်တိုက်၊  
ရန်ကုန်မြို့၊ ၁၉၇၂။

၁၄။ နိုင်သမိုင်း သုတေသန စာစောင် အမှတ် ၃၊ ရန်ကုန်မြို့၊ ဘဏ္ဍာ။  
၁၅။ ဦးပွဲး။ ၂၁၂။ ကျော်းကျော်ရှုံး မျှော်စာနှင့် ကိုယ်အဖြေ  
ပြည်ကြီးမှုနှင့်ပို့ပို့တို့၏ ရန်ကုန်မြို့၊ ဘဏ္ဍာ။  
၁၆။ ဦးပွဲးလွှှိုး။ ၂၁၃။ ပေါ်ခြေားပဒေသာ (ပ-၉၇)၊ ပူဗ္ဗာန်ပြုမြို့တို့၊  
ရန်ကုန်မြို့။  
၁၇။ ပိုတေသနလောင်သတ်းစာ၊ ရန်ကုန်မြို့၊ အ-၉၈။  
၁၈။ ဦးအသန်း။ ၂၁၄။ ကျော်းများ မြန်မာရာဇ်၊ လယ်တီမျှော်  
ပို့ပို့တို့၏ ရန်ကုန်မြို့၊ ဘဏ္ဍာ။  
၁၉။ မြန်မာရာဇ်ကုန်မြို့၊ ဟံသာဝတီ ပို့ကော်ပို့ပို့တို့၏ ရန်ကုန်မြို့။  
၂၀။ မဟာဗုဒ္ဓသနယား။ ၂၁၅။ ရွှေအားပို့ပို့ပို့ပို့တို့၊ ဘဏ္ဍာ။  
၂၁။ မဟာသရာ့ မာ့ကျေား၊ ကိုးစွောင်တွေ့ တမ္မသွေ့ ပို့ပို့တို့၏  
ရန်ကုန်မြို့။  
၂၂။ မာယာ။ ၂၁၆။ ပါပို့ပြုလာတ်အဖြေ၊ ကွဲမာ ပို့ပို့တို့။  
၂၃။ ဝါယောက်း ဦးမောင်မောင်တော်။ ၂၁၇။ ရွေးလီးပုံး  
အိုးအဆွဲး ပို့ပို့တို့၏ ရန်ကုန်မြို့၊ ဘဏ္ဍာ။  
၂၄။ ဦးမောင်မောင်တော် (မူးသွေ့။)။ ၂၁၈။ ခေလျှော့သွား ရား  
ကဗျာများ၊ စာပေါ်မာန်၊ ဘဏ္ဍာ။  
၂၅။ ဦးမောင်မောင်တော်။ ၂၁၉။ ပြည်လာတော်(ပ)၊ သမုပ္ပါယ်တို့၏  
ဘဏ္ဍာ။ ပြည်လာတော်(မ)၊ ဦးဘွဲ့ ပို့ပို့တို့၏ မွှေးလေးမြို့၊  
ဘဏ္ဍာ။  
၂၆။ မွှေးလေးမြို့၊ သမုပ္ပါယ်တို့၏ ပို့ပို့တို့၏ ရန်ကုန်မြို့၊ ဘဏ္ဍာ။  
၂၇။ မွှေးလေးမြို့၊ ပို့ပို့တို့၏ မွှေးလေးမြို့၊ ဘဏ္ဍာ။  
၂၈။ မိုးဝေစာပေမဂ္ဂလင်း၊ မိုးပို့ပို့တို့၏ ရန်ကုန်မြို့၊ စက်မှားအားလုံး  
၂၉။ မြေတိမ္မလင်း၊ မြေတိပို့ပို့တို့၏ ရန်ကုန်မြို့၊ ဘဏ္ဍာ။  
၂၁၀။ ယဉ်ကျေးမူစာစောင်၊ အတွဲ ၃၊ အမှတ် ၆၊ ရွှေပြည်ကုန်ပို့ပို့တို့၏  
ရန်ကုန်မြို့၊ ဘဏ္ဍာ။

- ၉၁။ ယဉ်ကျေးမှု စာစောင်၊ အတွဲဘ၊ အမှတ်ဒါ၊ ဂန္ဓမာ ပုံနှိပ်တိုက်၊  
ရန်ကုန်မြို့ ၁၉၆၁။
- ၉၂။ ရိုက်ခိုးစာရင်း။ မြန်မာပြည်ဝေဒ၊ မသေဆုံး ပြည်တော်  
ကျကေသရေ ပုံနှိပ်တိုက် ရန်ကုန် ၁၉၆၆။
- ၉၃။ ရွှေကိုးသား။ ၂၇၈၂ယင်ထုံးဖူး၊ ကြီးပွားရေး ပုံနှိပ်တိုက်၊  
မန္တလေးမြို့ ၁၉၅၀။
- ၉၄။ လယ်ကုင်းထဲက လူထတေးသံ၊ အထက်မြန်မာနိုင်ငံ စာရေးဆရာ  
အတော်၊ အပြည်ပုံနှိပ်တိုက် အွေးဖူးလွှာ ၁၉၅၅။
- ၉၅။ ရှေ့ဖုန်းအနီးကြယ မဂ္ဂလင်း၊ သွေးသောက်ပုံနှိပ်တိုက် ရန်ကုန်။  
၁၉၅၇။
- ၉၆။ ဦးစော်ဇာ်။ ၁၉၅၈လက်တော့ရွာ တေးကဗျာ၊ နှဲယ်နှင့် ပုံနှိပ်  
တိုက်၊ ရန်ကုန်မြို့ ၁၉၆၆။
- ၉၇။ ဦးဆောင်း။ ၂၇၈၁ကုဝိတာ လွှဲပုံနှိပ်တိုက် ရန်ကုန်မြို့ ၁၉၆၇။
- ၉၈။ ပျော်ဆုံးအနီး အမှတ် ၅၇၊ နှေ့အောင် ပုံနှိပ်တိုက်၊  
ရန်ကုန်မြို့ ၁၉၅၈။
- ၉၉။ ဦးအောင်။ ၁၉၅၇စာမေကဗာက်နှုတ်ချက်၊ စကြေဝါး ပုံနှိပ်  
တိုက်၊ ရန်ကုန်မြို့ ၁၉၆၂။
- ၁၀။ ရွှေ့အူရှုသမား။ ၂၇၆၆ဘုံခန့်ပျော်သာသနာ့အဖွဲ့ရန်ကုန်။  
၁၉၅၇။

### ပေးစာနှင့် မှတ်စားပျား

- ၁။ ဦးချမ်းကန်း (ဆိတ်ခွန်—ရွှေ့ဘုံ)၏ ပေးစား။
- ၂။ ဦးဥာဏ်ပိုလ်၊ ဆေးဆရာ (နှုန်းသံ—အင်းလေး)၏ မှတ်စာနှင့်မူပိုင်။
- ၃။ ဦးထွန်းငြှေး၊ ကဗျာဆရာ (ရွှေ့—တော်ကုံး)၏ ဆေးစားများ။
- ၄။ ဦးမြှုပ်စာမောင် (စာရေးဆရာ၊ ရီရိကိုယ်တာ မြှုပ်စာမောင်)၏  
မှတ်စားပျား။
- ၅။ ဦးအယ်ဝါး၊ အော်မြို့မားပညာများ(ရရှိး)၏ အော်မြို့

အပြည်ပြည်ဆိုင်ရာ လူငယ်များနှစ်ကို ကြိခိုလျက်  
လူငယ်စာပေ  
ပြည်သူလက်စွဲစာအုပ်များ


- |     |   |       |
|-----|---|-------|
| ၁။  | တောင်စလပ်ပန်နိုင် ဝတ္ထာတိပျား (မိုးစပယ်—ပညာရေး)       | ၅—၂၀  |
| ၂။  | ငွေကြေယ်ရှုန်းတက် (ရွှေသူဇာ)                          | ၁၀—၂၀ |
| ၃။  | ယနေ့ပနောက်နှင့်ပန်ကြုံပြန် (ဦးဦးသန်းထွန်း)            | ၆—၂၂  |
| ၄။  | အာဂသတ္ထာ (စာရေးဆရာတိုးဦး)                             | ၅—၀၀  |
| ၅။  | ရဲဘော်သာအေး (ခင်မောင်ဝေ)                              | ၃—၂၀  |
| ၆။  | ကလေးချုပ်သူများသို့ (မောင်အောင်ပွန်)                  | ၄—၀၀  |
| ၇။  | တိုင်းပြည်ရှင်သွေးကျော်းမာရေး(မောင်လှေဖေ-ဆရာဝန်)      | ၇—၀၀  |
| ၈။  | သူငယ်ချုင်းကောင်းမြှိုချုင်ရသည် (နေတ်ပြု့)            | ၆—၀၀  |
| ၉။  | တလင်းစောင့်ကလေးပျား (ဖျာပုံလှပါးနှယ်)                 | ၂—၂၀  |
| ၁၀။ | ဟိုလောင်းပန်းပွင့်ဘယ်ရှုက်နှင့်ဝင့်မာတုံး) (ရွှေသူဇာ) | ၃—၂၀  |
| ၁၁။ | နှုန်းခိုင်း၏နေပြည်သိမ်း (ဟောင်ပြုပြင်-ကျိုးဖျော်)    | ၂—၂၀  |
| ၁၂။ | ကျေးလက်ပြင်ကွင်းစာပြီးခင်း (သူရင်္ခား)                | ၄—၂၂  |
| ၁၃။ | အပုံ့နှင့်ကိုလျော့က်ခဲ့ပါ (ဟောင်ညွှန်လွင်)            | ၂—၂၂  |

စာပေပိမာန်စာအုပ်ဆိုင်

၅၂၉၊ ကုန်သည်လမ်း  
ရန်ကုန်မြို့။




စာပေပိမာန်  
နယ်ကိုယ်စားလှယ်များ



- ထိုးကွင်းမင်္ဂလာင်၏  
၃၁။၆၀
- ထိုးကွင်းမင်္ဂလာင်ဆေး  
ဖော်စပ်ပုံ
- ထိုးကွင်းထိုးသော စုတ်တံ့အမျိုးမျိုးနှင့်  
အသုံးပြနည်းယဉ်း
- သိပ္ပံခေါတ်ထိုးကွင်းမင်္ဂလာင် စသည်တိုကို  
ဖော်ပြထားသော —

ဆင်ဖြူကျွန်းအောင်သိန်း ၅၈

**မြန်မာ့ထိုးကွင်းမင်္ဂလာင်ဓလ္လာ**



This book is for Educational or Non-Commercial use only.

Commercial use of this book will be at your Own Risk.

You can download more books about Martial Arts at

<http://thaingwizard.wordpress.com>

If you like this book please be fun of Thaing Wizard at

[www.facebook.com/ThaingWizard](https://www.facebook.com/ThaingWizard)

You can discuss about Martial Arts at

[www.facebook.com/groups/thaingwizard](https://www.facebook.com/groups/thaingwizard)

If you want to tell about something you can contact via

[thaingwizard@gmail.com](mailto:thaingwizard@gmail.com)